


# မြန်မာ့ရုပ်ပိုင်များ

ပိုင်းသူဟို၏

(၁၃၁)

မြန်မာပြန်ဆိုသည်





# Folk Tales of Old Japan

ဂျောက်ခိုးမြို့တွေ  
ပြန်လည်

မြန်မာ ပြန်သိသည်။

ဒေါက်တင်ညွန့် (၀၃၃၆၈)

မြသီတာစာပေ

၁/၃၉၂၊ ပုသိမ်ညွန့်၊ ၉ လမ်း

ဆိပ်လာတောင်ညွန့်မြို့နယ်။

ဖုန်း - ၅၄၁၂၆၇

## ပုံနှိပ်မှုတ်တမ်း

- \* စာမျခိုင်းပြုချက်အမှတ် ၁၉၀ / ၉၄ (၄)
- \* မျက်နှာဖုံးခွင့်ပြုချက်အမှတ် ၂၆၂ / ၉၄ (၅)
- \* ၁၉၉၅ ဖေဖော်ဝါရီလ
- \* ၁၉၈၉ ဒီဇင်ဘာလ (ပထမအကြိမ်) ၂၅၀၀
- \* ၁၉၉၀ ပြည့်နှစ်၊ ဧပြီလ (ဒုတိယအကြိမ်) ၃၀၀၀
- \* ၁၉၉၂ အောက်တိုဘာလ (တတိယအကြိမ်) ၂၅၀၀
- \* ၁၉၉၅ ဖေဖော်ဝါရီလ (စတုတွဲအကြိမ်) ၂၅၀၀
- \* တန်ဖိုး ၃၅၀ ကျပ်
- \* မျက်နှာဖုံးနှင့် အတွင်းပုံများ စောရွှေ့ဗုံး
- \* ဒီဇိုင်း သူရ လှကျော် (ဘူမိ)
- \* အတွင်းနှင့် မျက်နှာဖုံးရှိက် စန္တာဝင်းပုံနှိပ်တိုက် ၂၀၉၁ (၃၆)လမ်း၊ ကော်တော်တားမြို့နယ်  
ရန်ကုန်။
- \* ထုတ်ဝေသူ ဒေါ်တင်ညွန့် (၀၃၃၆၈)  
မြေသီတာစာပေ  
၃၉၁/၃၉၂၊ ပုံသိမ်ညွန့်၊ ၉ လမ်း  
မင်္ဂလာတောင်ညွန့်မြို့နယ်။  
ဖုန်း - ၅၄၁၂၆၇

**မြေသီတာစာပေ**



# ମୁଦ୍ରଣକାରୀ

ကျပန်ရိုးရာပုံပြင်များ  
ပင်းသာဟန်း (ပညာ) မြန်မာပြန်သည်

မြှုသံတာစာပြန်ချိန်၊ ၁၃/၁၄၅၅ လုပ်က ထုတ်ဝေသည်။  
တန်ပိုး အုပ် ပိုး

ပြန်ဟန္တင်ကြောင် ပိမိကိုယ်ရိုင် ပုံပြင်များသာမက နှင့်  
တကာပုံပြင်တိုက် ထဲတေဝါဒီပြီး ဖြစ်သည်၊ ယခု ထဲတေဝါဒီက်  
သော ဂျပန်ပုံပြင်များကဲသို့ ဂျပန်ပုံပြင်များကဲလည်း ထဲတေဝါ  
ဒီပြီး ဖြစ်သည်၊ ထို့ကြောင့် စင်းဆွဲစိန်း(ပညာ)က ဂျပန်စိုးရှာ  
ပုံပြင်များ အဖော်ပြု၏ စာအုပ်ထဲတေဝါဒီက်နှင့်ပြုပြင် ထင်  
အားကြောင် ထပ်မံ ထင်အား ပြည့်လိုက်ပြီး ပြစ်၍ ပြုခဲ့လိုက်ရပါ  
သည်။

ရုပ်နှစ်များ၊ အိုင်သိတည်၊ အချို့ပြုင်များ၊ ရှာ  
ပြန့်ဟန်များ၊ ရုပ်ပြုင်များ၊ နှင့် ဆင်တွေ၊ ကလေး၊ သူငယ်များ၊ ကလေး၊  
မှတ်သော စာပတ်သုတိ၊ အတွက် စိတ်ဝင်ငေား၊ စောင်း၊ ပည့်  
စာအပ်ပြုင်ပေသည်။

## ကျေးဇူးတင်လွှာ

ဂျပန်ရိုးရာပုံပြင်များစာအုပ် ဖြစ်မြောက်ရေးအတွက်  
ဒီတ်ရောကိုယ်ပါ ကူညီပေးသော ဆရာ ဦးလေးမြိုင် (ဒုတိယ  
အယ်ဒီတာချုပ်၊ ‘အငြိမ်းစား’ မြှင့်တိမဂ္ဂလင်း)နှင့် အမှာစာ ချီးမြှင့်  
သော ဆရာ ဦးမင်းနိုင် (ညွှန်ကြားရေးများ၊ ‘အငြိမ်းစား’ ယဉ်ကျေးမှု  
မိမာန်ဦးစီးဌာန)တိုကို လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်  
ပါသည်။

အဘက်ဘုက်မှ အကူအညီပေးကြသော စာပေမိတ်ဆွဲ  
များဖြစ်ကြသည့် မောင်ယဉ်များ (အမျိုးသားစာပေဆူရ)၊ ကဗျာ  
ဆရာ မောင်ယဉ်နှစ်ယ် (အမျိုးသားစာပေဆူရ)၊ ဦးကင်စိန် (စာပေ  
မိမာန်)နှင့် ဦးလှဖေမြှင့် (စာပေမိမာန်)တို့အား ကျေးဇူးတင်ကြောင်း  
ဖော်ပြုအပ်ပါသည်။

စာအုပ်ဖြစ်သည့်တိုင် အစစဆောင်ရွက်ပေးကြသည့်  
ချုပ်သမီးကြီး မမြှသီတာကျော် (မဟာသီပွဲ ဓာတု ကျွမ်းပြ)နှင့်  
ချုပ်သားကြီး ဒီဇိုင်းရေးသူ သူရ လှကျော် (ဘူမိ)တို့အားလည်း  
ကျေးဇူးတင်ပါသည်။

ဂျပန်နိုင်ငံ၏ ပညာသင်ရင် (Folk Tales of Old  
Japan) မူရင်းစာအုပ်ကို စာရေးသူအတွက် “ထာဝရ အမှတ်တရ  
လက်ဆောင်” အဖြစ် ပေးပို့သော ဆရာမ ဒေါ်မာလာဝင်းရွှေ  
ဘီအော အလယ်တန်းပြဆရာမ၊ အထက - ငါ၊ အလုံမြို့နယ်၊  
မြစ်ကုန်မြို့အားလည်း ကျေးဇူးတင်ပါသည်။  
မြက်စွဲ၊ ၃၀၊ ၁၀၊ ၈၉။

မင်းသူဟိန်း (ပညာ)

ရန်ကုန်မြို့၊

မြသီတာစာပေ

# ဂျပန်ရိုးရာပုံပြင်များ

## Folk Tales of Old Japan

### မာတိကာ

*	ဦးမင်းနိုင်၏ ကျွန်တော့အမြင်	၅
*	မြန်မာပြန်သူ၏အမှာ	၆
*	ဒုတိယနိုပ်ခြင်းအမှာ	၇
၁။	သူရဲကောင်းလေး မိမိတာယော	၁၃
	The Peach boy	
၂။	မနာလိုခြင်း၏ ပြစ်ဒဏ်	၂၄
	The Old man who had his wen Removed by Goblins	
၃။	ကကန်း၏ကလဲစား	၃၂
	The Crab's revenge	
၄။	ကျေးဇူးတရားဟူသည်	၄၀
	A Fisherman and the sea princess	
၅။	ပညာရှိယဉ်နှင့် ခွေးတူဝက်တူ	၄၈
	The Rabbit and the Raccoon dog	
၆။	ပန်းများကို ပွင့်စေသူ	၅၈
	The Old man who made dead trees bloom	

မြသီတာစာပေ

၁။	လောဘ၏နိဂုံး	
	The Old Couple and the Sparrow	
၂။	ငလက်မကလေး	၂၅
	A midget who defeated Gobins	
၃။	အုံဖွယ် ရေနှေးကရား	၈၃
	The grateful Raccoon dog	
၄။	ကျေးဇူးသိတတ်သော ကြီးကြောင့်	၉၀
	The story of a grateful Crane	
၅။	ပင်လယ်ရေ ဘာကြောင့် ငန်ရသလဲ	၉၉
	The Japanese Cornucopia	
၆။	ခေါင်းစွပ်နိတန်ခိုး	၁၀၉
	The Magic Hood	
၇။	မိုးနတ်မယ်ကို လက်ထပ်သူ	၁၁၉
	The man who married a heavenly Maiden	
၈။	ခက်ခဲသော ပြဿနာသုံးရပ်	၁၂၉
	The Old man and His Affectionate Son	
၉။	တန်ခိုးကြီးသော ပုံနှင့် နှာခေါင်းရည်	၁၃၃
	Gengoro's ascent to Heaven	
၁၀။	စန္ဒာဒေဝိ လှေကရီ	၁၄၃
	The Princess from the Moon	

## ကျော်တော်အမြင်

မြန်မာနိုင်ငံတွင် ပုံပြင်စာအုပ်အမျိုးမျိုး ပေါ်ထွက်ခဲ့ဖူးသည်။ ယင်းပုံပြင်စာအုပ်များတွင် ဘာသာပြန်ပုံပြင်စာအုပ်များလည်း ပါသင့်သလောက် ပါသည်။ သို့သော် ဂျပန်ရိုးရာပုံပြင်များနှင့် ပတ်သက်၍ သီးခြားပုံပြင်စာအုပ် မတွေ့ရသလောက်ပင် ဖြစ်သည်။ ယင်းကွဲက်လပ်ကို မင်းသူဟိန်း (ပညာ)က ဖြည့်လိုက်ပေသည်။

မင်းသူဟိန်းသည် ပညာရေးဝန်ထမ်းတစ်ဦးဖြစ်၍ လူငယ်ကျောင်းသူကျောင်းသားများကို ပို့၍ အာရုံစိုက်ပုံရသည်။ ကျောင်းသားလူငယ်များကို ပုံပြင်ဖြင့် ပုံသွေ့နှင့်လောင်းလိုပုံ ပေါ်သည်။ ထိုသို့ပုံသွေ့နှင့်လောင်းလိုသည့်အတွက် လူငယ်များ လက်လှမ်းမိနိုင်မည့်ပုံပြင်များကို ရွှေ့ချယ်စုစုဆောင်း တင်ပြခဲ့လေသည်။

မင်းသူဟိန်း (ပညာ)သည် သူချုပ်သော တပည့်လူငယ်များအား အလိမ္မာတိုးဝေရန်၊ အသိဉာဏ်ရောင်းအောင် ရင့်သနရောင်းဝန်လျက် ပုံပြင်များကို ရေးသားခဲ့သည်။ ၁၉၈၈ခုနှစ်တွင်မူ ပထမခြေလှမ်းအဖြစ် ‘ဖိုးလမင်းပုံရိပ်များ’ (ပုံပြင်ပေါင်းချုပ်) စာအုပ်ကို ရေးသားခဲ့သည်။ ၁၉၉၈ခုနှစ်တွင်မူ ဒုတိယခြေလှမ်းအဖြစ် ‘ဖိုးသောက်ရောင်ခြည်ပုံပြင်များ’ စာအုပ်ကို ရေးသားခဲ့သည်။

ယခုတစ်ကြိမ်တွင် မင်းသူဟိန်း (ပညာ)သည် မြန်မာလူငယ်၊ ကျောင်းသူကျောင်းသားများကို ဂျပန်ရိုးရာပုံပြင်များနှင့်

**မြေသီတာစာပေ**

မိတ်ဆက်ပေးလိုက်ပေသည်။ ထိုစာအုပ်သည် သူ၏ တတိယ ခြေ  
လှမ်းအဖြစ် ဂျပန်ရိုးရာပုံပြင်များကို ဘာသာပြန်ထားခြင်း ဖြစ်  
ပေသည်။

ဂျပန်နှင့် မြန်မာသည် တစ်မြေတည်းနေ တစ်ရေတည်း  
သောက် ဆိုသလို အာရုံတိုက်သားအချင်းချင်း ဖြစ်ကြသည့်အတွက်  
အတွေးအခေါ်ချင်း နီးစပ်သည်။ အပြင်ချင်း ဆင်တူသည်။ မြန်မာ  
'လက်မ' ပုံပြင်မျိုးကို ဂျပန်ရိုးရာပုံပြင်များတွင်လည်း တွေ့ရသည်။  
လူသားနှင့် ဝိယျာဉ်လောက နှီးနှီးယုံသည့်ပုံပြင်မျိုးကို မြန်မာမှာ  
သာမက ဂျပန်ရိုးရာတွင်လည်း တွေ့သင့်သလောက် တွေ့ရသည်။  
ထိုအတူ တန်ခိုးကြံ့ပါဒ်နှင့် ပြည့်စုံသည့် သတ္တဝါအမျိုးမျိုး၊ ပုဂ္ဂိုလ်  
အမျိုးမျိုး၊ အတ်ကောင်အမျိုးမျိုးကို ခဲ့၍ အတ်ကွက်ဆင်ထားသည့်  
ပုံပြင်များလည်း ပါသင့်သလောက် ပါဝင်လေရာ ယင်းပုံပြင်များ  
ကို ဖတ်ရှုရင်း ရွေးက မြန်မာပုံပြင်များကို ပြော၍ သတိရမိသည်။

'မယုလျှင် ပုံပြင်မှတ်' ဟူ၍ ဆိုရိုးကေား ရှိခဲ့သည်။ ပုံပြင်  
ဟူသည် ရာဇ်ဝင်သမိုင်းကဲ့သို့ တကယ်ဖြစ်ရပ်ကား မဟုတ်ပေ။  
သို့သော် ပုံပြင်များသည် စိတ်ဝင်စားဖွှုယ်ကောင်းသလို တွေးစရာ  
များကိုလည်း ပေးတတ်သည်။ အချို့က ပုံပြင်သည် ခေတ်၏ကြေးပုံ  
ဟု ဆိုကြသည်။ ခေတ်ကို ပြုလောင်းသည့် ပုံပြင်များလည်း  
ရှိသည်။ ထိုအတူ ပရိယာယ်ဆင်သည့် ပုံပြင်များလည်း ရှိသင့်  
သလောက် ရှိသည်။ ယင်းပရိယာယ်သည် ပုံပြင်ဆရာတ်၏ အပြော  
ကျမ်းကျင်စုံနှင့် အရေးကျမ်းကျင်မှုတွင် အခြေတည်သည်။

မြေသိတာစာပေ

ရပ်ရွာတွင် ဆိုးသွမ်းပိုက်မဲနေသည့် လူဆိုး၊ လူမိုက်မျိုးကို  
လူအစုအဝေးဖြင့် နှစ်နှင်းအနိုင်ယူ၍ ဆိုဆုံးမမှုမျိုးရှုခဲ့ရာ ယင်းကို  
တိုက်ရှိက်မရေးရဲ့ မပြောရ၍ ပုံပြင်ဖြင့် သရုပ်ဖော်သလောဟု  
တွေးစရာဖြစ်ပါသည်။ ရပ်ရွာတွင် နှစ်ရှည်လများက စုပေါင်းတိုက်  
ခိုက်ပြီး အနိုင်ယူလိုက်ပုံကို ကျွန်တော်တို့သွေးချင်းများဖြစ်ကြသည့်  
‘ဆီယင် ချင်းပုံပြင်’တွင် တွေ့ရလေရာ စဉ်းစားဖွယ် ဖြစ်ပါသည်။

‘သူရဲကောင်းကလေး မို့မို့တာယော’တွင် ယင်းသဘောမျိုး  
ကို တွေ့ရလေရာ မင်းသူဟိန်းက မည္တ်နောက်လည်း ကျွန်တော်တို့  
အဖို့ တွေးစရာဖြစ်လာသဖြင့် တွေး၍ အဖြေကို ရှာရပါသည်။

ယခုတလေး အထူးသဖြင့် (၅)နှစ်၊ (၆)နှစ်အတွင်း မြန်မာ  
ဝါယာတို့၊ ရှည်များကို ဂျပန်ဘာသာသို့ ပြန်ဆိုနေကြရာမှ ဂျပန်  
ရိုးရာပုံပြင်များကို အက်လိပ်ဘာသာမှတစ်ဆင့် မြန်မာဘာသာသို့  
ပြန်ဆိုလိုက်ရာ မြန်မာစာရေးဆရာတစ်ဦးအနေဖြင့် မင်းသူဟိန်း  
က ကြွေးဆပ်လိုက်ပုံရပါသည်။ ကြွေးဆပ်သည်ထက် စာပေတာဝန်  
ကျေပွန်သည်ဟု ဆိုချင်းပါသည်။

အတွေးချင်း၊ အမြင်ချင်း စလုယ်သည့် သဘောလည်း  
သက်ရောက်လေရာ ယင်းသို့ လုပ်ဆောင်ခြင်းသည် ယဉ်ကျေးမှု  
စလုယ်သည့်သဘောကို သက်ရောက်သည်ဟုလည်း ဆိုနိုင်ပါသည်။

လူသားဟူသည် တစ်ဦးတည်းနေ၍ မရပါ။ ထိုအတူ စား  
ဝတ်နော်ဆိုသည့် အရေးသုံးပါး ပြည့်စုံနေရုံဖြင့်လည်း လူ့ဘဝ  
သည် ပြီးပြည့်စုံပြီဟူ၍ မဆိုနိုင်ပါ။ စိတ်ကို တည်ပြုဖောက် အာင့်

မြှုသီတာစာပေ

ကို သန့်စင်အောင် ပြုပြင်တိမ်းမတ်ပေးရန် လိုပါသေးသည်။ ယင်း  
လိုအပ်ချက်ကို စာပေါယဉ်ကျေးမှု အနုပညာရပ်များက တစ်တပ်  
တစ်အားအဖြစ် စွမ်းဆောင်နိုင်ဖွယ်ရာ ရှိပါသည်။

စာပေကို အင်အားတစ်ရပ်အဖြစ် အားကိုးပြု၍ မင်းသူ  
ဟန်း(ပညာ)က ကြိုးပမ်းထားပါသည်။ မြန်မာ ကျောင်းသားလူငယ်  
များ သဘောပေါက် နားလည်အောင် ကြိုးစား၍ ဘာသာပြန်ဆို  
ထားသည်ကို တွေ့ရပါသည်။ ကိုယ်၊ နှုတ်၊ နှုလုံး သုံးပါးစလုံး  
သန့်စင်သည့် လူငယ်ကျောင်းသားများ ထွက်ပေါ်လာရေးကို ရွှေ့ရှု  
လုပ်ဆောင်ထားရာ ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။ ကျွန်တော်  
မြင်သလို အများက မြင်ကြလျှင် စာရေးသူ ကြိုးပမ်းရကျိုး နှင်ပါ  
လိမ့်မည်။

### ပင်းနှင့်

ဇော်ကြားရေးမှူး (အငြိမ်းစား)  
ယဉ်ကျေးမှုပိမာန်ဦးစီးဌာန။

ရန်ကုန်မြို့

၁၄ - ၉ - ၈၉။

မြေသီတာစာပေ

## မြန်မာပြန်သူတော်အမှာ

စာရေးသူသည် "Folk Tales of Old Japan" အကိုလိပ်ဘာသာနှင့် ရေးသားထားသောစာအုပ်ကို မြန်မာဘာသာ သို့ ဆိုလျှင်အောင် ဘာသာပြန်ဆိုထားပါသည်။

ရိုးရာပုံပြင်ဟူသည် အဘယ်နည်း။ ရိုးရာပုံပြင်ဆိုသည်မှာ ဘိုးဘွားစဉ်ဆက်က ဆင်းသက်ဟောပြောလာခဲ့သော ပုံပြင်တူ၍ အမိပ္ပာယ်ဖွင့်ဆိုကြသည်။

'ရိုးရာ'ဟူသော စကားလုံးကို မြန်မာအဘိဓာန် အကျဉ်း ချုပ်တွင် 'ဘိုးဘွားစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော အလေ့အထူး ဖွင့်ဆို၍ ပုံပြင်ဟူသော စကားလုံးကို 'ရည်ရွယ်ချက်တစ်ခုခု အရ စိတ်ကူးဖြင့် အဆန်းတကြယ်'ဖွဲ့စွဲရေးသားပြောဆိုသော ပုံ၊ ဝတ္ထု၊ ဟု ဖွင့်ဆိုပါသည်။

အထူးသဖြင့် ဒဏ္ဍာရီပုံပြင်၊ သမိုင်းပုံပြင်နှင့် ရိုးရာပုံပြင် တို့သည် လူတို့အား သတိပေးချက်၊ သွန်သင်ဆုံးမချက်များသာမက လူသားမျိုးနှင့်ယတ်ရပ်လုံး၏ ယဉ်ကျေးမှုအမွှအနှစ်များ ပါရှိ၍ ကလေးသူငယ်များ လေ့လာရန်အတွက် သင့်တော်သော ပညာပေးသင်ခန်းစာများ ဖြစ်လေသည်။

ကလေးသူငယ်များ ကိုယ်ကျင့်တရား ကောင်းမွန်လာခဲ့ရန်၊ ရဲစွမ်းသတို့ ရှိလာစေရန်၊ ရှာဖွေစွန်စားလိုစိတ် ပေါ်ပေါက်လာစေရန်၊ အတွေးအခေါ် ရင့်သန်လာစေရန်၊ စာပော်ဟုသုတ

မြေသီတာစာပေ

ရဝေရန်၊ အပျော်းပြေစေရန်နှင့် ကြည်နဲ့ဖွယ်ပုံပြင်များကို နားထောင်ရှင်း ကလေးသူငယ်များ အိပ်ပျော်သွားစေရန် စသည်တို့သည် ပုံပြင်ဒဏ္ဍာရိတို့မှ ရရှင်သော အကျိုးတရားများ ဖြစ်ပါသည်။

လူမျိုးတစ်မျိုး၏ ဓလေ့ထုံးစံ၊ ဘာသာအယူဝါဒ၊ အတွေးအခေါ်၊ ကဗျာဂိတာ၊ တေးသီချင်း၊ ရွှေ့ရှိုးအကာ၊ သုခုံမအန်ပညာ အစရှိသည်များနှင့်တကွ ရှိုးရာပုံပြင်အပါအဝင်း၊ ဒဏ္ဍာရိပုံပြင်၊ သမိုင်းပုံပြင်တို့သည် လူသားမျိုးနှင့်ယတ်ရပ်လုံး၏ ယဉ်ကျေးမှု အမွှေအနှစ်များအဖြစ် ယနှေ့ထက်တိုင် ရှင်သနနေဆဲ ဖြစ်သည်။ အသွင်ပုံစံအမျိုးမျိုးဖြင့် မျိုးနှင့်ယအဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော ယဉ်ကျေးမှုအန်ပညာကို ထိန်းသိမ်းစောင့်ရွှေ့က် မှမည်မှာ ယနှေ့လူသားတို့ တာဝန်ဖြစ်ပါသည်။ ယဉ်ကျေးမှု ပျောက်ကွယ်လျှင် လူမျိုးပါ ပျောက်ကွယ်ရမည်မှာ ကေန်မလွှဲ ဖြစ်သည်။

လူသားမျိုးနှင့်တို့ အဆင့်ဆင့်လက်ကမ်းခဲ့သဖြင့် (တစ်နည်းအားဖြင့်) သက်ကြီးစကား သက်ငယ်ကြားခဲ့ကြသဖြင့် မိမိတို့၏ ရှိုးရာပုံပြင်အသီးသီးမှာ ယနှေ့တိုင် တည်ရှိပါသည်။ တို့တက်လာသော လူ့သမိုင်းစဉ်အားလျှော့စွာ ရှိုးရာပုံပြင်များကို စာအုပ်တောမ်းအဖြစ် ရေးသားပြုစုခဲ့ပြန်ပါသည်။ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းသင့်သည်ကို ထိန်းသိမ်းခဲ့ကြခြင်း ဖြစ်ပါသည်။

မြန်မာရှိုးရာပုံပြင်များကို ပါမောက္ခာပျော်ဟောင်း ဒေါက်တာ ထင်အောင်နှင့် တရေးဆရာတိုး လူထုံးလှတိုက ပြုစုရေးသားတော်ကြပါသည်။

ထို့ပြင် စာပေပါမာန်အဖွဲ့သည် ရှိုးရာပုံပြင် စာပေစာတန်း စာအုပ်ကို အတွဲနှစ်တွဲ ခွဲ၍ ၁၉၈၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။

စာရေးသူသည် မိုးလမင်းပုံရိပ်များ (ပုံပြင်ပေါင်းအျုပ်ကို ၁၉၈၃ ခုနှစ်က လည်းကောင်း၊ မိုးသောက်ရောင်ခြည်ပုံပြင်များ ကို ၁၉၈၈ ခုနှစ်က လည်းကောင်း ရေးသားခဲ့ပါသည်။ ယခုတစ်ဖန် အင်လိပ်ဘာသာနှင့် ရေးသားထားသော (Folk Tales of Old Japan) ဂျပန်ရှိုးရာပုံပြင်များကို ဆီလျှော်အောင် မြန်မာဘာသာ ပြန်ဆိုထားပါသည်။

ဂျပန်နိုင်ငံသည် အာရုံတိုက်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်၍ မြန်မာ နိုင်ငံနှင့် ရေမြေချင်း နီးစပ်ပြီး ယဉ်ကျေးမှုလည်း ခပ်ဆင်ဆင် တူညီမှုများ ရှိလေသည်။ မြန်မာနိုင်ငံမှ ကလေးသူငယ်များသည် ဂျပန်ရှိုးရာပုံပြင်များကို မိမိနိုင်ငံမှ ရှိုးရာပုံပြင်များနှင့် နှိုင်းယဉ်၍ ဖတ်ရှုလေ့လာနိုင်ပါသည်။

ယခု မြန်မာဘာသာပြန်ဆိုသော ဂျပန်ရှိုးရာပုံပြင်များ သည် ဂျပန်နိုင်ငံတွင် ရာစုနှစ်များတို့လျှောက် ဘီးဘွားအဆက် ဆက်တို့ လက်ဆင့်ကမ်း ပြောခဲ့သော ရှိုးရာပုံပြင်ပေါင်း (၁၆)ပုံး ကို စုစည်းထားခြင်း ဖြစ်ပါသည်။

အချုပ်ဆိုရသော မျိုးခြား ဂျပန်ရှိုးရာပုံပြင်များကို လေ့လာခြင်းအားဖြင့် ငါးတို့၏ ယဉ်ကျေးမှုများက လေ့လာထုံးစွဲ အတွေးအခြား များကို မြန်မာလူငယ်များက ကောင်းစွာ သိနိုင်ပေသည်။ ပညာ ပဟ္မသုတေသန ရရှိနိုင်ပေသည်။

မြန်မာကျောင်းသားလူငယ်များသည် ဖိမိတို့၏ ရှိုးရာယဉ်  
ကျေးမှု၊ စလေ့ထုံးစံများကို လေ့လာရင် ဂျပန်ရှိုးရာယဉ်ကျေးမှု  
များကိုလည်း လေ့လာကြပါလျှင် ပညာပဟုသုတ တိုးပွားကြမည်  
ပြုခဲ့ပါသည်။

ယနှစ်လူငယ်တို့ စာပေပဟုသုတ ကြိယဝကြပါစေ။ ဘက်စုံ  
သည်ကျေးမှု ရှိုးကြပါစေ။ အတွေးအခေါ် ရင့်သနကြပါစေဟု ဆန္ဒမွန်  
ပြုအပ်ပါသည်။

မင်းသူဟိန်း (ပညာ)

ရက်စွဲ၊ ၃၁ - ၁၀ - ၈၉။  
နှင့်ကုန်ဖြူ။

မြှုသီတာစာပေ

## စတုတ္ထအကြိမ် ရှိက်နှုပ်ခြင်း

ဂျပန်ရှိုးရာပုံပြင်များ အမှတ် (၁) (မြန်မာပြန်)ကို ၁၉၈၉ ခုနှစ်မှုပ်ဆောင်ရွက် စတင်ထဲတ်ဝေခဲ့ရာ ၁၉၉၀ ပြည့်နှစ်တွင် ဒုတိယ အကြိမ် ၁၉၉၂ ခုနှစ်တွင် တတိယအကြိမ် ထဲတ်ဝေခဲ့ပါသည်။ ယခုအချိန်တွင် စာအုပ်တိုက်များ၊ စာအုပ်ဆိုင်များတွင် လုံးဝ လက်ကျွန်မရှိတော့ပါ။ ထို့ကြောင့် နယ်စာအုပ်ဆိုင်များမှ ဂျပန် ရှိုးရာပုံပြင် အမှတ် (၁) စာအုပ်အမှာစာများ နှစ်စဉ်ရောက်ရှိပါသည်။ မြသီတာစာပေတိုက်သည် အခြားပုံပြင်စာအုပ်များ၊ စာစီ စာကုံးစာအုပ်များ ပုံနှုပ်ထဲတ်ဝေနေရှု၍ အချိန်မရသောကြောင့် ဂျပန်ရှိုးရာပုံပြင် အမှတ် (၁)ကို မထဲတ်ဝေဖြစ်ခဲ့ပါ။ ယခု ကျောင်း ပိတ်ရက်အတွင်း ကလေးငယ်များ ဖတ်ရှုနိုင်ရန် ထဲတ်ဝေလိုက်ရခြင်း ဖြစ်ပါသည်။ ဤစာအုပ်ပါ “မိမိမိတာယောစံ” သူရဲကောင်း ကလေးမှာ ဂျပန်ကလေးများသာမက မြန်မာကလေးများကပ်ကြိုက်နှစ်သက်နေကြသော ကတ်ဆောင်တစ်ဦး ဖြစ်ပါသည်။

ထိုဂျပန်ရှိုးရာပုံပြင် အမှတ် (၁)မှ သူရဲကောင်းကလေး “မိမိမိတာယောစံ” ပုံပြင်ကို မြန်မာအသံ ရေဒီယို တန်ဂါးနွေး ပုံပြင် လက်ဆောင်ကဏ္ဍမှု (၃)ကြိမ် အသံလွှာင့်ခဲ့ပါသည်။

ဝယ်ယူအားပေးကြသော မိဘပြည်သူများ ကျောင်းသား ကျောင်းသားများအား အထူးကျွဲ့လူးတင်ပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။

**မြသီတာစာပေ**

ဤအောင် ဖြစ်မြောက်ရေးအတွက် အစစက္ခလိုဆောင်  
ရွက်ပေးသော ချစ်သမီးကြီး မမြသီတာကျော် M.Sc (Chem)  
Dip. in Japanese ၏ လုပ်အားကို အသိအမှတ်ပြုပါသည်။  
စာသင်သားများ စာပောဟုသူတ ကြွယ်ဝစေရန် ဆန္ဒမှန်  
ပြုအပ်ပါသည်။

မင်းသူဟန်း (ပညာ)

ရန်ကုန်မြို့။

၁၈ - J - ၉၅။

မြသီတာစာပေ

## သူရကောင်းကလေး မိမိတာယော “The Peach boy”

ရွှေးရွှေးအခါက ရွာတစ်ရွာ၏ အဘိုးအို့လင်မယား နှစ်  
ယောက် နေထိုင်ကြလေသည်။ အဘိုးအို့သည် နေစဉ်ဆိုသလိုပင်  
တောင်ပေါ်တောသို့ သွားရောက်ကာ ထင်းခွေရသည်။ အဘိုးအို့  
ကြီး ထင်းခွေထွက်နေစဉ် အိမ်၌ ကျွန်ုရစ်ခဲ့သော အဘွားအို့များ  
ရွာအနီးရှိ စမ်းချောင်းလေးသို့ သွားရောက်၍ အဝတ်များကို  
လျှော်ဖွံ့ဖြိုးရလေသည်။

တစ်နေ့သော် အဘွားအို့သည် စမ်းချောင်းလေးဘေး၌  
အဝတ်များ လျှော်ဖွံ့ဖြိုးနေစဉ် ဓရာမ မက်မှုသီးကြီးတစ်လုံးသည်  
စမ်းချောင်းတစ်လျှောက် မျောပါလာသည်ကို တွေ့ရလေသည်။

အဘွားအို့သည် စမ်းချောင်းအတွင်းသို့ ဆင်း၍ ဓရာမ  
မက်မှုသီးကြီးကို အားရဝမ်းသာ ဆယ်ယူလိုက်သည်။ မက်မှုသီး  
ကြီးသည် ဓရာမအသီးကြီးတစ်လုံး ဖြစ်သည်။ အဘွားအို့သည်  
အဘိုးအို့နှင့်အတူ ညစာ စားသုံးရန် မက်မှုသီးကြီးကို လက်  
နှစ်ဘက်နှင့် ပွေ့ပိုက်၍ အိမ်သို့ ဆယ်ဆောင်ခဲ့လေသည်။

မြှုသီတာစာပေ

ထိုအချိန်တွင် အဘိုးအို့လည်း ထင်းခွေရာမှ အိမ်သို့  
ခြန်ရောက်နေပြီဖြစ်သည်။ အဘွားအို့သည် မက်မူသီးကြီးကို  
ခြမ်း၍ ညစာအဖြစ် စားသောက်ရန် မိုးဖိုးချောင်းအတွင်းသို့  
ငင်ကာ ဓားယူစဉ် မက်မူသီးကြီးအတွင်း၌ အမှတ်မထင်ပင်  
ကလေးငယ်တစ်ဦးငါးသို့ ကျယ်လောင်စွာ ကြားလိုက်သည်။ ထို့နောက်  
မက်မူသီးကြီးသည် နှစ်ခြမ်းကွဲထွက်သွားသည်။ ထို့နောက်  
ကလေးငယ်တစ်ဦး ဘွားခနဲ ထွက်ပေါ်လာသည်။ ကလေးငယ်  
သည် ရွှေ့ရည်ရွှေပကာ အလွန်လှပသော ယောက်ဗျားကလေးတစ်ဦး  
ပြုသည်။

ထူးဆန်းအုံသို့စရာကောင်းသည့်မြင်ကွင်းကို ကြည့်ဖြီး  
အဘိုးအို့လင်မယားလည်း အုံအားသင့်သွား၏။ စိတ်ဇဝဝါ  
ပြု့နေသော အဘိုးအို့သည် ကလေးငယ်ကို ပွဲချီဖြီး သား  
ယောက်ဗျားကလေးတစ်ဦးအဖြစ် မွေးစားရန် ဆုံးဖြတ်ချက် ချ  
င်းက်သည်။ အဘိုးအို့လင်မယားနှစ်ယောက်တွင် သားသမီး မထွန်း  
တားခဲပေါ်။ မမျှော်လင့်ဘဲ သားယောက်ဗျားလေးတစ်ယောက် ရရှိ  
ခဲ့၍ အားရဝမ်းသာ ပိတ်ဖြာလျက် ရှိကြပေသည်။

တံခါး။ ။ (ရုပန်ဘာသာအားဖြင့် မို့မို့မှာ မက်မူသီးဖြစ်၍  
တာယောမှာ ရုပန်လူမျိုးများက ယောက်ဗျား  
ကလေးများကို အမြတ်တနိုး မူညွှေ့ခေါ်သော  
အမည်ဖြစ်၏။ ထို့ကြောင့် ထိုကလေးအား မို့မို့  
တာယောဟု အမည်ပေးထားလေသည်။)



କଣ୍ଠେ  
ବୁଦ୍ଧ

အဘိုးအိုလင်မယားသည် မို့မိုတာယောကလေးအေး  
ငှင့်တို့၏ သားအရင်းပမာ ကြင်နာယူယစာ ကျေးမွှေးစောင့်  
ရွှေက်ခဲ့လေသည်။

မို့မိုတာယောသည် အစားအသောက်မရွှေး စားသောက်  
တတ်လာသည့်အလျောက် ကိုယ်ခန္ဓာမှာလည်း ထွားကျိုင်းမှု မြန်  
လှသည်။

မကြာမိပင် မို့မိုတာယောသည် အိမ်နီးချင်းကလေးများ  
နှင့် မယူဉ်နိုင်လောက်အောင် ခွန်အားပလနှင့် ပြည့်စုံသူတစ်ဦး  
ဖြစ်လာလေသည်။ မို့မိုတာယောသည် ငယ်ရွှေယ်သူတစ်ဦး ဖြစ်  
လာသည့်အလျောက် မဟုတ်မခံစိတ်လည်း ရှိုလာပြီဖြစ်သည်။

တစ်နေ့သော် မို့မိုတာယောသည် သူ၏မိဘနှစ်ပါး ရှေ့  
မျှာက်တွင် ယဉ်ကျေးသိမ်မွေ့စွာ ဒ္ဓားထောက်ပြီး ရှိုသေစွာ ဦး  
သွောက်လျက် “ဖေဖေနဲ့ မေမေ၊ သားတို့ရွှေသူရွှေသားများကို ထိတ်  
လန့်ချောက်ချားအောင် နှောင့်ယှက်နေတဲ့ အိုနာဂါရိမ (ဘီလူး  
များကျွန်း)ရှိ မိစ္စာကောင်များကို နှိမ်နှင်းဖို့ သားကို သွားခွင့်  
ပြုပါ” ဟု ပန်ကြားလေသည်။

သား၏စကားကို ကြားလိုက်ရသော အဘိုးအိုလင်မယား  
သည် အလွန်အုံသြေလျက် သားအတွက် စိုးရိမ်ပူပန်မိလာသည်။  
ဘေးခုက္ခများလှသော အလုပ်ဖြစ်၍ သားဖြစ်သူအား မည်သို့  
ဖျောင်းဖျောမည်ကို မတွေ့တတ်အောင် ဖြစ်နေသည်။ သားဖြစ်သူ  
မို့မိုတာယောကလည်း ထပ်ခါတကဲလဲ နားပူနားဆာလုပ်နေ၍  
နောက်ဆုံး သားဖြစ်သူအား ဖျောင်းဖျော်မရသည့်အဆုံးတွင် မိဘ  
နှစ်ပါးက သူ့အလိုက် လိုက်လျောလိုက်ရလေသည်။

မြှုသီတာစာပေ

မိခင်သည် လမ်းခရီးတွင် သားဖြစ်သူ စားသောက်ရန် မသိုးထမင်း၊ မသိုးဟင်းများကို ချက်ပြတ်၍ အိတ်ကြီးတစ်လုံးဖြင့် ထည့်ပေးလိုက်သည်။

မိမိတာယောသည် အလွန်ပျော်ရွင်စွာဖြင့် အိမ်မှ ထွက်ခွာ ခဲ့လေသည်။ ရွှေ့ခြားထိပ်သို့ ရောက်သောအခါ ခွေးကြီးတစ်ကောင် ကို မမျှော်လင့်ဘဲ တွေ့လေသည်။ ခွေးကြီးက “အဆွဲ မိမိတာ လော၊ ဘယ်သွားမလိုတုန်း” ဟု နှုတ်ဆက်လိုက်လေသည်။ မိမိ တာယောက “ကျွန်ုပ် ဘီလူးများကျွန်းကို သွားပြီး လူတကာဝါက္ခာပေးနေတဲ့ မိစ္စာကောင်တွေကို နှိမ်နှင့်မယ်” ဟု ပြန်ဖြေလိုက လေသည်။

ခွေးကြီးကလည်း မိမိတာယောနှင့်အတူ အဖော်အဖြ လိုက်ခဲ့သည်။ မိမိတာယောသည် အဖော်ကောင်းတစ်ဦး ရရှိ သည့်အတွက် အလွန်ဝိုင်းမြောက်ဝမ်းသာ ဖြစ်နေသည်။

မကြာမိ သူတို့နှစ်ဦး ခရီးဆက်လက်ထွက်ခွာခဲ့ရာ လ ခရီးတစ်နေရာတွင် ရှစ်ငှုက်ကြီးတစ်ကောင်နှင့် တွေ့လေသည့် ရှစ်ငှုက်ကလည်း သူတို့နှစ်ဦးနှင့်အတူ လိုက်ခဲ့ပြုလေသည်။

ထိုနောက် မိမိတာယောနှင့်အဖွဲ့သည် ခရီးဆက်လ ထွက်ခဲ့ပြန်သည်။ လမ်းခရီးတွင် မြောက်တစ်ကောင်နှင့် ထပ်ပြန်သည်။

ဘီလူးကျွန်းသို့ ရောက်သောအခါ သူတို့အဖွဲ့သည် ကျ အတွင်းသို့ ရှတ်တရက် မဝင်နိုင်ကြပေ။ ကျွန်းအတွင်းသို့ ဝင် လမ်းများကို တံခါးကြီးများဖြင့် ပိတ်ဆိုထားလေသည်။ ကျွန်းအတူ

သို့ ဝင်ရောက်ရန် နည်းလမ်းအသွယ်သွယ်ကို စဉ်းစား၍ မရသည့်  
အဆုံး ရစ်ငှက်ကြီးသည် ကောင်းကင်သို့ ပုံတက်ကာ လေဟုနိမိုးပြီး  
ကျွန်းအတွင်းသို့ ဝင်ရောက်ခဲ့လေသည်။ ထိုနောက် အတွင်းတံခါး  
ဘက်နားဆီသို့ ကပ်၍ တံခါးမင်းတုတ်ကို ဖွင့်လိုက်လေသည်။  
တံခါးပေါက် ပွင့်လျှင်ပွင့်ချင်း မိမိတာယောအဖွဲ့သည် အားရဝ်း  
သာစွာဖြင့် ဘိလူးများကျွန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။

တံခါးပေါက်ကို ကျော်ဖြတ်၍ အတွင်းသို့ ဝင်ရောက်ခဲ့ရာ  
ပျော်ခွင်မြှားတူးနေကြသော မိစ္စာကောင်များကို တွေ့ရလေသည်။  
မိမိတာယောသည် ဘိလူးများကျွန်းအတွင်း၌ ပျော်ခွင်  
မြှားတူးနေကြသော မိစ္စာကောင်များအား “အားလုံး နားထောင်  
ကြ၊ ငါဟာ မိမိတာယောကွာ၊ ငါတို့ရဲ့ ရွာသားတွေကို ဘေးဒုက္ခ  
ဖြစ်အောင် လုပ်ခဲ့ကြတဲ့ မင်းတို့မိစ္စာကောင်တွေကို အပြစ်ပေးဖို့  
ငါလာတာကွာ” ဟု ကြိမ်းမောင်းလိုက်လေသည်။

မိမိတာယော အော်ဟစ်ကြိမ်းမောင်းလိုက်သည့်နှင့် တစ်  
ပြိုင်နက် သူနှင့်အဖော်လိုက်ပါခဲ့သော ခွေး၊ ရစ်နှင့် မျောက်တို့  
သည် သောက်စားမှုးယစ်နေကြသော မိစ္စာကောင်များကို တိုက်  
ခိုက်ကြလေသည်။

သူရဲကောင်း မိမိတာယောနှင့် သူ၏မိတ်ဆွေ ခွေး၊ ရစ်  
ငှက်၊ မျောက်တို့မှာ ရွှေပန်ပြည်တွင် အာကောင်းဆုံး အစားအစာ  
များဖြင့် ပြုပြင်စီမံထားသော မသိုးထမင်း၊ မသိုးဟင်းများကို လမ်း  
ကစ်လျှောက်၌ အတူစားခဲ့ရသည့်အတွက် ခွဲ့အားပလနှင့် ပြည့်စုံ  
ခဲ့ကြသည်။ လူတစ်ယောက်၏ခွဲ့အားနှင့် ညီမျှသော ခွဲ့အား

မြှုသီတာစာပေ

များလည်း ရရှိလာကြသည့်အလျောက် ဘီလူးများကို အလွယ်  
တကူ တိုက်ခိုက်အောင်မြင်နိုင်လိုက်လေသည်။

ရစ်ငှက်သည် မိစ္စာကောင်ဘီလူးများ၏ မျက်နှာကို နှုတ်  
သီးနှံင့် ထိုးဆိတ်၏။ မျောက်က ဘီလူးများ၏ မျက်နှာများကို  
ကုတ်ခြစ်၏။ ခွေးကမူ မိစ္စာကောင်များ၏ ခြေထောက်များကို  
ကိုက်ဆွဲ၏။ မို့မိုတာယောနှင့်အဖွဲ့၏ တက်ညီလက်ညီ တိုက်ခိုက်  
ထိုးနှုက်မှုကြောင့် မိစ္စာဘီလူးများသည် ခြေမကိုင်မီ၊ လက်မကိုင်မီ  
ဖြစ်ကြကာ ခြေးဦးတည့်ရာသို့ ထွက်ပြီးကြလေသည်။

နောက်ဆုံးတွင် မို့မိုတာယောတို့အဖွဲ့က အနိုင်ရရှိကာ  
မိစ္စာဘီလူးတို့အဖွဲ့သည် အရှုံးပေးလိုက်ကြရသည်။ ဘီလူးခေါင်း  
မေဆာင်သည် မို့မိုတာယောရွှေတွင် ဒုးထောက်အညွှန်ခံလိုက်ရပြီး  
သူ၏ကြိုးမားသော မျက်လုံးအိမ်နှစ်ဘက်မှ မျက်ရည်များကျလျက်  
တိုးလျှိုးတောင်းပန်လေသည်။

“သူရဲကောင်းကလေး မို့မိုတာယော၊ ကျွန်ုပ်အသက်ကို  
ချမ်းသာပေးပါ။ နောက်နောင် လူသားတွေကိုလဲ ဘယ်တော့မှ ဒုက္ခ  
မပေးတော့ပါဘူး၊ ကျွန်ုပ်တို့ လုယက်စုဆောင်းရရှိထားတဲ့ ငွေ့  
ငွေ့၊ ရတနာတွေကိုလဲ ပေးအပ်ပါတယ” ဟု တောင်းပန်လေသည်။

သူရဲကောင်းကလေး မို့မိုတာယောသည် ဘီလူးများ ခိုးယူ  
တိုက်ခိုက် သိမ်းဆည်းထားသော ရွှေ၊ ငွေ့၊ ကျောက်သံပတ္တြုပြီး  
များကို သိမ်းဆည်းယူကြရန် သူ၏ အပေါင်းအဖော်များအား  
အမိန့်ပေးလိုက်လေသည်။

မြှုသီတာစာပေ



କୋଣାର୍କ  
ଅଳ୍ପ

JJ ● မင်းသူတိန်း (ပညာ)

ဤသိဖြင့် မိမိတာယောသည် ရွှေ ငွေ၊ ရတနာများကို  
လှည်းကစ်စီးတိုက် ရရှိခဲ့လေသည်။ ထို ရွှေ ငွေ၊ ရတနာများ  
တင်ဆောင်ယားသော လှည်းကို ခွေးနှင့် ရစ်တိုက ရွှေကဆွဲ၍  
မျောက်က နောက်မှတွန်းကာ မိမိတို့နေထိုင်ရာအိမ်သို့ ပျော်ရွင်  
မြို့တူးစွာဖြင့် ပြန်ခဲ့ကြလေတော့သတည်း။

အလွန်ပင် အစွမ်းထက်သော သူရဲကောင်းကလေး မိမိ  
တာယောပါတကား။

○ ○ ○

၂၁

မြို့သီတာစာပေ

## ရွင်းလင်းချက်

ဤပုံပြင်၏ ဂျပန်အမည်မှာ (Momotaro) ဖို့မိုတာယော  
ဖြစ်သည်။ ငါးပုံပြင်သည် ဂျပန်ရှိုးရာပုံပြင်များ၏ ကိုယ်ကားပြု  
ပုံပြင်ဖြစ်ပြီး ဂျပန်နိုင်တွင် လူကြိုက်အများဆုံး ဖြစ်ပါသည်။  
ရွှေးဂျပန်များက ပုံပြင်ပါ မက်မုံသီးသည် မကောင်းဆိုးဝါးကို နှင့်  
ထုတ်နိုင်သည့်ကန်နှီး ရှို့သည်ဟု ယုံကြည်ကြလေသည်။ ထိုပုံပြင်၏  
အခြေခံအကြောင်းမှာ ထိုယုံကြည်ချက်ကို ထင်ရှားအောင် ဖော်  
ဖွန်းခြင်း ဖြစ်လေသည်။

ပုံပြင်ပါ မိစ္စာကောင်တို့သည် လူသားတို့၏ ဝိဉာဉ် ဖြစ်  
သည်ဟု ယူဆကြ၏။ ထိုမိစ္စာတို့သည် အလွန်ကြောက်စရာကောင်း  
၍ လူသားများအား အန္တရာယ်ပေးကြသည်။



## မနာလိခြင်း၏ ပြစ်အေ “The old man who had his wen removed by Goblins”

ရှေးရှေးအခါက ရွာတစ်ရွာ၌ အဘိုးအို့တစ်ဦး နေထိုင်  
လေသည်။ သူ၏နှုံးပေါ်တွင် လက်သီးဆုပ်အရွယ်ခန့်ရှု မြင်းဖူ  
ကြီးတစ်ခု ရှိ၏။ တစ်နေ့သော် အဘိုးအို့သည် အလုပ်လုပ်ရန်  
တောင်ပေါ်သို့ သွားစဉ် လေမှန်တိုင်းမိ၍ အိမ်သို့ မပြန်နိုင်ဘဲ  
တောင်ပေါ်တွင် တစ်ညလုံး အိပ်နေရလေသည်။

တောင်ပေါ်တွင် သစ်ခုတ်သမားများနေသော တဲယ်  
တစ်လုံးမျှပင် မတွေ့ရချေ။ မိုးချုပ်ပြီးနောက်ပိုင်းတွင်မူ မိုးသည်  
အရှိန်အဟုန်နှင့် သည်းလန်စွာ ရွာသွားပြန်သည်။ အဘိုးအို့သည်  
အလွန်အမင်း ထိတ်လန့်ကြောက်ရွှေကာ မည်သို့ကြံးကိုလုပ်ကိုင်  
ရမည်ကို မသိချေ။

ကံအားလျှော်စွာပင် သူသည် အလွန်ကြီးမှားသော သစ်  
ပုတ်ပင်ကြီးတစ်ပင်ကို တွေ့ရှုရသည်။ ထိုသစ်ပင်၏ ပင်စည်ထဲ  
တွင် ကြီးမှားသော သစ်ခေါင်းပေါက်ကြီးတစ်ခု ရှိသည်။ သူသည်  
လိုက်ဂူကဲသို့ဖြစ်နေသော ထိုသစ်ခေါင်းပေါက်ထဲသို့ လျင်မြန်စွာ  
ဝင်ရောက်ခိုလှုလိုက်သည်။

မြေသီတာစာပေ

## ၂၆ ● မင်းသူဟန်း (ပညာ)

အဘိုးအိုသည် အအေးဒဏ်နှင့် ဆာလောင်မွတ်သိပ်ခြင်း  
ကို ခံရ၍ ကတ္ထနကယ်ဖြစ်လာကာ မအိပ်နိုင်ဘဲ ဆောင်ကြောင့်  
ထိုင်၍ နေရလေသည်။ မကြောမိတွင် အဘိုးအိုသည် အဝေးတစ်  
နေရာမှ ထူးဆန်းသော အသံများကို ကြားရလေသည်။ အသံများ  
သည် တဖြည်းဖြည်း အနီးသို့ ရောက်လာသည်။ သူသည် ထို့  
ထူးဆန်းသော အသံများကို ကြားရ၍ တစ်ကိုယ်လုံး တောင့်ဟင်း  
လာပြီး ကြောက်အားလန်းအားနှင့် မေးခိုက်ခိုက်တုန်ကာ စကားပင်  
မပြောနိုင်ဘဲ ဖြစ်နေသည်။

သူသည် အသံများကို သတိထား၍ နားခိုက်တောင်သော  
အခါ “ကာဂုရ” (နတ်များအား ပူဇော်က၊ ခုနှစ်သည့် တေးသံ) ဖြစ်  
နေလေသည်။ ထိုတေးသံများကို “တင်ဂူး” (အရပ် နှစ်မိတာရှိ  
နှာခေါင်းရှည်နှင့် မှင်စာကလေးများ)က သိဆိုနေကြ၏။ အဘိုးအို  
ပုန်းအောင်းနေသော သစ်ပင်ကြီးဘေးမှ မှင်စာကလေးများ ထွက်  
လာပြီး ဂိုင်းဖွဲ့၍ ထိုင်ကြသည်။ ထို့နောက် သူတို့သည် မီးပုံ၍  
“ဆာကေး” အရက်ကို သောက်ပြီး ရွှေးထွေးစေကာ “ကာဂုရ”  
တီးလုံးကို တီးခတ်၍ က၊ ခုနှစ်ကြလေသည်။

အဘိုးအိုသည် စူးစမ်းလိုမှု ကြောက်ချုံများနှင့် ရော  
ယုက်လျက် ပင့်သက်ဖိုကာ ထိုကပွဲကို ကြည့်ရှုနေလေသည်။ ထို့  
မှင်စာကလေးများသည် “ကာဂုရ” တီးလုံးကို ပလျှတို့နှင့် သာယာ  
နာပျော်ဖွေဗျာ တီးမှုတ်နိုင်ချုံသာမက ပျော်ပျောင်းဖွဲ့နှောင်းသော  
လက်ကလေးများနှင့် ကြည့်နဲ့ဖွေဗျာကောင်းအောင် ထူးကဲခြား က၊ ခု

မြသိတာစာပေ

ကြသည်။ သူတို့သည် “ဆာကေး” အရက်ကို သောက်ကြပြီး ပို၍ ဖျော်ခွင့်လာကြကာ “ကာဂုရ” တေးသွားနှင့် အဆက်မပြတ် က,ခုန်နေကြလေသည်။

အဘိုးအို့သည် ကြောက်လန့်လွန်း၍ တစ်ကိုယ်လုံး တုန် နေသည်။ “ကာဂုရ” တေးသော် သာယာပြီးလျောင်းလှသော စည်း ချက်ဝါးချက်ကြောင့် အဘိုးအို့သည် ရဲစိတ်ဝင်လာပြီး သစ်ခေါင်း ထဲမှ ထွက်၍ မှင်စာကလေးများနှင့်အတူ က,ခုန်ရန် ဆန္ဒဖြစ်ပေါ် လာလေသည်။

သို့သော ထိုက,ခုန်ချင်သောဆန္ဒကို ကြိမ်ဖန်များစွာ ချုပ်တည်းပြီး သစ်ခေါင်းထဲမှ ရောင်းကြည့်နေလေသည်။ နောက် ဆုံးတွင် “ကာဂုရ” အကော် ဆွဲဆောင်မှုကြောင့် သစ်ခေါင်းထဲမှ ထွက်ကာ ပိုင်းကြီးပတ်ပတ် က,ခုန်နေကြသော မှင်စာကလေးများ နှင့်အတူ သူကိုယ်တိုင် ဝင်ရောက်က,ခုန်သည်။ ထိုသို့ အဘိုးအို့က ငင်ကနေသည်ကို မှင်စာကလေးများက အုံသြကာ ကြည့်နေကြ လေသည်။

မှင်စာကလေးများသည် အဘိုးအို့၏ ကျမ်းကျင်စွာ က,ခုန် ခြုံခြင်းကို တစ်ခါမှ မမြင်ဖူးကြ၍ အလွန်သဘောကျကာ တအုံး ကထြဖြင့် ချီးမွမ်းကြသည်။ မှင်စာကလေးများသည် အဘိုးအို့အား ငောက်နောညတွင် လာရောက်ကခုန်ရန် ပြောလေသည်။ အဘိုးအို့ ဆည်း မှင်စာကလေးများ၏ ဖိတ်ခေါ်မှုကြောင့် နောက်ညတွင် သာကရန် ကတိပေးလိုက်သည်။



သို့သော သက်ာမကင်းဖြစ်နေသော မှင်စာကလေးတစ်ကောင်က “ကောင်းပါပြီဗျာ၊ အခုပေးတဲ့ကတိကိုတော့ သိပ်ယုံလို့ မရဘူး၊ အာမခံချက်ရှိတဲ့ကတိတော့ ဖြစ်ရမယ်” ဟု ဝင်ပြောသည်။ မှင်စာကလေးများသည် အဘိုးအိုးမျက်နှာကို သေချာစွာ ကြည့်ရှုလေ့လာကာ အကောင်းဆုံး အာမခံချက်ပေးနိုင်မည့်ကတိကို ရယူရန် အကြံထုတ်ကြသည်။ မကြာမိ သူတို့သည် အဘိုးအိုး နဖူးပေါ်ရှိ မြင်းဖုက္နီးကို လက်ညွှေးဖြင့်ထိုးကာ “ဒီမှာတွေပြီ” ဟု တစ်ပြိုင်နက် အော်ဟပ်ကြလေသည်။

မှင်စာကလေးတစ်ကောင်က အဘိုးအိုး နဖူးပေါ်ရှိ မြင်းဖုက္နီးကို ရုတ်တရက် ဆွဲနှုတ်လိုက်ရာ နာကျင်မှုလုံးဝမရှိဘဲ အမာရွတ်ပင် မကျေနှစ်ခဲ့သည်ကို တအုံတည့် တွေ့ရလေသည်။

ဤသို့နှင့် လင်းကြက်များတွေနှင့်ကာ နံနက်မိုးသောက်ချိန် ရောက်လာသည်။ မှင်စာကလေးများသည်လည်း မည်သည့်နေရာ သို့ ထွက်သွားကြသည် မသိ။ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေသည်။ အဘိုးအိုးသည် မှင်စာကလေးများအား ကျွေးဇူး ကင်နေလေသည်။ ထိုနောက် တောင်ပေါ်မှ သူတ်ခြေတင်ကာ ပီမိုဒ်သို့ ဝမ်းမြောက်ဝမ်းသာ ပြန်ခဲ့လေသည်။ အိမ်ရောက်လျှင် ရောက်ချင်း သူ့အနီးအား ယမန်နေ့သာက တွေ့ကြုံခဲ့ရသည့် ထူးဆန်းသည့် အဖြစ်အပျက် အလုံးစုံကို ပြန်ပြောပြုလေသည်။

အဘိုးအိုး အိမ်အနီးအနားတွင် အခြားအဘိုးအိုးတစ်ဦး ခွင့်ထိုင်၏။ သူ့တွင်လည်း လက်သီးဆုပ်ခန့်မှုရှိသော မြင်းဖုက္နီး

၃၀ ● မင်းသူဟိန်း (ဝညာ)

တစ်လုံး ရှိလေသည်။ ထိုအဘိုးအိုးသည် အလွန်မနာလိုဝန်တိုတတ်သူ ဖြစ်၏။ သူ့အိမ်နီးချင်းအဘိုးအိုး၏ မြင်းဖုံးကြီး နှစ်းပေါ်မှ ဖျောက် သွားသည်ကို ကြားသိရသောအခါ သူ့နှစ်းပေါ်ရှိ မြင်းဖုံးကြီးကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်လေသည်။

ထိုကြာင့် နေဝါဒချိန်ရောက်သောအခါ သူသည် ဓတ္တု ပေါ်ရှိ သစ်ခေါင်းထဲသို့ ဝင်ကာ မှင်စာကလေးများ ထွက်အလုပ် ကို စောင့်မျှော်နေလေသည်။ သူ၏အိမ်နီးချင်းအဘိုးအိုး ပြောသက သို့ပင် ညာနေဝါဒချိန်တွင် မှင်စာကလေးများ ပေါ်ထွက်လာကြက “ကာဂုရ” အကကို ကခုန်နေကြသည်။ သူသည် ထိုအကကို ကြုံရင်း ကြောက်လန့်နေသော်လည်း မကြာမိတွင် စိုင်းကြီးပတ်ပုံ ကခုန်နေကြသော မှင်စာကလေးများနှင့်အတူ ဝင်ရောက်ကာ သည်။

ထိုအခါ ယခင်အဘိုးအို့ကဲသို့ အကကောင်းသူ မဟုတ် ကြောင်း မှင်စာကလေးများက သိရှိသွားသောအခါ သူတို့သိ စိတ်ပျက်ပြီး ဒေါသထွက်လာသည်။ “ခင်ဗျား အတော်အကည် လူပါ၊ ခင်ဗျားကတာဟာ မနော်ကနဲ့ မတူပါလဲ့ဗုံး” ဟု အော်အကြိမ်းမောင်း အပြစ်တင်ကြလေသည်။

ထိုနောက် မှင်စာကလေးများသည် အဘိုးအိုးအား လျော့သောညက ကတိထားသည့်အတိုင်း အားကြီးမာန်တက် မတ မြင်းဖုံးကြီးကို သူ့နှစ်းပေါ်သို့ ပြန်တပ်ပေးလိုက်လေ၏။ ဤသူ့၏ ရှိရင်းစွဲ မြင်းဖုံးအပေါ်သို့ ထပ်တင်ပေးလိုက်သကဲ့သို့ ဆင့် ဖြစ်သွားတော့သည်။

မြေသိတာစာပေ

ထိုအချိန်မှစ၍ မနာလိုဝန်တို့တတ်သော အိမ်နီးချင်း အဘိုးအို့၌ မူလရှိသော မြင်းဖုကြီး ပျောက်မသွားဘဲ နောက်ထပ် မြင်းဖုကြီးတစ်ခု ရလာကာ နှုံးပေါ်တွင် မြင်းဖုနှစ်ထပ်ဆင့်နှင့် ယနေ့ထိတိုင် နေရလေတော့သည်။



### ရှင်းလင်းချက်

ပုံပြင်၏ ရွှေပန်အမည်မှာ (Kobu Tori Jiisan) (ကိုဘု တိုရိ-ရှိုးဆန်) ဖြစ်သည်။ ထိုပုံပြင်တွင်ပါသော “တင်ဂူး” မှင်စာ ကလေးများမှာ လူသားပုံသဏ္ဌာန်ရှိပြီး နှာခေါင်းရှည်၍ နီသော ချက်နှာ ရှိ၏။ ကျောကုန်းတွင် အတောင်များ တပ်ဆင်ထားပြီး သားရေယပ်တောင်များ ကိုင်ဆောင်ထား၏။ ငါးတို့သည် အလွန် နက်သော တောင်ပေါ်တောတွင် နေထိုင်ကြ၏။ ထိုမှုင်စာကလေး အဘိုးအို့၌ ပုံသဏ္ဌာန်မှာ ပုံပြင်ထဲမှ မြင်းဖုကြီး နှုတ်ပယ်ခြင်းခံရသော အဘိုးအို့၌ ဆင်တူလေသည်။

ဤပုံပြင်တွင် မှင်စာများသည် တင်ဂူးအသွင် ဖန်ဆင်း ကာ မကောင်းမှုများကို ကျူးလွန်ကြသည်။

## ကကန်း၏ ကလ့္တာ “The Crab's Revenge”

ရွှေအခါက ထမင်းဆုပ်လုံးတစ်လုံးကို ကိုက်ချိလာသော  
ကကန်းမတစ်ကောင်နှင့် ဆီးသီးမျိုးစွေများကို ကိုင်ဆောင်လာ  
သော များကိုတစ်ကောင်တို့သည် လမ်း၌ တွေ့ကြသည်။ အလွန်  
ဆာလောင်နေသော များကိုသည် ကကန်း၏ ထမင်းဆုပ်လုံး  
အလွန်စားချင်၍ “အဆွဲကကန်း၊ သင်၏ထမင်းဆုပ်လုံးကို ကျ  
ဆီးသီးမျိုးစွေတွေနဲ့ လဲရအောင်”ဟု မေးလေသည်။

ကကန်းသည် သဘောမတူနိုင်ချေ။ သို့သော် များ  
သည် ကကန်းအား အကြိမ်ကြိမ် ချော့မေ့ပြောလေသည်။  
“အဆွဲကကန်း စဉ်းစားကြည့်စမ်းပါ၊ ထမင်းဆုပ်  
တစ်ခါစားလိုက်ရင် ကုန်သွားတာပဲ၊ ကျူပ်ဆီးသီးမျိုးစွေက ပြော  
ပေါ် ကြထားလိုက်ရင် မကြာခင် အညှင့်တွေ၊ အကိုင်း  
ထွက်လာမယ်၊ အပင်ကြီးလာပြီး အသီးတွေ သီးလာမယ်၊ ဒီ၏  
ဆီးသီးတွေကိုလဲ ကြိုက်သလောက် စားရမှာပေါ့ကွာ”



ထိုသို့ပြောရင်း အလွန်ဘက်များသော မောက်သည် ထမင်း ဆုပ်လုံးကို ယူစားလိုက်ပြီး ဆီးသီးမျိုးစွေများကို ချကာ တွက်ပြေး သွားလေသည်။ ကဏ္န်းသည်လည်း စိတ်ပျက်ပျက်ဖြင့် ဆီးသီးမျိုးစွေများကို အိမ်သို့ ယူဆောင်ခဲ့ပြီး ပန်းခြံထောင့်တွင် စိုက်ထားလိုက်၏။

ကဏ္န်းသည် မြေကြီးကို ပေါက်တူးဖြင့် တူးဆွကာ မျိုးစွေများကို နှေ့စဉ် ရေလောင်း၏။ ရေလောင်းရင်း “မျိုးစွေကလေးများသင်တို့ အညှင့်အမြန်တွက်လော့၊ မထွက်ရင်တော့ ဒီပေါက်တူးနဲ့ တူးပစ်လိုက်မယ်”ဟု ရေခွဲတ်လေသည်။ ဆီးသီးမျိုးစွေများသည် အချိန်မတိုင်မိ အညှင့်ကလေးများ တွက်လာသည်။ ထိုနောက် “ဆီးညှင့်ကလေးများ၊ သင်တို့ အပင်အဖြစ် အမြန်ရောက်လော့ သို့မဟုတ်ပါက ကတ်ကြေးနှင့် ဖြတ်ပစ်မည်”ဟု ရေခွဲတ်ပြန်သည်။ ဆီးညှင့်ကလေးများသည်၊ အပင်အဖြစ် လျင်မြန်စွာ ဖြေးတွာလာခဲ့၏။ ထိုနောက် “ဆီးပင်များ၊ အသီးသီးကြလော့၊ အသီးမသီးလျှင့် ပေါက်ဆိန်နဲ့ ခုတ်လွှာပစ်မည်” ဟု ရေခွဲတ်ပြန်လေသည်။ ဆီးသီးပင်များလည်း အကိုင်းတိုင်းတွင် အသီးများ သီးရပြန်လေသည်။

မကြာမိ ဆီးတစ်ပင်လုံးမှာ အသီးများ ဝေဆာလျက်တော့သည်။ မိုးဦးရောက်သော မှည့်ဝင်းလာကာ အနီရောင်သမ်းတားချင်စဖွယ် ဖြစ်လာသည်။

ထိုအခါ အလွန်ဘက်များသော မောက်သည် ဆီးပေါ်တက်၍ အလွန်ချိ၍ အရသာရှိသော ဆီးသီးများကို ခူးစေလေသည်။

မြှုသီတာစာပေ

ကကန်းသည် ဆီးပင်နားသို့ ရောက်လာကာ “အဘွဲ့  
များက်... ကျွန်ုပ် အပင်ပေါ် မတက်နိုင်လို့ ဆီးသီးမှည့်တစ်လုံး  
လောက် ပစ်ချုပ်လိုက်ပါ” ဟု လူမှုးတောင်းလိုက်သည်။ များက်သည်  
ဆီးသီးအစိမ်းတစ်လုံးကို ပစ်ချုပေးလိုက်လေသည်။

ကကန်းသည် ဆီးသီးအစိမ်းကို ကောက်ယူ၍ မြည်းကြည့်  
ခြာ အလွန်ချဉ်နေ၍ “နည်းနည်းချိတဲ့ အလုံးတစ်လုံးလောက် ထပ်ခုံး  
ပေးပါဖြာ” ဟု တောင်းပြန်သည်။

ထိုအခါ အလျှော်ဗျာက်များသော များက်သည် ဆီးသီး  
အစိမ်းတစ်လုံးကိုပင် ကကန်း၏ ကျောကုန်းပေါ်သို့ တအားလွှဲကာ  
ပစ်ချုပ်လိုက်၏။ ဆီးသီး၏ ဒက်ကြောင့် ကကန်း၏ ကျောကုန်းတွင်  
အနာဂတ်ဖြစ်ကာ အိပ်ရာထဲတွင် လဲနေတော့သည်။

ကကန်းတွင် ပါးနပ်လိမ္မာသော သားငယ်၊ သမီးငယ်များ  
သည်။ သူ့တို့၏ မိခင်မှာ အိပ်ရာထဲလဲနေ၍ ကကန်းငယ်များ  
သည် နေ့စဉ်နှင့်အမျှ ဝမ်းနည်းစွာ ငိုးပိုးလျက်ရှိကြသည်။

ကကန်းငယ်များ၏ သနားဖွှေယ်အဖြစ်ကို တွေ့မြင်နေရ<sup>1</sup>  
သော ပျားတူကောင်များက သနားကရှုဏာသက်မိလာကြသည်။  
ပျားတူကောင်များက ကကန်းငယ်များအား သူတို့၏မိခင်ကို ဒက်ရာ  
အောင် ပြုလုပ်လိုက်သော များက်အား ကလဲစားချေရာတွင်  
ကုလိုမည်ဟု ကတိပေးလေသည်။ ပျားတူကောင်များသည် ကတိ  
ပေးထားသည့်အတိုင်း တရိပ်နှင့် တောအနှံ့ ပျော်သန်းကာ ကကန်း  
ငယ်များ၏ သနားစရာဖြစ်ရပ်ကို အများသိအောင် သတင်းလွင့်  
လေသည်။

၃၆ ● မင်းသူဟိန်း (ပညာ)

ထိုသတ်းကို ကြားလျှင် သစ်ကြားသီး၊ အပ်နှင့် ကျောက်ဆုံး  
တို့သည် မျာ်ကို ကလဲစားချေရာတွင် ကကန်းငယ်များနှင့်အတူ  
ပါဝင်လာကြလေသည်။

ကကန်းငယ်များနှင့်အပေါင်းအဖော်တို့သည် မိခင်ကကန်း  
မကြီးအား ဒုက္ခပေးခဲ့သော မျာ်ကို လက်စားချေရန် မျာ်  
နေအိမ်သို့ သွားကြလေသည်။ ကံအားလျှော့စွာပင် မျာ်သည်  
အိမ်တွင် မရှိချေ။ ထိုကြားနှင့် သူတို့သည် ချက်ချင်းပင် မျာ်အား  
လက်စားချေရန် တာဝန်အသီးသီး ခွဲဝေယူကြသည်။

သစ်ကြားသီးက မျာ်အိမ်ရှိ မီးလင်းဖိုထဲတွင် လည်း  
ကောင်း၊ ကကန်းငယ်များက မီးဖိုချောင်ထဲရှိ ရေအိုးထဲတွင် လည်း  
ကောင်း၊ ပျားတူကောင်များက ပင်းပိအိုးထဲတွင် လည်းကောင်း၊  
အပ်ကလေးများက မျာ်၏ ခြေစောင်ထဲတွင် လည်းကောင်း၊ ကျောက်ဆုံးက  
အိမ်အဝင်ဝရှိ ခေါင်မိုးပါ့၌ လည်းကောင်း အသီး  
သီး နေရာယဉ်ထားပြီး မျာ်အိမ်ပြန်အလာကို စောင့်မျှော်နေ  
ကြလေသည်။

ညနေပိုင်းရောက်သော မျာ်သည် အိမ်သို့ ပြန်လာပြီး  
“သိပ်ကို အေးတာပဲ”ဟု တွီးဆိုနှင့် ညည်းတွားလျက် စွေးစွေး  
ကျွေးသွေးရှိစေရန် မီးလင်းဖိုအနီး၌ ဝင်ထိုင်လိုက်သည်။

ထိုအချိန်တွင် ပူခြစ်နေသော သစ်ကြားသီးသည် အက်ကွဲ  
ပေါက်ထွက်သွား၏။ သစ်ကြားသီး ပေါက်ကွဲမှုကြားနှင့် မျာ်၏  
ခြေထောက်များ အပူလောင်ပြီး ဒက်ရာအနာတရ ဖြစ်သွားသည်။  
မျာ်သည် ခြေထောက်များတွင် အပြင်းအထန် အပူလောင်သွား  
သဖြင့် မီးဖိုချောင်ထဲသို့ ရေးကြီးသုတေပြာ ပြီးဝင်သွားလေသည်။

မြသီတာစာပေ



သူသည် အပူလောင်နှင့်သော ခြေထောက်ကို ရေနှင့်  
လောင်းချေရန် ရေအိုးအဖွဲ့ကို ရှုတ်တရက် ဖွင့်လိုက်ရာ ကဏ္ဍား  
ငယ်လေးများက မျောက်၏လက်များကို ညွှန်ထားလိုက်ကြသည်။

မျာက်သည် ကြောက်အားလန့်အားပင် ပငါးပိရည်များ  
ဖြင့် အပူလောင်သည့် ဒဏ်ရာကို ဆွတ်ပေးရန် အမှတ်ပြုး ပငါးပိ  
အိုးကို ဖွင့်လိုက်သည်။ ထိုအခါ ပျားတူကောင်များ ရှုတ်တရက်  
လင်မြန်စွာ တရိစိ အော်မြည်၍ မျာက်တစ်ကိုယ်လုံးကို ဝိုင်းတုပ်  
ကြသည်။

မျောက်သည် ပျားတူကောင်များ၏ တုပ်ခြင်းကို ခံရ၍  
မည်သို့ပြုလုပ်ရမည်ကို ကြံ့ရာမရ ဖြစ်နေလေသည်။ တစ်ဆက်  
တည်းပင် ပျားတူကောင်များ၏ ဘေးရန်မှ ကင်းအောင် အီပ်ရာ  
ပေါ်ရှိ စောင်ထဲသို့ လျင်မြန်စွာ တိုးဝင်လိုက်သည်။ သူ့တစ်ကိုယ်  
လုံးကို အပ်များက ထိုးနှက်ကြပြန်သည်။ “အို . . . ဒုက္ခမါပဲ၊ ငါ  
အီမ်ထဲမှာတောင် ပုန်းစရာနေရာ မရှိပါလား”ဟု အောက်ဟစ်ငါးကြွေး  
လျက် အီမ်တံခါးဝဆီသို့ ပြေးထွက်ခဲ့သည်။

အိမ်တံခါးဝတ္ထ် ကျောက်ဆုံးကလည်း အသင့်စောင့်နေသည်။ အသင့်စောင့်နေသော ကျောက်ဆုံးက ဒယိမ်းဒယိုင်ဖြင့် ထွက်ပြီးလာသော မျှောက်ကို စောင့်ကြည့်နေရင်း၊ ရင်း၏ကိုယ်ပေါ်သို့ ဖုတ်ခန်းခုနှင့်အနုပ်လိုက်သည်။ မျှောက်သည် ကျောက်ဆုံး၏ ဒက်ကြောင့် အလွန်နာကျင်သွားသဖြင့် နောက်ဆုံးတွင် “ကျေးဇူး  
ပြုပြီး ခွင့်လွှတ်ကြပါ” နောင်တွင် မကောင်းမှုကို ဘယ်တော့မှ မလုပ်တော့ပါဘူး”ဟု ထပ်ခါတလဲလဲ တောင်းပန်သည်။ နောင်အခါတွင်

ମୁଖ୍ୟତାତପ

## ဂျပန်ရိုးရာပုံပြင်များ

ကောင်းမွန်စွာ နေထိုင်သွားပါတော့မည်ဟု အဖန်တလဲလဲ သစ္စာ  
ဆို၍ ကတိပြုလေတော့သတည်။



### ရှင်းလင်းချက်

ဤပုံပြင်၏ ဂျပန်အမည်မှာ (Saru Kani Gassen)  
ဆရာဓနတိဆင် ဖြစ်သည်။

ထိုပုံပြင်သည် ဂျပန်ရိုးရာပုံပြင် ငါးပုံအနက် အလွန်ကျော်  
ကြားသော ပုံပြင်ဖြစ်ပါသည်။ ပုံပြင်၏ နောက်ဆုံးပိုင်းတွင် မိခင်  
ကဏ္န်းအား လက်စားချေမည့်အကြံကို သင့်လျှော်အောင် ထုတ်  
ဆောင်သွားလေသည်။ ထိုပုံပြင်နှင့်အလားတူ ပုံပြင်များကို ဥရောပ  
ရိုးရာပုံပြင်များတွင် တွေ့နှိုင်သကဲ့သို့ အာရုံတိုက် အချို့တိုင်းပြည့်  
များတွင်လည်း တွေ့နှိုင်ပေသည်။ ထိုကြောင့် ဤပုံပြင်၏ မူလ  
အစသည် တိုင်းတစ်ပါးမှ ဖြစ်သည်ဟု ယူဆရပေမည်။

ထိုပုံပြင်များတွင် လုက်တွေ့ဘဝ သင်ခန်းစွာများ ပေးထား  
လေသည်။

ပုံပြင် - ပဲငါးပိုရည်သည် မီးလောင်ဒဏ်ရာကို ပျောက်စေသည်။  
အိပ်ရာခင်းထဲတွင် ထည့်ထားသော ချုပ်အပ်များသည်  
ဘေးအန္တရာယ် ဖြစ်စေသည်။ ဂျပန်လူမျိုးတို့၏ လူနေ့မှု  
ဝန်းကျင်တွင် ထိုအယူအဆကို တွေ့ရှိနိုင်ကြောင်း ဖော်ပြ  
ထားသည်။

မြှုပ်နည်းစာပေ

## ကျေးဇူးတရားဟူသည်

“The Fishermen and the Sea Princess”

ရွှေးရွှေးအခါက ပင်လယ်အနီးရှိ ရွာကြီးတစ်ဆုံး အူရာ  
ရှိုးမားတာယောအမည်ရှိ ပျီးဆွယ်သော တံငါသည်တစ်ဦးသည်  
မိခင်အိုကြီးနှင့်အတူ ရောင့်ရဲစွာ နေထိုင်ကြလေသည်။

တစ်ခုနေသာ မိုးဦးကျကာလတွင် ပင်လယ်ပြင်ကြီးကို ဖြတ်  
သန်းတိုက်ခတ်လာသော မြောက်လေအေးသည် မရပ်နားဘဲ တဟူး  
ဟူး တိုက်ခတ်လျက်ရှိ၏။ ပင်လယ်ပြင်သည်လည်း လေပြင်းကျကာ  
လိုင်းကြောက်ခွပ်များ ထဲကြောက်ရှိ၏။

တံငါသည်လည်း ငါးဖမ်းမထွက်နိုင်၍ သူ့မိခင်အတွက်  
လုံလောက်အောင် ဟင်းစားရရန် ကြံ့ရာမရ ဖြစ်နေလေ၏။

လွန်ခဲ့သောညက တိုက်ခတ်ခဲ့သော မြောက်လေကြမ်း  
သည် ရပ်တန်သွားသောကြောင့် ပင်လယ်ပြင်သည်လည်း မိုး  
မသောက်မိ လိုင်းလေများ ပြန်လည်၍ ပြီမ်သက်ခဲ့လေပြီ။

မြေသီတာစာပေါ်



အုတေသနရှိုးမားတာယောသည် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး မိမိသောက်ချိန်တွင် ငါးဖမ်းထွက်ခဲ့လေသည်။ သို့သော် နေမွန်းတည် ချိန်ထိတိုင် သူသည် ငါးကလေးတစ်ကောင်များပင် မရခဲ့ခြား။ အလွန် အုပ္ပါယ်ကောင်းလေစွာ။

သို့နှင့် နေဝင်ဖျိုးယူအချိန် ရောက်ရှိလာသောအခါ သူ၏ ငါးများတံကို ငါးကြီးတစ်ကောင်က ဆွဲသွားသည်ဟု ထင်မှတ်ရ လေသည်။ သူသည် အလွန်ဝမ်းသာလျက် ထိုငါးကြီးကို ကုန်းပေါ် သို့ ဆွဲတင်လိုက်ရာ ငါးကြီးမဟုတ်ဘဲ ရောမလိပ်ကြီးတစ်ကောင် ဖြစ်နေသည်ကို အုပ္ပါယ်စွာ တွေ့မြင့်ရလေသည်။ သူသည် ဤမှု ကြီးမားသော လိပ်ကြီးကို မည်သူကမှ ငယ်မည်မထင်၍ ပင်လယ် ထဲသို့ ပြန်လွှတ်လိုက်လေသည်။

ညအချိန်ရောက်သော သူ၏လျေကို ကမ်းခြေသိအရောက် လျှော့ခတ်၍ ပြန်ခဲ့သည်။ ထိုမှုတစ်ဖန် မူောင်းမည်းသော လမ်းတစ်လျောက် ငါးတစ်ကောင်မှုမပါဘဲ အိမ်သို့ ပြန်ခဲ့လေသည်။

နောက်တစ်နေ့တွင် မြောက်လေသည် ပြင်းထန်စွာ တိုက် ခတ်လာပြန်သောကြောင့် ပင်လယ်ပြင်သည်လည်း လိုင်းလေထ လျက် ငါးဖမ်းထွက်ရန် အခက်အခဲနှင့် ကြိုရပြန်လေသည်။

တံငါးသည်လည်း လိုင်းထနေသော ပင်လယ်ပြင်ကို စိတ် ပျက်လက်ပျက်နှင့် ငေးစိုက်ကြည့်နေလေသည်။ ထိုနောက်ကမ်းခြေ တစ်လျောက် လမ်းလျောက်လာရာ သူ၏ရွှေ့တွင် ယူမန်နောက သူလွှာတိုက်သော ဇရာမလိပ်ကြီးသည် လိုင်းလုံးကြီးများမှ ရှုတ်တရက် ခေါင်းထောင်ကာ ထွက်ပေါ်လာလေသည်။

မြှုသိတာစာပေ

လိပ်ကြီးက “အဆွဲအူရာရှိ” ဘူး၊ ကျွန်ုပ်ကို မနောက ရေထဲ  
ကို ပြန်လွတ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တဲ့  
အနေနဲ့ အဆွဲတော်ကို နိုင်းတော်ကို ခေါ်သွားပါမယ်။ ထို့  
နှင့်တော်သည် ပင်လယ်ပြင်အောက်တွင် စွဲသည်။ ပင်လယ်နတ်မင်း  
နေထိုင်ရာ ဖြစ်သည်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တာမြားဖြင့် တည်  
ဆောက်ထားသည်။ နှင့်တော်၏ ပတ်ပတ်လည်တွင် ရောင်စုံပန်းပင်  
များ၊ သစ်သီးဝလ်ပင်များဖြင့် ဝေဝေဆာဆာ ရှိသည်။ ထိုပြင်  
တိတိတာတာ အပလီခရာ တေးသီဆိုနေသော ငှါက်ကလေးများ၏  
အသံများနှင့် သာယာပြိုမြဲလောင်းသော ဂိတ်သံများက နှင့်တော်  
ကြီးတစ်ခုလုံးကို လွှမ်းခြားထား၏။ ပျော်စရာကောင်းလှသည်။ စား  
ဝရာ စုံလင်၍၊ သောက်စရာ ယမကာများသည်လည်း အလျှောပယ  
များပြားလှပေသည်။ ဤနေရာသည်ကား ပျော်ရွှင်စရာမျိုးစုံ၊ အသက်  
ရှင်နည်းမျိုးစုံနှင့် နတ်ဘုံနတ်နှင့်တမ္မာ ဖြစ်နေ၏”ဟု ပြောပြသည်။

တစ်ဖန် လိပ်ကြီးက ကျေးဇူးပြုပြီး အကျွန်ုပ်ကျောကုန်း  
ပေါ်သို့ တက်ပါ သင့်ကို လမ်းပြုခေါ်ဆောင်သွားပါမည်”ဟု တင်  
သည်အား ပြောသည်။

အူရာရှိုးမားသည် ဓရာမလိပ်ကြီး ပြောစကားကို သဘော  
ကျ စွဲမက်ပြီး လိုက်သွားလိုသော်လည်း သူ့မိခင်ကြီးအား တစ်  
ယောက်တည်း ထားပစ်ခဲ့ရမည်အရေးကို စဉ်းစားမိသည်။ လိပ်ကြီး  
ခေါ်ရာသို့ လိုက်သင့်၊ မလိုက်သင့် မဆုံးဖြတ်နိုင်ဘဲ ချိတုချုတု  
ဖြစ်နေသည်။ သို့သော် လိပ်ကြီးက “ကျွန်ုပ်တို့သွားရမှာ နှစ်ရက်

မြှုပ်နည်းပေါ်

၄၄ ● မင်းသူဟန်း (ပညာ)

သုံးရက်တည်းပါ၊ ဘာမှုံးရိမ်စရာမရှိပါဘူး”ဟု ယုံကြည်စိတ်အလောက်အောင် ထပ်မံ၍ ပြောပြန်သည်။

ထို့ကြောင့် အူရာရှိုးမားသည် ယုံကြည်မိကာ လိပ်ကြီးက ကျောကုန်းကို ခွဲထိုင်လိုက်သည်။ လိပ်ကြီးက အူရာရှိုးမားကို ကျောင့်လျက် ပင်လယ်အောက်သို့ ငြပ်လျှိုးသွားလေသည်။ မကြာမိပင် ကြိုးကျယ်ခမ်းနားသည့် နိဂုံးနှင့်တော်၏ ဂိတ်ဝသို့ ရောက်ခဲ့လေသည်။

ချက်ချင်းဆိုသလိုပင် ရေပျော်နတ်သမီးကြီး ရေနှင့်သူ့အတွက် အလွန်လျပစွာ ဝတ်ဆင်ထားသော အပျို့တော်ကလေးများ ခြုံစုန် တင်သည်အား အလွန်သာယာသော တူရိယာတီးမှတ်သူများဖြင့် ကြိုးဆို၍၊ စားကောင်းသောက်ဖွယ်များဖြင့် ဓည့်ခံပြုစဉ် လေသည်။

နှင့်တော်မှ မျှော်မတ်များနှင့် ရံခြေတော်တို့ကလည်း အူရာရှိုးမားအား အဖွဲ့ထိုက်တန်သော အကောင်းဆုံး စားသောက်ဖွယ်ရှုများနှင့် လိုက်လွှာစွာ ကြိုးဆို၍ ဓည့်ခံကြလေသည်။ နှင့်တော်လှပသော အပျို့ရုံများကလည်း အသည်းလိုက်အူလိုက် ပြုစုံည့်းကြ၏။

ကခုန်နေသော ငါးကလေးများနှင့် အခြားပျော်ခွင့်ဖွယ်ဖျက်ဖြော်မြှော်များသည်လည်း သူ့အား စွဲမက်ပေါ်သည်။ ထိုလိုက်လဲသော ပြုစုံမှုကြောင့် ရက်အနည်းငယ်သာနေရန် ကြံ့ချွော်ခဲ့သော အူရာရှိုးမားသည် သုံးနှစ်ကြာမျှ နေထိုင်ခဲ့လေသည်။

မြှုသီတာစာပေ



ဤသိန္တနေ့ခြုံနောက် ရေနန်းသူတေအား အိမ်ပြန်ရန် ခွင့်ပေါ်  
သောအခါ သူ့အား သုံးလုံးဆင့်ထားသော ရတနာသေတ္တာကို  
ပေးကာ “သင်ဒုက္ခရောက်တဲ့အခါ ဖွံ့ဖြိုးကြည့်ပါ” ဟု မှာကြားလိုက်  
လေသည်။ အူရာရှိုးမားသည် လိပ်ကျေပေါ်တက်ကာ အိမ်သို့  
ပြန်ခဲ့လေသည်။

သူ့ရွာသို့ ရောက်သည့်အခါ မယုကြည့်နိုင်လောက်အောင်  
ပင် ရွာနှင့် ရွာပတ်ဝန်းကျင်၌ ယခင်ကရှိခဲ့သော တောတောင်  
ရေမြေအနေအထားများနှင့် ပြောင်းလဲသွားပြီဖြစ်သည်။ တောင်  
ကုန်းများပေါ်ရှိ သစ်ပင်အချို့ မရှိတော့ဘဲ အချို့မှာ ညီးစွမ်းလျက်  
ရှိနေသည်ကို တွေ့ရှုလေသည်။

သူသည် သုံးနှစ်အတွင်း ထိုသို့အငြေအနေ ပြောင်းလဲပေး  
သည်ကို အုံခြေလျက် သူ့ အိမ်ဘက်သို့ လမ်းလျှောက်လာစဉ် လင်  
ဘေး လယ်ကွင်းတစ်ကွင်း၌ သူမသိသော အဘိုးအိုးတစ်ယောက်  
လယ်ထွန်နေသည်ကို သတိပြုမိသည်။ သူသည် ထိုအဘိုးအိုးအား  
“ဒီမှာ ဦးကြီးခင်ဗျာ ... ကျွန်တော်က ဒီရွာအနီးတစ်ဝိုက်မှာ  
နေခဲ့ဖူးပါတယ်၊ ဒီရွာမှာ အူရာရှိုးမားဆိုတဲ့လူတစ်ယောက်ကို ဦး  
သိပါသလား” ဟု မေးသည်။

အဘိုးအိုးက “အေး ... မင်းပြောတဲ့လူဘကြောင်း၏  
ငါတို့အဘိုးများ ပြောပြလို့ ကြားဖူးပါတယ်၊ သူက ပင်လယ်ပြင်  
အောက်မှာရှိတဲ့ နဂါးနန်းတော်ကို သွားခဲ့ပြီးကတည်းက ရွာကို  
ပြန်မလာတော့ဘူးကွဲ” ဟု ဆိုလေသည်။ (နတ်ပြည်တွင် တစ်ရက်  
လူပြည်တွင် တစ်သက်ဟု ဆိုရှိုးစကား ရှိပါသည်။)

မြှုပ်နှံပေးပို့

သူ၏မိခင်သည် စွယ်လွန်ခဲ့သည့်မှာ ကြောလျှပြိုဟု ဆိုရ  
လေသည်။ သူနေထိုင်ရာအိမ်သို့ ရောက်ပြန်သော်လည်း သူအိမ်ကို  
ပတွေ့ရဘဲ အိမ်ရှိုးပန်းသယျာဉ်သည် ချို့စွဲယိပိတ်ပေါင်းများဖြင့်  
လွမ်းခြားလျက် ရှိုနေ၏။

အူရာရှိုးများ ပြန်ရောက်လာသည့်အချိန်တွင် သူ့ရွှေနှင့်  
ရွှေသားများ၏ အခြေအနေမှာလည်း လုံးဝပြောင်းလဲကုန်ကြပြီ  
ဖြစ်၍ သူ ဘာလုပ်ရမှန်း မသိတော့ချေ။ သို့သော် ရေနှစ်းသူ့က  
က ပေးလိုက်သော လက်ဆွဲရတနာသေတ္တာများကို သတိရ၍ ပထမ  
သေတ္တာကို ဖွင့်ကြည့်လိုက်ရာ ကြိုးကြောင့်ကုန်၏အတောင်တစ်ခေါင်း  
ကို တွေ့ရသည်။ ထိုနောက် ဒုတိယသေတ္တာကို ဖွင့်လိုက်ပြန်ရာ  
ဖြူဖွေးသော မီးခိုးလိပ်များသည် ဖြည်းညွှေးစွာ ပျောက်လာလေ  
သည်။ ထိုမီးခိုးလိပ်များနှင့်အတူ လုံးတွေးရစ်ပတ်ကာ အူရာရှိုးများ  
သည် ရှတ်တရက်ပင် ဆံဖြူခါးကုန်း အဘိုးအိုးကြိုးအသွေးပြောင်းလဲ  
သွားလေသည်။

ထိုနောက် တတိယသေတ္တာကို ဖွင့်လိုက်ရာ ကြည့်မှန်  
တစ်ချပ်ကို တွေ့ရ၏။ မှန်ထဲတွင် အဘိုးအိုးကြိုးအဖြစ် ပြောင်းလဲ  
နေသည်ကို အုံသွေးစွာ တွေ့ရလေသည်။

ဤသို့ အဘိုးကြိုးဖြစ်နေသည်ကို အုံသွေးလျက်ရှိုနေစဉ် ပထမ  
သေတ္တာထဲမှ ကြိုးကြောင့်ကုန်၏ အတောင်မှာ လေထဲတွင် ပျော်လွင့်  
လျက် ရှို၏။ ထိုင်ကတောင်သည် အူရာရှိုးများ၏ ကျောပေါ် ကျလာ  
ပြီး သူကို ကြိုးကြောင့်အဖြစ် ပြောင်းလဲသွားစေတော့သည်။

ကြိုးကြောင့်အသွေးပြောင်းလဲသွားသည့် အူရာရှိုးများ

## ၄၈ ● မင်းသူဟိန်း (ပညာ)

သည် မိုးကောင်းကင်ထက်သို့ ပျုရန် ဟန်ပြင်နေစဉ် ခရာမလိပ်ကြီး  
သည် ပင်လယ်ပြင်ပေါ် တက်လာသော ကြိုးကြောင့်ကို စောင့်  
ကြည့်နေလေသည်။ ထိုကြိုးကြောင့်ကိုသည် ရေနန်းသူတဲ့မင်းသမီး၏  
အသွေးအသားနှင့် ဖန်တီးထားသော ငှက်ဖြစ်သည်ဟု ပြောဝမှတ်  
ပြုကြ၏။



## ရှင်းလင်းချက်

ဤပုံပြင်၏ ဂျပန်အမည်မှာ (Urashima Taro) အူရာ  
ရှိုးမားတာရော ဖြစ်သည်။ ထိုပုံပြင်တွင် အဓိကအကြောင်း သုံးချက်  
ပါဝင်သည်။

ပထမအချက်မှာ လူတစ်ဦး၏ သံနားကြင်နာမှုကို ကျေးလွှာ  
တွေ့ပြန်သော လိပ်အကြောင်း ဖြစ်သည်။ ရေနန်းသူတဲ့အဖြစ် ပထမ  
ပိုင်းတွင် မဖော်ပြသ နောက်ဆုံး အတ်သိမ်းပိုင်းတွင် ကျွမ်းကျင်စွာ  
ကောက်အိမ်တည်ဆောက်ထားလေသည်။ ဒုတိယအချက်မှာ အူရာ  
ရှိုးမားတာရောအား ခေါ်ဆောင်သွားသော နတ်သမီးများ ပျော်စံရာ  
နတ်ဘုံနတ်နန်း ဖြစ်ပါသည်။ နဂါးနန်းတော်ကြီးကို စောင်သေချာ  
စွာ ဖော်ပြထားသောကြောင့် ရွှေးဂျပန်တို့၏ နတ်ဘုံသဏ္ဌာန်ကို  
ပေါ်လွှင်ပေါ်သည်။ တတိယအချက်မှာ မှုပ်အတတ်ကဲ့သို့ တန်ဖိုး  
ရှိုးသော ရတနာများအကြောင်း ဖြစ်ပါသည်။

မြှုသိတာစာပေ

## ပျောရှိယန်နင့် ခွေးတူဝက်တဲ့

“The Rabbit and the Raccoon dog”

ရွှေးရွှေးအခါက ဂျပန်နိုင်ငံ၏ ရွာတစ်ရွာတွင် အဘိုးအိုး  
တစ်ဦးသည် သူ၏နေးနှင့်အတူ ဖျော်ရွင်ချမ်းမြေ့စာ နေထိုင်ကြ  
လေသည်။

တစ်နေ့တွင် အဘိုးအိုးသည် နှေ့စဉ်သွားနေကျအတိုင်း  
လယ်တော့သို့ လယ်တွန်ရန် သွားလေသည်။ လယ်တော့သို့ ရောက်  
သောအခါ လယ်တော့ရှိ ပပါးသီးနှံများ ပျက်စီးနေသည်ကို တွေ့ရ  
လေသည်။

ဤသို့ လယ်တော့ရှိ ပပါးသီးနှံများ ပျက်စီးဆုံးရခြင်း  
မှာ ခွေးတူဝက်တူ၏ နှောင့်ယှက်မူကြောင့်ဖြစ်သည်ကို သေချာစွာ  
သိရ၍ ငှါးကို ထောင်ဖမ်းရန် လယ်တော့ထဲ၌ ထောင်ချာက်  
တစ်ခု ချထားလေသည်။

နှောက်တစ်နှေ့နှောက်တော့တွင် အဘိုးအိုးသည် ထောင်  
ချာက်ချထားသောနေရာသို့ သွားရောက်ကြည့်ရှုရာ သူတင်သည့်  
အတိုင်းပင် ခွေးတူဝက်တူတစ်ကောင်ကို ထောင်ချာက်ထဲတွင်  
ပမ်းမိနေသည်ကို တွေ့ရလေသည်။

မြှုသီတာစာပေ



သူသည် ခွေးတူဝက်တူကြီးကို ဖမ်း၍ ကြိုးနှင့် ချည်နှောင်ကာ အိမ်သို့ သယ်ဆောင်လာ၏။ အိမ်ရောက်သော အိမ်၏မျက်စာကြက်တွင် ငါးအား ကြိုးနှင့် ချည်ကာ အောက်ထိုးဆွဲထားလေသည်။

အဘိုးအို့သည် ဇနီးသည်အား ခွေးတူဝက်တူ၏ အသားသည် ညာစာအတွက် အလွန်ကောင်းမည့် အသားဖြစ်ကြောင်းပြောပြီး လယ်တောသို့ ပြန်သွားခဲ့လေသည်။

အဘိုးအို့ လယ်တောသို့ သွားနေစဉ် သူ၏ဇနီးက ညာစာအတွက် ချက်ပြုတ်ရန် ပြင်ဆင်နေလေသည်။

ဤသို့ အဘွားအို့ ချက်ပြုတ်ရန် ပြင်ဆင်နေသည်ကို ကောက်ကျေစဉ်းလဲသည့် ခွေးတူဝက်တူက တွေ့၍ “ဒီမှာ အဒေါကြီး . . . အဒေါကြီးလုပ်နေရတဲ့အလုပ်ဟာ အလွန်ပင်ပန်းလှပါတယ်ဗျာ၊ ကျွန်ုပ် ကူညီပါရတော့ ကျေးဇူးပြုပြီးသာ ကျွန်ုပ်ကို ကြိုးဖြေပေးပါဗျာ”ဟု တောင်းပန်ခဲ့ယဲ ပြောလေသည်။

ထိုအခါ အလွန်သဘောကောင်းသည့် အဘွားအို့သည် ကောက်ကျေစဉ်းလဲသော ခွေးတူဝက်တူက ကူညီရန် ပြောဆိုသည် ကို သံသယမရှိဘဲ ကြိုးဖြေလိုက်လေသည်။ ထိုအခါ ခွေးတူဝက်တူသည် အိမ်ခန်းထဲရှိ ကြိုးမားသော ကျည်ပွေ့ကြိုးတစ်ခုကို ရှုက်တရက် ဆွဲယူကာ အဘွားအို့အား ပြင်းထန်စွာ ရှိက်နှုက်လေသည်။ ထိုနောက် ငါးသည် အိမ်အနီးရှိ တောင်ပေါ်သို့ ထွက်ပြေးလွတ်ပြောက်သွားလေသည်။

လယ်တောမှ အိမ်သို့ ပြန်ရောက်လာသော အဘိုးအို့သည် သူ၏ဇနီးသည်အား ကျည်ပွေ့နှင့် ရှိက်ထားသည့် ဒဏ်ရာဒဏ်ချက်

မြှုပ်နည်းစာပေ

၁၂ ● မင်းသူဟန်း (ပညာ)

များကြောင့် နာကျင်လျက် ညည်းတွားနေသည်ကို အဲဖြစ်ဗျာ တွေ့ရလေသည်။

ထိုသို့တွေ့ရ၍ အဘိုးအို့သည် အလွန်ဝမ်းနည်းကြွဲကာ သူ၏နောက်သည်အား နေ့စဉ်နေ့တိုင်း ပြုစုစောင့်ရှောက်နေလေသည်။

ထိုအဘိုးအို့လင်မယားနေထိုင်သော ရွာအနီးတွင် ယုန်များ နေထိုင်ကြ၏။ ပြောတွင်းထဲမှ ယုန်တစ်ကောင်သည် လင်မယားနှစ်ဦး၏ ရင်နာဖွယ်ရာသတင်းကို ကြားရ၍ ပိတ်အလွန်ထိခိုက်လျက် ရှိသည်။ အဘိုးအို့ကိုယ်စား ယုတ်မာသော ခွေးတူဝါက်တဲ့ကို ယုန်က လက်စားချေ အပြစ်ပေးမည်ဟု အဘွားအို့အား ပြောလေသည်။

တစ်နေ့သော ယုန်သည် စဉ်းလဲသော ခွေးတူဝါက်တူကို ခေါ်၍ လောင်စာအတွက် ထင်းကောက်ဖို့ သူနှင့်အတူ လိုက်ရန်ပြောဆို၏။ ထိုနောက် သူတို့နှစ်ဦးသည် ထင်းကောက်ရန် တောင်ငြိသို့ ထွက်ခဲ့ကြလေသည်။

ဤသို့နှင့် သူတို့သည် ထင်းစည်းတစ်စည်းပါကို ကိုယ်ကိုယ်၊ ကျောပေါ်တင်လျက် အိမ်သို့ ပြန်ခဲ့ကြလေသည်။

ယုန်သည် ခွေးတူဝါက်တူအား လမ်းပြခိုင်း၍ သူက နောက့်မှ လိုက်သည်။ ယုန်သည် ခွေးတူဝါက်တူ၏ ကျောပေါ်ရှိ ထင်းစည်းကို မီးခတ်ခြစ်၍ မီးရှိသည်။ ထင်းစည်းကို မီးခွဲသောအခါးကရာ၊ 'ကရာ'၊ 'ကရာက်' မြည်သို့များ ထွက်လှသည်။ ထိုအသံကို ကြားရသောအခါးခွေးတူဝါက်တူက ယုန်အား "ထိုအသံသည် မည်သည့်နေရ

မြှုသီတာစာပေ

က လာသနည်း” ဟု မေးလေသည်။ မကြာမိတွင် ခွေးတူဝက်တူ၏  
ကျောပေါ်မှ ထင်းစည်း မိုးလောင်ကျမ်းရာ ခွေးတူဝက်တူ ကျော  
တစ်ပြင်လုံး ပြင်းထန့်စွာ ဒက်ရာရပြီး ဘေးခုက္ခနှင့် တွေ့ရလေ  
သည်။

ခွေးတူဝက်တူ၏ကျောမှ မိုးလောင်သည် ဒက်ရာများ  
ပျောက်ကင်းလုံနီးချိန်တွင် ယဉ်နာသည် ခွေးတူဝက်တူထဲသို့ သွား၍  
ပင်လယ်ပြင်သို့ လျော့စီးထွက်ကြရန် အကြံပြုပြန်သည်။ ထိုသို့  
လျော့စီးထွက်ရာတွင် ယဉ်က သူ၏ ရွှေနှင့်လုပ်ထားသော လျောကို  
ခေါ်တူဝက်တူအား အသုံးပြခွင့်ပေးမည် ဖြစ်လေသည်။

‘ကချို့ ကချို့’ ခေါ် တောင်ပေါ်တွင် နေထိုင်သော ခွေးတူ  
ဝက်တူသည် ကျောပေါ် ဒက်ရာရခဲ့သော ခါးသီးသည် အတွေ့  
အကြံကြောင့် ယဉ်အပေါ် နာကြည်းစိတ် ရှိခဲ့သည်။ သို့သော်  
ပင်လယ်ပြင်သို့ လျော့စီးထွက်ရာတွင် ယခင်ကကဲ့သို့ အန္တရာယ်များ  
ရှိလိမ့်မည်ဟု မထင်၍ ယဉ်၏ အကြံပြုချက်ကို ဝမ်းသာအားရ  
လက်ခံခဲ့လေသည်။

တစ်နှေ့တွင် ယဉ်နှင့် ခွေးတူဝက်တူတို့သည် ပင်လယ်ပြင်  
သို့ လျော့လျော်ထွက်ခဲ့ကြသည်။ ယဉ်က သစ်သားလျောတွင် စီး၍  
ခွေးတူဝက်တူက ရွှေလျောတွင် စီးလေသည်။

များမကြာမိ ရွှေလျောသည် ရေတွင် အရည်ပျောကာ လျော  
ဝမ်းပိုက်အတွင်းမှ အပေါက်များ ပေါ်ထွက်လာလေသည်။ ထို့  
အပေါက်များမှ ရေများ စိမ့်ဝင်ကာ ခွေးတူဝက်တူ၏ ရွှေလျောသည်  
နှစ်မြှုပ်စပြလာလေတော့သည်။

မြှုသီတာစာပေ



ထိုသို့ လျှေမြှုပ်ရာ ခွေးတူဝက်တူသည် ရေထဲသို့ ပစ်ချ  
လိုက်သကဲ့သို့ မြှုပ်ချည်ပေါ်ချည် ဖြစ်နေလေသည်။ ခွေးတူဝက်တူ  
သည် ရေမကူးတတ်၍ ယုန်အား ကယ်တင်ရန် အကူအညီ တောင်းခဲ  
လေသည်။

သို့သော် ယုန်သည် ခွေးတူဝက်တူအား “သင်သည် အဘိုး  
ဒုံး လင်မယားအား နောက် ဘုယ်တော့မှာ စိတ်အန္ေဝါးအယုက်  
မပေးတော့ဘူးဟု ကတိပေးမှ သင့်ကို ကယ်တင်မည်”ဟု ပြော  
လေသည်။

ခွေးတူဝက်တူက “မန္ေဒာဝါယုက်ပါ”ဟု အကြိမ်ကြိမ် ကတိ  
ပြုမှ ယုန်သည် ရေနှစ်အုံဆဲဆဲဖြစ်သော ခွေးတူဝက်တူကို ကယ်တင်  
ခဲ့လေသည်။



### ရွှေးလင်းချက်

ဤပုံပြင်၏ ရွှေပန်အမည်မှာ (Kachi-Kachi Yama)  
ကချိ ကချိ ရာမ ဖြစ်သည်။

ထိုပုံပြင်တွင် တိရစ္ဆာန်တစ်ကောင်က လူသားကိုယ်စား  
မကောင်းမှု ကျူးလွှာနှင့်သူအား ကလဲစားချေ ဆုံးမသော ပုံပြင် ဖြစ်  
ပါသည်။

ထိုပုံပြင်သည် ရွှေပန်ကလေးငယ်များ ကြားဖူးနားဝန်ပြီး  
အလွန်နှစ်သက်ကြသော ရိုးရာပုံပြင်တစ်ပုံ ဖြစ်လေသည်။

## ပန်းများကို ပွင့်စေသူ

“The old man who made dead trees bloom”

ရှေးရှေးအခါက ရွာတစ်ရွာတွင် ရှိုးသား၏ ကြင်နာတတ်  
သော အဘိုးအို့လင်မယားနှစ်ယောက် နေထိုင်ကြသည်။ သူတို့၏  
အိမ်နီးချင်း အဘိုးအို့လင်မယားမှာမူ ကောက်ကျစ်စဉ်းလဲ၍ လောဘ  
ကြီးသူများ ဖြစ်ကြသည်။

စိတ်ကောင်းရှိ၍ ရှိုးသားသော အဘိုးအို့သည် မိမိအိမ်နှင့်  
ခွေးတစ်ကောင် မွေးထားလေသည်။ တစ်နှစ်သော် ထိုခွေးသည်  
အဘိုးအို့အား အိမ်နောက်ဖေးခြံထောင့်ရှိ မြေကွက်လပ်တစ်နေရာ  
သို့ လမ်းပြခေါ်ဆောင်သွားလေသည်။ တစ်နေရာသို့ ရောက်သော  
အခါ မြေကွက်ကို ကြည့်၍ “ဒီနားက မြေကို တူးပါ၊ တူးပါ” ဟု  
သော အဓိပ္ပာယ်ကို ဆောင်၍ ဟောင်နေလေသည်။ အဘိုးအို့သည်  
ခွေးဟောင်ခြင်းကို အဓိပ္ပာယ်ရှိသည်ဟု တွေးမိကာ ချက်ချင်းပင်  
မြေကြီးကို ပေါက်တူးဖြင့် တူးဆွဲလေသည်။

မြသိတာစာပေ



၅၈ ● မင်းသူဟိန်း (ပညာ)

မြေကြီးထဲတွင် မြောက်မြားလှစွာသော အိုဘန်း၊ ကိုဘန်း (ကံကျွေးချစ်နစ် ဂျပန်နိုင်ငံသုံး ငွေဒရီးများ)နှင့် အဖိုးတန် ကျောက် မျှက်ရတနာများကို တွေ့ရ၍ အဘိုးအိုမှာ အလွန်အုံအားသင့်သွား လေသည်။ အဘိုးအိုသည် မိမိတူးဖော်ရရှိခဲ့သော ရွှေငွေရတနာ များကို အိမ်သို့ သယ်ဆောင်ခဲ့လေသည်။

အဘိုးအိုလင်မယားသည် အိမ်ထဲဝယ် ရွှေငွေရတနာများ ကို စစ်ဆေး၍ ငွေများကို ရေတွက်နေစဉ် လောဘကြီးသော အိမ်နီးချင်း အဘိုးအိုသည် ရှတ်တရက် အိမ်ထဲသို့ ဝင်ရောက်လာလေ သည်။ တောင်ကြီးပမာ များပြားလှသော ရွှေငွေရတနာများကို တွေ့ရသော အိမ်နီးချင်းအဘိုးအိုသည် အလွန်အုံညွှေလျက် ထို ရွှေငွေရတနာများကို အဘယ်သို့ ရရှိကြောင်း မေးမြန်းလေသည်။ စိတ်ကောင်းရှိသော အဘိုးအိုက အဖြစ်မှန်ကို ပြောပြလိုက်သည် လောဘကြီးသော အဘိုးအိုသည် စိတ်ကောင်းရှိသော အဘိုးအုံ ထံမှ ခွေးကို ခေတ္တခေါ်ခွင့်တောင်း၍ သူ့အိမ်နောက်ရှိ ပြုထဲသို့ ခေါ်ဆောင်သွားလေသည်။

ထိုနောက် လောဘကြီးသော အဘိုးအိုသည် ခွေးဟောင် သည့် မြေနေရာကို တူးဆွဲလေသည်။ သူသည် ရွှေဒရီးများကို တွေ့ဖို့ဝေးစာ၊ ရွှေဒရီးများအစား အလွန်ကြောက်မက်ချုံရှာဖွယ ကောင်းသော မြို့၊ အိမ်မြို့၊ ဟားနှင့် ကင်းခြေများ စသည့် သတ္တဝါများသည် မြေအောက်မှ အသီးသီး ထွက်ပေါ်လာသည်ကို သာ တွေ့ရလေသည်။

မြေသီတာစာပေ

ထိုအခါ လောဘကြီးသော အဘိုးအိုကြီးသည် ဒေါသ ထွက်လာကာ ခွေးကို ရှိုက်သတ်လိုက်ပြီး မြေကြီးထဲတွင် မြှုပ်နှံ လိုက်လေသည်။ စိတ်ကောင်းရှိသော အဘိုးအို့သည် သူ့ခွေးမှာ အချိန်တန်၍ အိမ်သို့ ပြန်မရောက်လာသောကြာင့် စိတ်ပူပန် လျက် ရှိသည်။ ထိုကြာင့် ယုတ်မှာသော အိမ်နီးချင်း အဘိုးအို့ထံ သွား၍ သူ့ခွေး ပြန်မရောက်လာသေးကြာင်းကို မေးမြန်းရ ခွေးသေသွားသည် သနားစရာအဖြစ်အပျက်ကိုသာ ကြားသိခဲ့ရ လေသည်။

နောက်တစ်နေ့တွင် အဘိုးအို့သည် ပိမိခွေးကို မြေမြှုပ် သရှိပြုဟန်သည့်နေရာသို့ သွား၍ လွှမ်းဆွတ်မှုကို ဖြော်သိမှု ခဲ့ရ၏။ မနေ့ညက ထိုခွေး၏ မြေပုံပေါ်တွင် သူစိုက်ခဲ့သော ဝါပင်လေး နှစ်ပင်မှာ နေ့ချင်းညျှင်းဆိုသလို ဇရာမဝါပင်ကြီးအဖြစ်သို့ ကြီးထွားလာသည်ကို အုံပြုဖွယ် တွေ့ရလေသည်။ ထိုဇရာမ ဝါပင် ကြီး၏ လက်နှစ်ဘက်နှင့် ပိုက်ရလောက်အောင်ပင် ကြီးမားလေ သည်။

စိတ်ကောင်းရှိသော အဘိုးအို့သည် ဝါပင်ကြီးကို ခုတ်လှု၍ ထိုဝါပင်၏အသားဖြင့် ဆန်ဖွ်ဆုံးတစ်ခုကို ပြုလုပ်၏။ ထို့နောက် အဘိုးအို့လင်မယားသည် အငွေ့တထောင်းထောင်း ထနေ့သော ထမင်းများကို ဆုံးထဲတွင် ထည့်ထောင်း၍ ပိုချို (ဆန်ဖြင့် ပြုလုပ်ထားသော ကိတ်မူနှီး)ကို ပြုလုပ်ရာ မြောက်မြားစွာသော ခွဲဒေါ်များသည် ဆုံးထဲမှ သူ့အလိုလို ထွက်ကျလာသည်ကို အုံပြု စွာ တွေ့ရလေသည်။



ထိအချိန်တွင် လောဘကြီးသော အိမ်နီးချင်းအဘိုးအိုး  
သည် အိမ်ထဲသို့ ချောင်းကြည့်နေသည်။ ဤကဲ့သို့ ရွှေဒါးများ  
ထွက်လာသည်ကို တွေ့ရ၍ လောဘကြီးသော အဘိုးအိုးသည် ထိ  
ဆန်ဖွင့်ဆုံးကို ငှားရမ်းကာ အိမ်သို့ အမြန်ယူဆောင်သွားလေသည်။

သူ့အိမ်သို့ ရောက်သောအခါ လောဘကြီးသော အဘိုးအိုး  
သည် အိုးနှင့်အတူ ဆုံးထဲသို့ ထမင်းများထည့်၍ ထောင်းရာ ချုံရှာ  
ဖွယ်ကောင်းသော အရာများစာ ထွက်ပေါ်လာလေသည်။ စွန့်ပစ်  
ထားသော အိမ်မိုးအုတ်ကြွပ်ဟောင်းများနှင့် ကွဲနေသော အိုးချက်  
ပန်းကန်များသာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေ၏။ သူတို့အလို  
ခို့သော ရွှေဒါးပြားများကို လုံးဝမရရှိခဲ့ပေ။ ထိုလင်မယားသည်  
ဒေါသထွက်လာပြီး ဆုံးကြီးကို မီးဖို့ချောင်ထဲရှိ မီးလင်းဖို့ပေါ်သို့  
ကင်၍ မီးရှိလိုက်၏။

စိတ်ကောင်းရှိသော အဘိုးအိုးသည် သူ့ဆုံးကို ပြန်ရသော  
အခါ၌ ဆုံးတစ်ခုလုံးမှာ ပြာအသွင်သို့ ပြောင်းလဲနေပြီ ဖြစ်၏။  
ဆန်ဖွင့်ဆုံးကြီးကို ပြန်မရသည့်အဆုံး၌ အဘိုးအိုးသည် အောင့်အည်း  
သည်းခံကာ ပြာအချို့ကိုသာ လက်ခံလိုက်လေသည်။ ထိုနောက်  
အိမ်သို့ ပြန်လာခဲ့ရာ လမ်းခုလတ်၌ လက်ဖဝါးပေါ်မှ ပြာများ  
ပိတ်စဉ်ကျခဲ့သည်။ ထိုပြာများ၏အစွမ်းကြောင့် ညီးနှမ်းနေသော  
မြေက်ပင်တို့သည် ချက်ချင်းပင် စိမ်းလန်းလာကြ၏။

ထိုသို့ ဖြစ်လာရခြင်းသည် စိတ်ကောင်းရှိသော အဘိုးအိုး  
ကို စိတ်အားပြန်တက်လာစေသည်။

တစ်ဖန် အိမ်သို့ ရောက်လျှင် ရောက်ချင်း သစ်ပင်တစ်ပင်

မြေသိတာစာပေ

ပေါ်သို့ တက်၍ ဘေးပတ်ဝန်းကျင်သို့ ပြာများ ဖြူးချလိုက်လေ သည်။ ချက်ချင်းဆိုသလိုပင် အနီးပတ်ဝန်းကျင်ရှိ ခြောက်သွေ့ နေသော အပင်များအားလုံးသည် ဆောင်းပြီးရာသီ အကြိုကာလ ကဲ့သို့ စိမ်းလန်းစို့ပြည်လာကာ အလွန်လှပသော ပန်းများ ပွင့်လာ ကြလေသည်။ မျက်လှည့်ပြသကဲ့သို့ဖြစ်နေသော အဘိုးအိုး၏ လုပ် ဆောင်မှုကို အိမ်နီးနားချင်းအားလုံးက ချီးမွမ်းပြုဘာပေးကြသည်။ “ပန်းများကို ပွင့်စေသူ” ဟုလည်း တင်စားပေါ်ဝေါကြလေသည်။ လောဘကြီးသော အဘိုးအိုးသည် စိတ်ကောင်းရှိသော အဘိုးအိုးအား မနာလိုဖြစ်လာပြန်သည်။ တုပပြိုင်ဆိုင်လို့သည်။ ထို့ကြောင့် မီးဖို့ထဲရှိ ကျွန်းနေသော ပြာများကိုယူကာ သစ်ပင်ပေါ် သို့ တက်၍ ဖြူးချပြန်သည်။

အနီးပတ်ဝန်းကျင်မှ လူများသည် သစ်ပင်နားသို့ စုစုံ ရောက်ရှိလာကြသည်။ သူတို့သည် လောဘကြီးသော အဘိုးအိုး၏ အစွမ်းအစာဓကို စောင့်ကြည့်နေကြသည်။ “ခြောက်သွေ့နေသော အပင်များမှ ပန်းများ ပွင့်လာမည်လော”ဟု စောင့်ကြည့်ကြခြင်း ပင် ဖြစ်သည်။

ခြောက်သွေ့နေသော အပင်များ၊ ပန်းများမှ ပွင့်လာဖို့ ဝေးစွာ၊ သစ်ပင်ပေါ်မှ ဖြူးချလိုက်သော ပြာများသည် လေအပေါ် တွင် လေနှင့်အတူ လွင့်ပါကုန်၏။ စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေသူများ၏ မျက်စိထဲသို့ ပြာများဝင်ကာ အနာတရ ဖြစ်စေသည်။ ထိုအခါ ပရိသတ်ကြီးက ဒေါသထွက်လာပြီး ကောက် ကျစ်စဉ်းလဲသော အဘိုးအိုးအား ရိုက်နှက်ကြခြင်းဖြင့် ပြစ်ဒဏ်ခတ် လိုက်လေတော့သတည်း။

မြှုသီတာစာပေ

၃၃

ဂျပန်ရှိုးရာပုံပြင်များ

ရွင်းလင်းချက်

ဤပုံပြင်၏ ဂျပန်အမည်မှာ (Hana-Saka JiJii) တန်  
ဆကရှိရှိုး ဖြစ်သည်။ ထိုပုံပြင်သည် သူတစ်ပါးအား တုပသူအား  
သတိပေးရန် ရည်သန၏ ရေးထားခြင်းဖြစ်သည်။ ထိုပုံပြင်တွင်  
သုံးပိုင်းခြားထားရာ နောက်ဆုံးပိုင်းတွင် ညီးစွမ်းနေသော သစ်ပင်  
များ ရှင်သန၏ ပန်းများ ပွင့်လာသည့်အကြောင်း ရေးသားထား  
သည်။ သစ်ပင်ချုံစွဲယူများမှ ပန်းများ ဝေဆာမြိုင်ဆိုင်စွာ ပွင့်လန်း  
လာသည့်အချိန်မှာ ဂျပန်နိုင်ငံ၏ နွေဦးပေါက်ရာသီ ဖြစ်လေသည်။

## လော၏နိဂုံး

### “The old couple and the Sparrow”

ရှေးရှေးအခါက ရွာတစ်ရွာ၌ အဘိုးအို့လင်မယားနှစ်ဦး  
နေထိုင်ကြလေသည်။ တစ်နှစ်သော် အဘိုးအို့သည် တောင်ယာ  
ခုတ်ရန် တောင်ပေါ်တော့သို့ သွားလေသည်။

တောင်ပေါ်တော့သို့ ရောက်သောအခါ သူ၏ထမင်းဘူး  
ကို သစ်ကိုင်းတစ်ကိုင်းတွင် ချိတ်ဆွဲထားပြီး အလုပ်လုပ်နေသည်။  
နေမွန်းတည့်ချိန်ရောက်သောအခါ အလုပ်မှ အနားယူပြီး ထမင်း  
စားရန် ထမင်းဘူးကို ဖွင့်လိုက်ရာ ထမင်းဟင်းများ မရှိတော့ချော့  
ထမင်းဘူးထဲတွင် စာကလေးတစ်ကောင်သည် ထမင်းကို ဝမ်းပြည့်  
အောင် စားပြီး နှစ်ခြိုက်စွာ မေးအိပ်နေသည်ကိုသာ အုံမြှုံး  
တွေ့ရသည်။

အဘိုးအို့သည် ထိုစာကလေးကို တွေ့လိုက်ရနေသောအခါ  
ထမင်းဆာလွန်း၍ ဝမ်းပိုက်ဟာနေသည်ကိုပင် မေ့လျှော့သွားတော်၏။  
ထိုနောက် သူသည် “လှုလိုက်တဲ့ ငှက်ကလေး”ဟု ဆိုကာ စာ  
ကလေးကို အဝတ်နှင့်ထုပ်ပြီး အိမ်သို့ ယူဆောင်ခဲ့လေသည်။

မြို့သီတာစာပေ



သူသည် စာကလေးကို အလွန်ချစ်ခင် ကြင်နာယူယစ္ာ  
မွေးမြှုတားလေသည်။

နောက်ရက်များမကြာမိ အဘိုးအိုသည် တောင်ပေါ်တော  
သို့ တစ်ဖန် တောင်ယာခုတ်ရန် သွားခဲ့သည်။ ဒိမ်ပြုမူ သူ့အနီးနှင့်  
ငြုက်ကလေး ကျွန်ုရင်ခဲ့လေသည်။

အဘွားကြီးသည် လျှော်ဖွဲ့ပြီးသည့် အကျိုးများကို ကော်  
တင်ရန် ကော်များပြုလုပ်၍ ဒီမ်တွင် ထားခဲ့ပြီး ရေတွင်းသို့ သွား  
ရောက်ကာ အဝတ်လျှော်သည်။

စာကလေးသည် ပန်းကန်ထဲရှိ ကော်များကို နှုတ်သီးဖြင့်  
ထိုးဆိတ်၍ စားကြည့်ရာ အရသာတွေ့သွားသည်။ သို့နှင့် စာကလေး  
သည် ကော်များကို တစ်ကြိမ်ပြီးတစ်ကြိမ် နှုတ်သီးဖြင့် ထိုးဆိတ်  
စားရာ မကြာမိ ကော်များကုန်သွားသည်။ ပြောင်စင်အောင် စံ  
ထားသော ပန်းကန်လုံးသာ ကျွန်ုလေသည်။ စာကလေးသည် ကော်  
များကို အကုန်စားလိုက်ပြီး နောင်တရလျက် “အင်း - နောက်က  
သွားပြီ”ဟု ညည်းညှဲလေသည်။

အဘွားအိုသည် အဝတ်များ လျှော်ဖွဲ့ပြီး ကော်ပန်းကာ  
လုံး သားခဲ့သော ဝရန်တာသို့ ပြန်လာရာ ကော်ပန်းကန်လုံးကို  
မတွေ့ရပေ။

အဘွားအိုသည် အုံအြေလျက် ကော်ပန်းကန်လုံးကို ရှာမှု  
ပါသောလည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ချော်။ သူမသည်  
စိတ်လည်းရှုပ်၊ စိတ်လည်းပျက်လာကာ ဝရန်တာတစ်လျှောက်၏  
အမှတ်မထင် ကြည့်လိုက်မိတ်။ ခေါင်းငိုက်စိုက်ဖြင့် ဆိတ်ပြုမြင်၏

ရပ်လျက်ရှိသော စာကလေးကို တွေ့ရလေသည်။ အသနားခံ  
တောင်းပန်သည့်ပုံစံမျိုး ဖြစ်၏။

အဘွားအိုသည် စာကလေးကို လက်ဝါးဖြင့် မ,တင်လိုက်  
ပြီး မျက်နှာကို အနီးကပ်ကြည့်ရှုရာ နှုတ်သီးတွင် ကော်စားထား  
သော သလွန်စကို တွေ့ရှိလေသည်။ ထိုကြောင့် စာကလေး၏  
ဘုသီးကို ဖြကြည့်ရာ စူးကွင်းစားကျော် ကော်များကို တွေ့ရှိလေ  
သည်။

အဘွားအိုသည် မိမိအလွန်ချစ်ခင်မြတ်နီး၍ ယုယစာ  
ကျေးမွေးခဲ့သော စာကလေးက ကော်များကို ယူစားလိုက်သည့်  
အတွက် ဒေါသထွေက်လာ၏။ သူမသည် ထိုဒေါသကို မထိန်းသိမ်း  
ခိုင်ဘဲ ရုတ်တရ်က ကတ်ကြေးတစ်လက်ကို ဆွဲယူကာ စာကလေး၏  
လျှောကို ဖြတ်လိုက်လေသည်။

စာကလေးသည် အလွန်နာကျင်လှသောကြောင့် ကြောက်  
လန့်ကာ အသက္ကန် အော်မြည်လျက် ရှုန်းကန်ပျံသန်းသွားလေ  
သည်။ အဘွားအိုကြီးသည် ဒေါသအလျောက် မိမိပြုမှုလိုက်သည်  
ကို ချက်ချင်းပင် စိတ်မကောင်းဖြစ်သွား၏။ တွေ့ဝင်ငွေးငိုင်ကာ  
ဘုက်ကလေးကို ကြည့်နေမိသည်။

စာကလေးသည် မည်သည့်နေရာသို့ ပျော်သန်းသွားသည်  
ကို အဘွားအို မသိရှိလိုက်ပေါ့။ မကြောမိအချိန်တွင် အဘိုးအိုသည်  
အိမ်သို့ ပြန်ရောက်လာ၏။ အိမ်ပြန်ရောက်သည့်အခါ ဇနီးသည်  
ဘား "ငါတို့စာကလေး ဘယ်လိုလဲ"ဟု မေးလေသည်။ အဘွားအို  
သည်း စာကလေး၏ အဖြစ်အပျက်ကို ပြောပြလိုက်လေသည်။

ထိုအခါ အဘိုးအိုက "သနားစရာကောင်းလိုက်တာကွာ၊ ငါ လိုက  
ရွှေ့ပျော်မယ်"ဟု ပြောဆိုပြီး လေးကန်စွမ်းလျှစွာဖြင့် တောင်ပေါ်  
တောသို့ ပြန်သွားလေသည်။

အဘိုးအိုသည် တောင်ပေါ်တောတစ်လျှောက် ဖြတ်သန်  
သွားလာကာ “စာကလေးရေ . . . မင်းအိမ်ဘယ်မှာလဲ၊ လျှောပြုတဲ့  
နေတဲ့ သနားစရာ စာကလေးရေ မင်း ဘယ်မှာလ”ဟု ထပ်မံ  
တလဲလဲ သီချင်းညည်းသကဲ့သို့ ညည်းကာ ရှာဖွေနေတော့သည်  
လမ်းတွင် စွားကျောင်းသားတစ်ယောက်ကို တွေ့၍ စာ  
ကလေး၏ အိမ်နေရာကို မေးသည်။ ထိုနောက် မြင်းထိန်းတင်  
ယောက်ကို တွေ့၍ မေးမြန်းစုစမ်းပြန်သည်။ သို့သော် အဖြောက်  
ပြန်ခဲ့ရမလသည်။

နောက်ဆုံးတွင်မူ စာကလေးနေထိုင်ရာသည် ဝါးချိတော်  
ဖြစ်သည်ဟု သိရလေသည်။ သူသည် ဝမ်းမြောက်စွာဖြစ် ဝါး  
တော်သို့ သွားလေသည်။

စာကလေးနေထိုင်ရာအီမိန္ဒြေ ရောက်သောအခါ အဘိုးအဲ  
သည် ရက်ကန်းရက်နေသော စာကလေးကို တွေ့ရလေသည်  
အဘိုးအိုက စာကလေးအား “မင်း လျှောပြတ်သွားတာ ငါ စိတ်  
မကောင်းပါဘူးကွာ”ဟု ပြောလေသည်။ စာကလေးက အဘိုးအဲ  
အား “ဦးကြီးကို ကြိုဆိုပါတယ်ဗျာ၊ လာပါ၊ လာပါ”ဟု ပြောလိုက်  
ရာ သူ၏မိသားစုကလည်း အဘိုးအိုအား ကြိုဆိုရန် အီမိန္ဒြေ  
ထွက်လာကြလေသည်။



ଦେଖି  
ଅବେଳା

## ၁၃၁ ● အင်သူတိန်း (ပညာ)

ကာကာလေးမိသားစုက အဘိုးအိုအား အကောင်းဆုံး စား  
အောက်ဝရှာများဖြင့် လိုက်လွှဲပျုံဌာစွာ ပါစာစားပွဲကြီးဖြင့် စည်ခံ  
၏။ အခြားစာကလေးများကလည်း ကခုန်ကာ ဖျော်ပြေလေသည်။  
ထို့ပြင် ထူးထွေဆန်းပြားသည့် အမျိုးမျိုးသော ပစ္စည်းများကို ပြသ  
လေသည်။

ညာအချိန်ရောက်သော အဘိုးအိုက သူ့အိမ်သို့ ပြန်မည်။  
သူ့အနီးက စိုးရိမ်နေလိမ့်မည်ဟု ပြော၏။ စာကလေးက “ဦးကြီး  
ပြန်မှာ စိတ်မကောင်းပါဘူးပျော်”ဟု ပြောဆိုပြီး အဘိုးအိုအတွက်  
လက်ဆောင်များပါသော သေတ္တာနှစ်လုံးကို ယူရန် ပြောကြားလေ  
သည်။

လက်ဆောင်သေတ္တာနှစ်လုံးအနက် တစ်လုံးမှာ အကြိုး  
တစ်လုံးမှာ အငယ်ဖြစ်လေသည်။ ထိုအခါ အံသိုးအိုက “ငါလဲ အို  
မင်းပါပြီ၊ သေတ္တာငယ်ကိုပဲ ယူပါမယ်”ဟု ဆိုကာ နှိတ်ဆက်လိုက်  
သည်။ ထိုနောက် သေတ္တာကို သူ၏ကျောကုန်းထက်သို့ တင်ကာ  
သယ်ဆောင်ခဲ့လေသည်။

အဘိုးအိုသည် မိမိအိမ်သို့ ပြန်ရောက်သော သူ့အနီးသည်  
အား စာကလေးကို တွေ့ခဲ့ကြောင်းနှင့် လက်ဆောင်များ ရခဲ့ကြောင်း  
ပြောပြလေသည်။ သူ့အား “သေတ္တာကြီးနှင့် သေတ္တာငယ်ကို ဘယ်  
သေတ္တာယူမလဲ”လို့ မေးသေးတယ်”ဟု ပြောရင်း သေတ္တာကို ဖွဲ့  
ကြည့်လိုက်သည်။ သေတ္တာထဲ၌ ဘတွေပါမလဟု ကြိုတင် စိတ်  
လှပ်ရှားနေကြသည်။

**မြေသိတာစာပေ**

အဘိုးအို့သည် သေတ္တာထဲတွင် ရွှေ၊ ငွေ၊ ရတနာများကို တွေ့ရ၍ အလွန်အဲဖြစ်သွားသည်။ ရွှေဒရီးပြား၊ အကြီးအသေး၊ ရွှေတုံး၊ ငွေတုံးများနှင့် အခြားကျောက်သံပတ္တြား၊ ရတနာမျိုးစုံတို့နှင့် ပြည့်နှုက်လျက်ရှိသည်ကို တွေ့ရလေသည်။

အဘွားအို့သည် ထိုအဖိုးတန်ရတနာများကို တွေ့ရ၍ ပထမတွင် အဲဖြစ်ဖြစ်ဖြစ်ခဲ့သော်လည်း နောက်တွင်မူဝိသမလောဘတက်လာသည်။ ထိုကြောင့် သူမက “သူသာ အဘိုးအို့နေရာ၌ နေရ ရင် သေတ္တာကြီးကို ယူလိုက်မည်”ဟု ပြောဆိုပြစ်တင်၏။ နောက်တစ်နေ့တွင် အဘွားအို့သည် စာကလေးနေထိုင်ရာနေရာကို အဘိုးအို့အား မေး၍ စာကလေးထံ လည်ပတ်ရန် တောင်ပေါ်တောသို့သွားခဲ့လေသည်။

“စာကလေးရေ . . . မင်းအိမ်ဘယ်မှာလဲ၊ စာကလေးရေ . . . မင်းအိမ်ဘယ်မှာလဲ”ဟု ထပ်တလဲလဲပြောကာ၊ စာကလေးနေထိုင်ရာ ဝါးရုံတောသို့ ဝင်ခဲ့လေသည်။

စာကလေးအိမ်ရောက်သော “ချုစ်စရာ စာကလေး၊ ငါမင်းဆီ အလည်လာတာကွဲ”ဟု အဘွားအို့က ဆိုလေသည်။ စာကလေးက “အဘွားအို့ကြီးရယ် . . . ကြီးဆိုပါတယ်၊ လာပါ၊ လာပါ”ဟု ပူးကြောစွာ ဧည့်ခံလေသည်။ စာကလေးမိသားစုကလည်း ယခင် အဘိုးအို့ကို ဧည့်ခံဖျက်ဖြေသည့်အတိုင်း အကောင်းဆုံး ညာစာတားပွဲကြီးဖြင့် ကျွေးမွှေးဧည့်ခံကာ စာကလေးများက အကဖြင့် ဖျက်ဖြေလေသည်။

ထို့ပြင် ထူးထွေဆန်းပြားသည် အမျိုးမျိုးသော ပစ္စည်းများ  
ကို ပြလေသည်။ ဤသိနှင့် အဘွားအို ပြန်မည့်အချိန်တွင် သေတ္တာ  
အကြီးတစ်လုံးနှင့် သေတ္တာအငယ်တစ်လုံးတို့ကို ထုတ်၍ အဘွားအို  
နှစ်သက်ရာ သေတ္တာတစ်လုံးကို ယူရန် ပြောဆိုလေသည်။ အဘွား  
အိုက “ဝါကြီးတဲ့သေတ္တာကိုပဲ ယူမယ”ဟု ဆိုကာ စာကလေးများ  
အကူအညီနှင့် သူ၏ကျောကုန်းပေါ်သို့ သေတ္တာကြီးကို တင်ခဲ့လေ  
သည်။

အဘွားအိုသည် တောင်ပေါ်တောလမ်းမှ ခြေလျင်ပြန်ခဲ့  
သည်။ အိမ်အပြန်လမ်းတွင် ကျောကုန်းပေါ်မှ သေတ္တာကြီးသည်  
အလွန်လေးလံသည်။ ထိုအထဲတွင် မည်သည်ပစ္စည်းများ ရှိမည်  
ကို သိလိုသောစိတ်ဆန္ဒသည် တဖြည်းဖြည်း ပြင်းပြလာသဖြင့်  
သေတ္တာကြီးကို ဖွင့်ကြည့်လိုက်လေသည်။

သေတ္တာကြီးထဲတွင် “ဘာတွေထွက်လာလေမလဲ”ဟုသော  
သိလိုစိတ် ပြင်းပြနေသော အဘွားအိုသည် မျှော်လုံးတောင့်တ  
သည်များကို မတွေ့ရပေ။

သေတ္တာကြီးထဲမှ မြွှေများသည် အခွဲလိုက်၊ အိမ်မြှောင်  
များသည် အထွေးလိုက်၊ တဖွေများသည် အစုလိုက်အပြုလိုက်  
ထွက်လာလေသည်။

အဘွားအိုသည် အလွန်အမင်း ကြောက်လန်းပြီး ခုန်ပေါက်  
နေ၏။ သူမသည် စိတ်ချောက်ချားသွားကာ အိမ်သို့ စိတ်ပျက်စွာ  
ဖြင့် ပြန်ခဲ့လေတော့သတည်း။

○ ○ ○

မြေသိတာစာပေ

## ရှင်းလင်းချက်

ဤပုံပြင်၏ ရွှေပန်အမည်မှာ (Shita Kiri Suzume) ရှိတဲ့ ဒီရိ စူးလူမဲ့ ဖြစ်သည်။ ရွှေးရွှေပန်ရိုးရာပုံပြင်များတွင် မကြာ ခကာ ပါဝင်လေ့ရှိသည့် စိတ်ကောင်းရှိသော အဘိုးအို့နှင့် စိတ် ယုတ်မာရှိသော အဘွားအို့တိုကို ယုဉ်တွဲဖော်ပြထားပါသည်။ ပုံပြင် ၏ အဆုံးသတ်တွင် စိတ်ကောင်းရှိသော အဘိုးအို့သည် ပျော်ရွင် သွား၍ စိတ်ယုတ်မာသော အဘွားအို့သည် စိတ်ဆင်းရသွားရ လေသည်။

ထိုလျှောဖြတ်ခံရသော စဲကလေးပုံပြင်သည် စိတ်ကောင်း ရှိသော အဘိုးအို့၏ ရုပ်လုံးကို ဖော်ပြရေး၌ စံနမူနာ ဖြစ်သည်။ ထိုပြင် စိတ်ယုတ်မာရှိသော အဘွားအို့၏ သရုပ်ကို ဝိသမလောဘ ေးကြာင့် ဆိုးကျိုးများ ဖြစ်ပေါ်လာပုံ့နှင့် ရုပ်လုံးဖော်ထားလေသည်။ ထိုပုံပြင်သည် ရွှေပန်နိုင်ငံတွင် အလွန်ကျော်ကြားသော ရိုးရာပုံပြင် ငါးပုံအနက် တစ်ပုံဖြစ်ပါသည်။

## ငလက်မကဲလေး

“The midget who defeated Goblins”

ရွှေးရွှေးအခါက ဂျပန်နိုင်ငံ၏တစ်နေရာတွင် ဇနီးမောင်နှင့်  
နှစ်ဦး ပျော်ခြင်စွာ နေထိုင်ကြလေသည်။ သို့သော် ငင်းတို့၏ သား  
သမီး မထွန်းကားပေါ့။ တစ်နှစ်သော် သူ့တို့သည် သားသမီးရင်း  
ရန် ဘုရားရှိခိုးကျောင်းသို့ သွား၍ စိတ်အားထက်သန်စွာဖြင့် သား  
ဆုပန်ကြသည်။

“အရှင်မြတ်ဘုရား၊ တပည့်တော်တို့တွင် သားသမီး မထွန်း  
ကား၍ သားသမီး ရလိုပါသည်။ ကူညီမြိုင်းမတော်မူပါဘုရား၊ ကလေး  
သည် လက်ညွှိုးထိပ်ဖျားလောက် ငယ်သည့် အချုပ်ဖြစ်လျှင်လဲ  
ကျေနှစ်ပါသည်ဘုရား”ဟု လျှောက်ထားလေသည်။

မကြာမိကာလတွင် သူတို့အတွက် ချောမောလှပသော  
သားငယ်တစ်ယောက် မွေးဖွားလာသည်။ ထိုသားကလေးမှာ လူကြီး  
လက်ညွှိုးထိပ်ဖျားအချုပ်ထက်ပင် သေးငယ်၏။ သူတို့သည် ထို  
သားငယ်ကို အလွန်ချုပ်မြတ်နိုးကြ၍ ကြင်နာယုယစွာ ကျွေးမွှေး  
စောင့်ရှောက်ခဲ့သည်။

မြတ်တာစာပေ



ଗୋଟିଏ  
ଶକ୍ତି

ထိုသားငယ်ကလေးသည် အမြှေ့အမြင်ရှိ၍ သဘော  
ကောင်းသော်လည်း သူ၏ကိုယ်လုံးကိုယ်ထည်မှာ အနည်းငယ်မျှ  
ကြီးထွားခြင်း မရှိအခြား။ ထိုကဲ့လေးငယ်သည် အလွန်ထင်ပေါ်ကျော်  
ကြား လူသိများ၏ သူ၏အိမ်နှီးနားချင်းများက ချစ်ခင်နှစ်သက်  
ကြော်လေသည်။ သူ့အား “အစ်ဆန်ဘိုရှိ”ဟု ချစ်စနိုင်ခေါ်ကြ၏။  
“အစ်ဆန်”၏ အမိပ္ပါယ်မှာ ၃.၃ စင်တီမီတာခန့်ရှိ ‘နေ’ ဖြစ်၏။  
ဘိုရှိ (သို့မဟုတ်) ဟိုရှိမှာ ရဟန်းဟု အမိပ္ပါယ်ရသည်။

ရွှေးအခါက ဂျပန်နိုင်ငံတွင် လူငယ်ကလေးများသည်  
ရဟန်းကဲ့သို့ ဦးခေါင်းမှ ဆံပင်ကို ရိတ်ထားကြ၍ ဟိုရှိ (ရဟန်း)  
ဟု ခေါ်ကြ၏။ ကာလရွှေ့လျားလှာသော ‘ဟိုရှိ’ ဆိုသော အခေါ်  
အဝါသည် ယောက်ဗျားကလေးများ၏ အမည်ကို မှည့်ခေါ်ရာတွင်  
လူကြိုက်များသောအမည် ဖြစ်လာလေသည်။

တစ်နှစ်သော် အစ်ဆန်ဘိုရှိသည့် ဘုရင့်နေပြည်တော်  
ကျိုတိမြို့ကို သွားရောက်ရန် စဉ်းစားမီလေသည်။ ထိုဘုရင့်နေပြည်  
တော်တွင် အဆင့်မြှင့်သော ရာထူးနေရာ၌ တာဝန်ထမ်းဆောင်ရာ  
ရည်ရွယ်ခြင်း ဖြစ်သည်။

ထိုကြောင့် သူ၏မိဘနှစ်ပါးအား “ဖေဖေနဲ့ မေမေတို့ရယ်  
မင်းနေပြည်တော်ဖြစ်တဲ့ ကျိုတိမြို့မှာ ကြည့်ရှုလေလာစရာ အများ  
ကြီး ရှိပါတယ်၊ အဲဒိုကိုသွားဖို့ ကြံ့ရွယ်ထားပါတယ်၊ ကျွန်တော်  
မြို့ကို သွားပြီး ကြိုးစားလုပ်ကိုင်ရရင် ကြီးပွားချမ်းသာလာလို့  
မယ်လို့ ယုံကြည်ထားပါတယ်၊ ဒါကြောင့် ကျွန်တော့ကို သွားခဲ့  
ပြုပါ”ဟု ရှိသေစွာ ပန်ကြားလေသည်။ မိဘနှစ်ပါးမှာ သားတော်  
ချစ်ရှိ သဘောတူလိုက်လေသည်။ သူတို့သားမှာ အမြှေ့အမြင်  
ကြီး၍ ယုံကြည်စိတ်ချရသူ ဖြစ်သည်။

မိခင်သည် ချုပ်အပ်ကလေးတစ်ချောင်းကို စားအဖြစ်  
ပြုလုပ်ကာ ကောက်ရှိုးစားလွယ်အိတ်ထဲသို့ ထည့်လျက် ခါးတွင်  
ပတ်ပေးလိုက်သည်။ ထမင်းစားရန် တူဗ္ဗစ်စုနှင့် ပန်းကန်လုံး တစ်  
လုံးကိုပါ ပေးလိုက်သည်။

ဘုရှိသည် ချက်ချင်းဆိုသလိုပင် ကျိုတိသို့ ခရီးနှင့်ခဲ့လေ  
သည်။ ကျိုတိသို့ သွားရာလမ်းတွင် မြစ်ကို ဖြတ်ကူးရသည်။ ထို့  
ကြောင့် သူ့တွင်ပါလာသော ပန်းကန်လုံးကို လျှော့၊ တူနှစ်ချောင်း  
ကို လျှော်တက်သဖွယ်ပြုကာ ရက်ပေါင်းများစွာ လျှော်ခတ်လာရ  
လေသည်။ နောက်ဆုံးတွင် မြို့တော် ကျိုတိသို့ ချောမောစွာ ရောက်  
ခဲ့လေသည်။

သူသည် မြို့တော်သို့ရောက်ပြီးနောက် လူညွှန်လည်ကြည့်ခဲ့  
လေသည်။ တစ်နေရာအရောက်တွင် ကြီးကျယ်ခမ်းနားသော အိမ်  
ကြီးကို တွေ့ရ၏။ ထိုအိမ်မှာ ပြုလေရှိသည့် ဝန်ကြီးတစ်ဦး၏ နေအိမ်  
ပင် ဖြစ်သည်။

ထိုအိမ်ကြီး၏ အဝင်ဝသို့ရောက်သော သူက "ဒီမှာ . . .  
အိမ်ရှင်တို့ အိမ်ရှင်တို့"ဟု ခေါ်လိုက်သည်။ အိမ်ဖော်တစ်ဦး ထွက်  
ပေါ်လာ၏။ သို့သော အိမ်ဖော်သည် အသကြားရသော်လည်း အိမ်  
ပေါက်ဝတွင် မည်သူ့ကိုမျှ မတွေ့ရ၍ စိတ်ရှုပ်သွားပြီး အိမ်ထဲ  
ပြန်ဝင်မည်အပြုတွင် တစ်စုတစ်ယောက်၏ ခေါ်သံကို ကြားရ  
ပြန်သည်။

"အိမ်ရှင်တို့ . . . အိမ်ရှင်တို့" ထိုခေါ်သံမှာ တံခါးဝန္တိ  
ခုံဖိန်ပတ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြေသီတာစာပေ

၃၁ ● မင်းသူတိန်း (ပညာ)

အောင်ကော်သည် ဖိန်းကို ရွှေလိုက်ရာ ဘုရားကို အံ့ဩစွာ ဆွဲချင်လေသည်။

“ကျွန်ုပ်အမည် ဘုရားပါ ကျွန်ုပ်သည် မင်းနေပြည်တော် သို့ ပညာသင်ကြားရန် လာရောက်ခြင်း ဖြစ်ပါတယ်၊ ဝန်ကြီး၏ ကိုယ်ရေးပုဂ္ဂိုလ်များနှင့် တွေ့ခွင့်ပေးပါ”ဟု အိမ်ဖော်အား လှမ်းပြောလိုက်သည်။ အိမ်ဖော်သည် ထိုသေးငယ်၍ ထူးဆန်းဖွယ် ကောင်းလှသော လူပုဂ္ဂကလေး ဘုရားကို အလွန်စိတ်ဝင်စားသွားကာ လက်နှစ်ချောင်းနှင့် မ၊ ချိ၍ ဝန်ကြီးထံ ခေါ်ဆောင်သွားလေသည်။

သူမသည် ဝန်ကြီး၏လက်ဖဝါးပေါ်သို့ ဘုရား (လက်မကလေး)ကို တင်လိုက်သောအခါ သူသည် ဝန်ကြီး၏ရှေ့တွင် ကောင်းမွန်ရှိသေ့စွာ ထိုင်၍ လေးစားစွာ ဦးညွတ်လေသည်။ ဝန်ကြီးနှင့် အခြေအရံတို့သည် လက်မကလေး၏ ရှိသေးလေးစွာ ပြုမှ ခြင်းကို သဘောကျ ကျော်ကြသည်။ ဝန်ကြီးက သူ့အား ကိုယ်ရေးပုဂ္ဂိုလ် (အခြေအရံ) အဖြစ် ခန့်ထား၍ သူ့အိမ်တွင် နေထိုင်ခွင့် ပြုထားလိုက်လေသည်။

လက်မကလေး ဘုရားသည် ကိုယ်လုံးကိုယ်ထည် သေးငယ် သော်လည်း ဉာဏ်အမြောမြင်ရှိ၍ မည်သည့်အရာကိုမဆို သွက်လက်ဖျော်လတ်စွာ လုပ်ဆောင်နိုင်သော အရည်အချင်းရှိသူ ဖြစ်၏။

ထိုပြင် လက်မကလေး ဘုရားသည် ချောမောလှပသူလည်း ဖြစ်သည်။ ထိုကြောင့် သူသည် ဝန်ကြီးအိမ်ရှိ လူကြီးလူငယ်မရွေးအားလုံးတို့၏ ပျိုတိုင်းကြိုက်သည့် နှင့်သီခိုင် ဖြစ်လာလေတော့သည်။ အထူးသဖြင့် ဝန်ကြီး၏ သမီးတော်က သူ့အား အလွန်နှစ်သက်သဖြင့် သူမ၏အနီးတွင် အမြောစားနေရလေသည်။

မြုသီတာစာပေ



၁၃၈

တစ်နှစ်သော် ဝန်ကြီး၏သမီးတော်သည် ကိရိမိမူမြို့၏  
ကန်းစွဲနတ်ကွန်း (ကရှဏာရှင်နတ်သမီး)ကို ပူးကော်ရန် ငလက်၏  
ကလေးနှင့် အတူသွားကြလေသည်။ နတ်ကွန်းမှ အိမ်သို့အပြန်  
လမ်းခရီးတွင် သမီးတော်နှင့် ငလက်မကလေးတို့ကို ပြန်ပေးဆွဲရန်  
အကြံနှင့် ပုန်းအောင်း၍ စောင့်နေကြသော မှင်စာနှစ်ကောင်သည်  
သူတို့အပေါ် ရှုတ်တရက် ခုန်အုပ်ကြသည်။

ထိုအချိန်တွင် ငလက်မကလေး ဘိုရှိသည် သမီးတော်၏  
အကျိုလက်ထဲသို့ ဝင်ကာ တွဲလွှဲခို၍ လိုက်ပါလာခဲ့၏။ သူသည်  
အကျိုလက်ထဲမှ မြေပေါ်သို့ ချက်ချင်းခုန်ချကာ အပ်နှင့် ထုလုပ်  
ထားသော သူ၏ဗားကို ဆွဲထုတ်၍ “ကျူပ်ကို ဘယ်သူမှုတ်လိုလဲ  
ကျူပ်ဟာ ဝန်ကြီးသမီးကို စောင့်ရှောက်နေရတဲ့ ကိုယ်ရဲတော် ဘို့  
ဖြစ်တယ်”ဟု အော်ဟစ်ပြောလိုက်သည်။ မှင်စာကလေးတစ်ကောင်  
က သူ့ကို ဖမ်းကာ ပါးစပ်ထဲသို့ ထည့်၍ မျိုးချုပ်လိုက်၏။ ဘိုရှိသည်  
အလွန်သေးငယ်၍ မှင်စာ၏ ဂမ်းပိုက်ထဲတွက် ပတ်ချာလှည့်လျက်  
လွတ်လပ်စွာ ရွှေလျားသွားလာလေသည်။

ဘိုရှိသည် မှင်စာ၏ ဝမ်းပိုက်ထဲတွင် သူ၏ဗားကို ထုတ်ကာ  
ဘယ်ပြန်ညာပြန် ဝင့်လျက် ငွေ့ယမ်းနေသောကြောင့် မှင်စာ၏  
ဝမ်းပိုက်အတွင်းပိုင်းကို စူးဝင်ထိရှေစေတော့၏။ မှင်စာလေးသည်  
နာကျင်၍ ကြောက်ခွဲလာပြီး ဘိုရှိအား ပါးစပ်ထဲမှ အန်ထုတ်လိုက်  
လေ၏။

ထိုအခါ အုခြားမှင်စာကလေးတစ်ကောင်က ဘိုရှိအား  
ဖမ်း၍ ထုလုပ်ချေပစ်ရန် ကြိုးဗားသော်လည်း မရချေ။ သူသည်

မြေသီတာစာပေ

မှင်စာ၏ မျက်ခုံပေါ်သို့ ခုန်တက်ကာ သူ၏အားဖြင့် မှင်စာ၏ မျက်လုံးကို ထိုးဖောက်လေသည်။ မှင်စာသည် အလွန်နာကျင်သွားပြီး မျက်ရည်ပေါက်ကြီးများ ကျလာသည်။ မျက်စိလည်း ကန်းသွားသည်။ ထို့နောက် သူ၏အဖော် မှင်စာနှင့်အတူ ထွက်ပြေးသွားကြလေ၏။

ဘိုရှိသည် လမ်းဘေးတွင် ငိုနေသော ဝန်ကြီး၏ သမီးတော်အား အိမ်သို့ ခေါ်ဆောင်ရန် စီစဉ်နေစဉ် မှင်စာကလေးများ ကျွန်ရစ်ခဲ့သော လက်ရှိက်တင်းပုတ်ငယ်လေးတစ်ခုကို တွေ့ရှိလေသည်။ ထိုလာသံရွှေ့သော လက်ရှိက်တင်းပုတ်သည် “အူချိဒိန့်-ကိုဇူးချိ” ဖြစ်သည်။ မှင်စာတို့၏ ရတနာသိုက် ဖြစ်၏။ ထိုလက်ကိုင်တင်းပုတ်ကို တစ်စုံတစ်ယောက်က ဆွဲကိုင်ရွှေ့ယမ်းလိုက်ရုံမျှနှင့် ပီမံနှစ်သက်ရာ အရာဝတ္ထုများကို ရစေနိုင်သည့်တန်းခွဲ ရှိလေသည်။

ကြောက်ခွဲစွာ ထွက်ပြေးသွားကြသော မှင်စာများသည် အဖိုးတန်၍ မြော်အတတ်စွမ်းသော လက်ကိုင်တင်းပုတ်ကို မေ့လျှော့ကျွန်ရစ်ခဲ့ခြင်း ဖြစ်၏။

ဘိုရှိသည် ထိုလက်ကိုင်တင်းပုတ်ကို ကောက်ယူ၍ ဝန်ကြီးသမီးတော်အား ပြောလေသည်။

ထိုအခါ ဝန်ကြီးသမီးက “ချစ်သော ဘိုရှိ အခု မင်းပြတဲ့ အူချိဒိန့်ကိုဇူးချိ လာသံကောင်းသော လက်ကိုင်တင်းပုတ်ဟာ မင်းလိုချင်တဲ့ ငွေ၊ အစားအသောက်နဲ့ မင်းကြိုက်နှစ်သက်တဲ့ အရာအားလုံးကို ပေးစွမ်းနိုင်တယ်”ဟု ပြောလေသည်။ ဘိုရှိက “ကျွန်း၏ သည် ငွေနှင့် အစားအသောက်များကို အလိုပစ္စပါ။ ကျွန်း၏ အရာပြင့်လာဖို့ပဲ အလိုရှိပါတယ်”ဟု ပြန်ပြော၏။

ထိုအခါ ဝန်ကြီးသမီးက လက်ကိုင်တင်းပုတ်ကို ထွဲကိုင်၍

မြှုသီတာစာပေ

တွေ့ယမ်းလိုက်ပြီး “ဘိုရှိရဲ့အရပ်ကို မြင့်အောင်လုပ်တော့”ဟု ပြောလိုက်လေ၏။ ဘိုရှိသည် ပို၍ပို၍ အရပ်မြင့်လာကာ လုပပျိုမျစ်သော စစ်သည် (ဆာမှုရှိင်း)ကလေး ဖြစ်လေ၏။

ယခုအခါ ဘိုရှိသည် လူကြီးအရွယ် သန်မှာထွားကျိုင်းသော စစ်သည် (ဆာမှုရှိင်း) ဖြစ်လာသောကြောင့် ဝန်ကြီးသမီးကို လက်ထပ်ကာ မိမိ၏ချစ်သော မိဘနှစ်ပါးနှင့်အတူ ပျော်ရွင်စွာ အသက်ထက်ဆုံး နေထိုင်သွားကြလေတော့သတည်း။



### ရွင်းလင်းချက်

**ဤပုံပြင်၏ ဂျပန်အမည်မှာ (Issun-Boshi) အစ်ဆွဲ  
ဘိုရှိ ဖြစ်သည်။**

ဂျပန်ရွှေးရိုးရာပုံပြင်များတွင် ပါဝင်သော လူပုံကလေးများသည် ကလေးသူငယ်တို့၏နေရာမှ ရပ်တည်သရပ်ဆောင်ကာ မြင့်မြတ်သော ဝိဉာဉ်ဖြင့် လူလောကကို ပျော်ရွင်အောင် ဖန်တီးခဲ့ကြသည်။ အစ်ဆွဲနှင့်ဘိုရှိ (လက်မလေး) ပုံပြင်သည် လူပုံကလေးပုံပြင်အမျိုးအစားတွင် ပါဝင်၏။

အစ်ဆွဲနှင့်ဘိုရှိ၏အရပ်သည် ၃.၃ စင်တီမီတာ ရှည်၏ သူ့ထက် အရပ်ပိုပုံသော ၁.၃ စင်တီမီတာရှိ လူပုံကတ်ဆောင်များပင် ရှိလေသည်။ သို့သော် လူပုံကလေးပုံပြင်များထဲတွင် အစ်ဆွဲနှင့်ဘိုရှိသည် ဘီလူးကြီးများအပေါ် အောင်ပွဲခံနိုင်သူဖြစ်၍ အားကျဖွယ် ပုံပြင်ကောင်းတစ်ပုံး ဖြစ်လေသည်။

**မြေသီတာစာပေ**

## အံစွယ်ငရေနွေးကရား “The grateful Raccoon dog”

ရှေးရှေးအခါက ရွာတစ်ရွာတွင် အလွန်ဆင်းရဲသော အဘိုးအို့လင်မယား နေထိုင်ကြသည်။ အဘိုးအို့သည် နေ့စဉ်နေ့တိုင်း တောင်ပေါ်တော့သို့ သွားကာ ထင်းခွေဖြီး ဖြို့ခြုံ ထင်းရောင်း၍ အသက်မွေးရလေသည်။ ထိုကြောင့် သူတို့မှာ မလောက်မင စားသောက်နေထိုင်ကြရ၏။

တစ်နေ့သော် အဘိုးအို့သွားရာ တောင်ပေါ်တောလမ်းတွင် ရွာမှ လူငယ်သုံးယောက်သည် သူတို့ ဖမ်းဆီးတုပ်နောင်ယူခဲ့သော ခွေးတူဝက်တူတစ်ကောင်အား ညျဉ်းပန်းနှိပ်စက်နေသည်ကို တွေ့ရသည်။

ထိုအနိုင်္ဂာရုမြိုင်ကွင်းကို မြင်ရသော အဘိုးအို့သည် ထိုလူငယ်များအား “သက်ရှိသတ္တဝါတစ်ကောင်ကို မင်းတို့ ပြင်းပြင်း ထန်ထန် မနိုင်စက်ရသူ့ကွဲ၊ ဒီခွေးတူဝက်တူကို ရောင်းမလား”ဟု မေးမြန်းလေသည်။ လူငယ်များက ရောင်းရန် သဘောတူ၍ အဘိုးအို့က တန်ဖိုးငွေကို ပေးလိုက်ရာ လူငယ်တို့သည် ဝမ်းမြောက်

မြေသိတာစာပေ



မင်းသာ ဖြစ်သွားကြ၏။ ခွေးတူဝက်တူကို အဘိုးအိုအား ပေးအပ်၍ တစ်နေရာသို့ ထွက်သွားကြလေသည်။ အဘိုးအိုသည် ခွေးတူဝက်တူ၏ လည်ပင်း၌ ချည်နောင်ထားသောကြိုးကို ဖြေကာ ငါးအား “မင်းအဖြစ်က သနားစရာကောင်းလိုက်လေကွာ၊ နောင်အခါ ဆန့်လယ်ဘက်မှာ ဒီဇာနားကို ဘယ်တော့မှ မလာနဲ့ လာရင်တော့ မင်းကို ဖမ်းပြီး ညည်းပန်းနှိပ်စက်ကြော်းမှာပဲ၊ ကဲ . . . မင်းနေတဲ့ ဆန်ရာကို မြန်မြန်သာ ပြန်ပေတော့”ဟု ပြောဆိုလွတ်လိုက်လေသည်။

အချိန်မှာ ကြာမြင့်ခဲ့လေပြီ။ အဘိုးအိုသည်လည်း ခွေးတူဝက်တူအား ကယ်တင်ခဲ့သည်ကို မေ့လျှော့နေပြီ ဖြစ်သည်။ နှစ်ကုန်ဆုံးတော့မည့် နေ့တစ်နေ့တွင် အဘိုးအိုသည် ထင်းခွေရန် တောင်ပေါ်သို့သွားစဉ်တွင် နှစ်သစ်ကူးပဲ ကျင်းပရန် ငွေရရှိရေး အတွက် စဉ်းစားနေမိသည်။ ထိုသို့ စဉ်းစားနေခိုက် ရှုတ်တရက် တော့မှာ ထွက်လာသော ခွေးတူဝက်တူတစ်ကောင်နှင့် ပက်ပင်းတွေ့ဆုံးလေသည်။

ခွေးတူဝက်တူက အဘိုးအိုအား “ချစ်ခင်လေးစားအပ်တဲ့ အဘိုးခင်ဗျား . . . တစ်ခါက ကျွန်ုတ်ကို အကြောင်နာတရားနဲ့ ကယ်ဆယ်ခဲ့တာကို မှတ်မိပါသလား၊ အခု အဘိုးကို ကြည့်ရတာ ပိတ်ညွှန်ပုံရပါတယ်၊ ဘာအကြောင်းကြောင့်ပါလဲ၊ ကျွန်ုတ် ကူညီပါရစေခင်ဗျား”ဟု ပြောဆိုပေးမြန်းလေသည်။

ထိုအခါ အဘိုးအိုက “နှစ်သစ်ကူးဖို့အချိန်လဲ နှီးကပ်နေပြီ၊ အဲဒီပွဲအတွက် ပြင်ဆင်ဖို့ ဘာမှုမဝယ်ခြမ်းရသေးဘူးကွာ”ဟု ညည်း အျေကာ ပြောဆိုလေသည်။

မြှုသီတာစာပေ

## ၈၆ ● မင်းသူဟိန်း (ဝညာ)

ခွေးတူဝက်တူသည် “ဘာမှုမစိုးရိမ်ပါနဲ့ အဘိုးခင်ဗျာ  
ကျွန်တော် ကူညီပါမယ်”ဟု ပြော၏။ “အခု ကျွန်တော် ရေခွေးကရာ  
အဖြစ် ဖန်ဆင်းလိုက်မယ်၊ ဒီရေခွေးကရားဟာ အလွန်ထူးဆင်  
ပါတယ်၊ နောက်ပြီး ဒီကရားက လေးလုပ်ပေမယ့် ရွားဘုန်းကြံ  
ကျောင်းကို ယူသွားပါ၊ ကျောင်းထိုင်ဆရာတော်ကြီးကို သုံးသို့  
(တန်ဖိုးအမြင့်ဆုံး ရှေးကျပန်သုံးငွေ)နဲ့ ရောင်းလိုက်ပါ”ဟူလည်  
ဆက်လက်မှာကြားလေ၏။

အဘိုးအိုးသည် ခွေးတူဝက်တူပြောနေသည်ကို ဖြစ်နိုင်  
မဖြစ်နိုင် စဉ်းစားနေမိ၏။ သို့သော် ခွေးတူဝက်တူ၏ အဖန်တလဲလ  
ပြောဆိုတိုက်တွန်းမှုကြောင့် နောက်ဆုံးတွင် ထိုရေခွေးကရားကို  
ယူရန် သဘောတူလိုက်လေသည်။

ထိုအခါ ခွေးတူဝက်တူသည် အဖြေးကို ခွော်က်ပြီး တစ်ပတ်  
ကျွမ်း ပစ်လိုက်ရာ မျက်စိတစ်မိုတ် လျှပ်တစ်ပြက်အတွင်းမှာပင်  
လှပသော ကြေးရေခွေးကရားကလေးအဖြစ် ပြောင်းလဲသွားလေ  
တော့သည်။

အဘိုးအိုးသည် ထိုကြေးရေခွေးကရားကို အဝတ်နှင့် ထုံး  
ကာ ဘုန်းတော်ကြီးကျောင်းသို့ ယူသွားလေသည်။ ဘုန်းတော်ကြံး  
ကျောင်းသို့ ရောက်သော အဘိုးအိုးက ကျောင်းထိုင်ဆရာတော်  
အား “အရှင်ဘုရား . . . တပည့်တော်မှာ ရှားပါးလှတဲ့ ပစ္စည်း  
တစ်ခု ပါလာပါတယ်၊ ဒီပစ္စည်းဟာ ကြေးရေခွေးကရား ဖြစ်ပါတယ်  
တပည့်တော်ထံမှ အရှင်ဘုရား. ဝယ်ယူလိုပါသလား”ဟု ရှိသော်  
လျှောက်ထားလေသည်။

မြှုသီတာစာပေ

ဆရာတော်သည် ကြေးရေန္တားကရားကို ယူပြီး သေချာ စောပ်စွာ စစ်ဆေး၏။ ကရား၏အိုတ်ခမ်းကို လက်ညီးနှင့် တောက် ကြည့်၏။ ကရားသံသည် ဒေါင်ဒေါင်မြည်၍ နှစ်သက်သွား၏။ ဆရာ တော်သည် ရေန္တားကရားကို လိုအပ်စိတ် ထက်သန်နေ၍ အဘိုးအိုး အား တန်ဖိုးမည်မျှ ပေးရမည်ကို မေး၏။ အဘိုးအိုက “ငွေသုံးသုံး အလိုရှိပါသည်”ဟု ပြန်လောက်ထား၏။ ဘုန်းတော်ကြေးသည် ကြေး ရေန္တားကရား၏တန်ဖိုးမှာ အနည်းငယ် ရွေးကြီးသော်လည်း အလွန် ကောင်းပြီး တန်ရာတန်ဖိုးဖြစ်သောကြောင့် အဘိုးအိုတောင်းသည် ရွေးအတိုင်း ပေးလိုက်လေသည်။

အဘိုးအိုသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ငွေကို ယူ၍ အိမ်တွင် သူ့ကို စောင့်မျှော်နေမည့် အနီးထဲ လျင်မြန်စွာ ပြန်လာခဲ့လေသည်။ ဤသို့ဖြင့် ဘုန်းတော်ကြေးသည် သူ့စိတ်ကြိုက် လုပ်သည့် ကြေးရေန္တားကရားကို ရရှိခဲ့လေပြီ။

တစ်နွောတော် ဘုန်းတော်ကြေးသည် ထိုရေန္တားကရားနှင့် ရေန္တားကျို၍ လက်ဖက်ရည်သောက်လို၏။ ထိုကြောင့် ကိုရင်လေး အား ကရားကို တိုက်ချွတ်ဆေးကြောရန် တာဝန်ပေးလိုက်ရ၏။ ကိုရင်ကလေးသည် မိုးမိုးထဲသွားပြီး ကရားပေါ်သို့ သုပြုးကာ ပွုတ်တံ့နှင့် ပွုတ်လိုက်လေ၏။ ရှုတ်တရာ်ဆိုသလို ရေန္တားကရားက “အမယ်လေး . . . နာလိုက်တာပျော်၊ ကိုရင်လေးရယ် ဖြည်းဖြည်း တိုက်ပါ၊ နာလွန်းလိုပါပျော်”ဟု အော်ဟစ်လေသည်။

ကိုရင်ကလေးသည် အလွန်အုံကြုံသွားကာ ဘုန်းတော် ကြေးထဲ ပြေးသွားပြီး “အရှင်ဘုရား . . . ကြေးကရားက ဝကား ပြောနေပါတယ်၊ သူ့ကို ပွုတ်တိုက်တာ နာလွန်းလို ဖြည်းဖြည်း

၈၈ ● မင်းသူဟိန်း (ပညာ)

သက်သာ တိုက်ချွတ်ဖို့ ပြောနေပါတယ် ဘုရား”ဟု လျှောက်ထား အေားလုံး၍။

ကိုရင်လေး လျှောက်ထားချက်ကို ဘုန်းတော်ကြီး ကြား ရှုံး စိတ်ချောက်ချားလာပြီး “ဒီကရားက လူပပြီး ထူးဆန်းတယ်၊ လူလိုစကားပြောတယ်ဆိုတော့ ထူးခြားနေတာပေါ့က္ခ”ဟု မှတ်ချက် ချက်၏။ ထို့နောက် “ရေနွေးကရားကို မတိုက်ချွတ်နဲ့တော့ဘွား၊ ဒီ ကရားနဲ့ ရေနွေးတည်ကြည့်စမ်း”ဟု ခိုင်းမြန်လောသည်။

ကိုရင်လေးသည် ကရားထဲသို့ ရေထည့်ကာ မီးဖို့ပေါ် တင်၍ မီးမွေးလောသည်။ “အို . . . သိပ်ပူတာပဲ၊ သိပ်ပူတာပဲတွာ၊ ကိုရင်လေး မီးမမှုတ်ပါနဲ့”ဟု ရေနွေးကရားက ရှတ်တရက် စကား ပြော၍ တောင်းပန်ပြန်လောသည်။ ထို့အခါ ကိုရင်လေးသည် ကြောက် လန်ပြီး ဘုန်းတော်ကြီးထံ ပြေးသွားကာ “တပည့်တော် စိတ်ကူး ယဉ်ပြီးပြောတာ မဟုတ်ပါဘူးဘုရား၊ အမှုန်တကယ်ပါ၊ သိပ်ပူပါ တယ်၊ မီးကို လျှော့ထိုးပါလို့ ကရားက တောင်းပန်နေပါတယ်”ဟု လျှောက်ထားပြန်၏။

ဘုန်းတော်ကြီးသည် ကိုရင်လေးမပြောသည့်ကို ယုံကြည်မှု မရှိသေးသော်လည်း ထို့ရေနွေးကရားနှင့် လက်ဖက်ရည် ဖျော်ဆောင်လို၏။ ထို့ကြောင့် ကိုရင်လေးအား မီးကို ပြီးလိုက်ရန်နှင့် ကရားထဲမှ ရေနွေးများကို ယူခဲ့ရန် ခိုင်းလိုက်လောသည်။

ကိုရင်လေးသည် မီးဖို့ချောင်ထဲရှိ ကြေးကရား၌ ရှတ်တရက် လက်မောင်းများ၊ ခြေထောက်များနှင့် အမြှေးပါ တပ်ဆင် ထားသည်ကို တွေ့ရလောသည်။ အလွန်အုံကြောက်မြေမြို့ပြင်ပေါ်သို့ လဲကျသွားပြီး “ကယ်တော်မူပါဘုရား”ဟု ငယ်သပါအောင် အော် ဟစ်လောသည်။

မြှုသိတာစာပေ



GODA  
JUN

## ၉၀ ● မင်းသူဟန်း (ပညာ)

ဆရာတော်လည်း မီးဖိုချောင်သို့ ပြေးဝင်သွားရာ ကြေး  
ကရားကို တွေ့ရမည့်အစား ကရားသည် ခွေးတစ်ကောင်အသွင်  
ပြောင်းပြီး ထွက်ပြေးသွားသည်ကို မြင်လိုက်ရလေသည်။

ဘုန်းတော်ကြီးလည်း ထိတ်လနိုကြာက်ရှုံးလျက် ဘာလုပ်  
ရမည်ကို မသိတော့ချော့။ ခွေးတူဝက်တူသည် ကျယ်လောင်စွာ အူ၍  
ကိုယ်ကို ပွုတ်သပ်လျက် တောင်ပေါ်ရှိ ငှါး၏ မြေတွင်းထဲသို့ ဒေါ်  
သောပါး ပြေးဝင်သွားလေတော့သတည်း။



## ရွင်းလင်းချက်

ဤပုံပြင်၏ ဂျပန်အမည်မှာ (Bunbuku-Chagama)  
(ဘွန်းဘကုချကမ) ဖြစ်သည်။ မြေခွေးနှင့် ခွေးတူဝက်တူတို့သည်  
လူသားများအား ပုံစံအမျိုးမျိုးနှင့် လိမ်လည်လှည့်ဖြား၍ ကောက်  
ကျစ်သည်ဟု ရေးလှော်းများက ယုံကြည်ယားကြ၏။ ထိုကြောင့်  
ထိုတိရှောနှင့်နှစ်ကောင်ကို လူတွေက ကြာက်ရှုံးမှန်းတီးကြ၏။  
ကျေးဇူးသိသော ခွေးတူဝက်တူပုံပြင်မှာ ရှားပါးလှုပေသည်။

မြေသိတာစာပေ

# ကျေးဇူးသီတော် ကြိုးကြောင်း

## “The Story of a Grateful Crane”

ရွှေ့ရွှေ့အခါက ဂျပန်နိုင်ငံ၏ တော်ချော်ရွာတွင် အလွန် ရှိုးသားသော လူငယ်တစ်ဦး နေထိုင်လေသည်။

တစ်နှစ်သော် ထိုလူရွှေ့ယ်သည် လယ်ကွင်းထဲ၌ လယ်ထွန်း ၀၂။ ကြိုးကြောင်းကောင်သည် မိုးကောင်းကင်မှ လယ်ကွင်း ဆီသို့ ဖြည့်းညွှေးစွာ တောင်ပံ့ခတ်ပြီး ဆင်းသက်လာလေသည်။ ဖြူဖွေးကြေးရှင်းသည် တောင်ပံ့ပိုင်ရှင် ထိုကြိုးကြောသည် လုပ်တင့်တယ်သော ငှက်တစ်ကောင်ဖြစ်၏။ လယ်ကွင်းထဲသို့ ဆင်းသက်လာသော ကြိုးကြောင့်သည် ဒဏ်ရာရထား၍ အဝေးသို့ မပျော်သန်းဘဲ လယ်ထွန်းနေသော လူရွှေ့ယ်ဆီသို့ မူးဝေယိမ်းယိုင်လျက် ပျော်သန်းလာ၏။ ထိုနောက် အင်အားချုည့်စွာဖြင့် ပြုကြိုးပေါ်သို့ ကျွော်သွားလေတော့သည်။

လူရွှေ့ယ်သည် အလွန်အုံးပြုသွားကာ ကြိုးကြောင့်၏ အတောင်များကို စစ်ဆေးကြည့်ရှုရာ အတောင်၏အောက်ခြေတွင် မြှားတစ်စင်း စူးဝင်နေသည်ကို တွေ့ရလေသည်။ “သနားစရာ မြှုပ်သီတာစာပေ

## ၉၂ ● မင်းသူတိန်း (ပညာ)

ငှက်ကလေးပါလား၊ ဒါကြောင့် မပျံသန်းနိုင်တာကိုး”ဟု ပြောသော အာရုံးဝင်နေသော မြားကို ဆွဲနိတ်၍ ဒဏ်ရာကို ရေဖြင့် စင်ကြယ အောင် ဆေးကြာပေးလိုက်သည်။

မကြာမိ ကြိုးကြာင့်ကိုဒဏ်ရာများ ပျောက်စာင်းသွား၍ အတောင်များကို ခတ်ကာ ဝမ်းသာပျော်ခွဲင်လျက် ရှိလေသည် ထိုအခါ လူရွှေယ်က ကြိုးကြာင့်ကိုအား “နောင်ကို မူဆိုးတို့ရဲ့ အောင်မှု ကင်းဝေးအောင် သတိပြုနေပါ”ဟု ပြောလိုက်လေသည် ကြိုးကြာင့်သည် ကျေးဇူတင်သည့်အနေဖြင့် လူရွှေယ်၏ ဦးခေါင်ပေါ်တွင် သုံးကြိမ်လှည့်ပတ် ပျံသန်းပြီး စူးရှုကျယ်လောင်စွာ ဟင် အောင်၍ မိုးကောင်းကင်ဆီသို့ ပျံတက်သွားလေသည်။

လူရွှေယ်သည် ကြိုးကြာင့်အား ကယ်တင်လိုက်ရသည့် ကောင်းမှုကုသိုလ်ကို ဝမ်းမြောက်ပိတိဖြစ်ကာ ဆက်လက်၍ လယ်ထွန်နေလေသည်။ ကောင်းကင်တွင် ကြယများ ထွန်းတောက်လာသည့် ညအချိန်ရောက်သော သူသည် အိမ်သို့ ပြန်ခဲ့လေသည်။

အကြောင်းမှာ သူတစ်ခါမှု မမြင်ဖူးသော ပျိုမျှစ်နှစ်ယူလှရေးကြယသည့် မိန်းမပျိုတစ်ဦးကို သူ့အိမ်ပေါက်ဝတ္ထ် တွေ့ခြင်းကြောင့်ပင် ဖြစ်လေသည်။

ထိုမိန်းမပျိုက လူရွှေယ်အား ခရီးဦးကြိုပြကာ “တစ်ေကုန် ပင်ပန်းကြီးစွာလုပ်ခဲ့တဲ့ သင့်အလုပ်အတွက် ကျေးဇူတင်ပတယ”ဟု ပြောသည်။

**မြှုသီတာစာပေ**



ထိမိန်းမပျို့သည် မိမိအိမ်ကို အခြားအိမ်နှင့် မှား၍ရောက်လာသည်ဟု လူရွှေယ်က ထင်မှတ်၍ အဲ့သြေလျက်ရှိသည်။ ထိုအခါမိန်းမပျို့က ပြီးပြကာ “ဒီအိမ်ဟာ သင့်အိမ်အမှန်ပါ၊ ကျွန်းမဟာ သင့်အတွက် သတိုသမီး ဖြစ်ပါတယ်”ဟု ပြောလေရာ လူရွှေယ်က သူ မယုံကြည်ကြောင်း အော်ဟစ်ပြော၏။ လူရွှေယ်က သူသည် အလွန်ဆင်းရမ္မဲ့တော်၍ မည်သည့်အမျိုးသမီးကမှ လက်ထပ်ရန် သဘောတူမည်မဟုတ်ကြောင်းနှင့် သူသည် လူတစ်ဦးအတွက်သာ ကျွေးရန် ဆန်ရှိပါသည်ဟု ပြောလေသည်။ ထိုအခါမိန်းမပျို့က “မစိုးရမ်ပါနဲ့၊ ကျွန်းမ ဆန်တွေ သယ်လာတယ်”ဟု ပြောရင်း အိတ် ငယ်တစ်အိတ်အတွင်းမှ ဆန်များထုတ်ကာ ဉာဏ်ချက်ရန် ပြင်ဆင်လေ၏။

လူရွှေယ်သည် “ကျွန်းရှိ လက်ထပ်ဖို့ တိုက်တွန်းတာတော့ ထူးဆန်းတယ်ဗျာ၊ အမိကြိုက်သလိုသာ စီမံပေတော့”ဟု မိန်းမပျို့အား ပြော၍ သဘောတူလိုက်လေသည်။ သို့နှင့် မိန်းမပျို့သည် ဆင်းရသော လူရွှေယ်နှင့် လက်ထပ်ပေါင်းသင်းကာ နေထိုင်ကြလေသည်။

မိန်းမပျို့ သယ်ဆောင်လာသော ဆန်အိတ်သည် သူတို့နှစ်ဦး ပေါ်ရွှေ့ချမ်းမြေ့စွာ နေထိုင်ရန် ဖြည့်ဆည်းလျက်ရှိသည် မှာ အဲ့သြေစရာပင် ဖြစ်လေသည်။

အချိန်ကြောသော မိန်းမပျို့က လူရွှေယ်အား ရက်ကန်းရှုတစ်ရုံ တည်ထောင်ရန် တိုက်တွန်းလေသည်။ သူသည် လိုအပ်သော ငွေကို ချေးယူကာ သီးသန့်ရက်ကန်းရှုတစ်ရုံကို ဆောက်

လေ၏။ ထိုနောက် မိန်းမပျိုသည် ရက်ကန်းရှုထဲသို့ ဝင်ကာ “ကျေးဇူးပြုပြီး ဒီနေရာကို ခုနစ်ရက်တိုင် မကြည့်ရဘဲ နေပါ”ဟု ဆိုလေသည်။

ခုနစ်ရက်တိတိပြည့်သောအချိန်တွင် ရက်ကန်းရက်သံများကို နေရာညပါ ကြားရလေသည်။

လူချွေယ်သည် ထိုခုနစ်ရက်တာ စောင့်နေရသည်ကို တစ်နှစ်၊ နှစ်နှစ် စောင့်နေရသကဲ့သို့ ထင်မှတ်သည်။ သို့သော မိန်းမပျို၏ မေတ္တာရပ်ခံချက်ဖြစ်သည့် ရက်ကန်းအလုပ်ရှုထဲသို့ ချောင်းမကြည့်ရန်ကိုမူ သတိထားရလေသည်။


ခုနစ်ရက်လွန်မြောက်သောအခါ ပိန်ချုံး၍ မျက်တွင်းကျ နေသည့် မိန်းမပျိုတစ်ဦး ထွက်ပေါ်လာခဲ့၏။ သူမ၏ လက်ထဲတွင် လူချွေယ်မမြင်ဖူးသည့် လုပသစ်လွင်၍ တောက်ပသော အထည် အလိပ်တစ်လိပ်ကို ကိုင်ထားပြီး “ဒီအထည်လိပ်ကို ကွွန်မ ရက်တာပါ၊ ကျေးဇူးပြုပြီး မြို့ရွှေးကို ယူသွားပြီး တစ်ရာ “လရှု” (ရွှေးသုံးဂျပန်ဒရိုး)နှင့် ရောင်းပေးပါ”ဟု ပြောလိုက်လေသည်။

နောက်တစ်နွေတွင် လူချွေယ်သည် အထည်လိပ်ကို ရွှေးသို့ သွားရောင်းရာ သူ့အနီးပြောသည့်အတိုင်း အုံညွှေယ်ကောင်းလောက်အောင် ရွှေးကောင်းရလေသည်။

သူသည် အလွန်ဝမ်းမြောက်သော်လည်း အုံညွှောနှင့် အိမ်သို့ အလျင်အမြန် ပြန်ခဲ့လေသည်။

အိမ်ရောက်သောအခါ သူ့အနီးသည်မှာ ရက်ကန်းရှုထဲတွင် လုပြံစွာနေပြီး ရက်ကန်းရက်သည့်အသံ ကြားရလေသည်။

မြှုသိတာစာပေ



गोदावरी

သူသည် ချဉ်ခင်မပါဘဲ အလွန်လှပသော အထည်များ ရက်နေ  
သည်ကို အုံပြန်နေလေသည်။

လွှဲချွဲသည် သူ၏အနီးသည်အား ပေးထားခဲ့သော ကတိ  
ကို ဖောက်ဖျက်၍ ရက်ကန်းရုတွင်းသို့ ခိုးကြောင်ခိုးဂျက် ချောင်း  
ကြည့်ခဲ့၏။ သူမ၏ လျှို့ဝှက်ချက်ကို သိလို့သော ပြင်းပြသည့် သူ၊  
ဆန္ဒကို ကြောရည်စွာ မထိန်းသိမ်းထားနိုင်တော့ဘဲ ယခုကဲ့သို့ ချောင်း  
ကြည့်လိုက်ခြင်းပင် ဖြစ်၏။ ရက်ကန်းရုတွင်းသို့ ချောကို  
မတွေ့ရချေး။ ဖြူဖွေးသော အတောင်များနှင့် ရက်ကန်းရက်နေ  
သော ကြိုးကြောင့်ကိုသာ အလွန်အုံပြန်ဖြင့် တွေ့ရလေသည်။

ရက်ကန်းရုတွင်းသို့ လူတစ်ယောက် ဝင်ရောက်လာသည်ကို  
ရှုတ်ခြည်း တွေ့မြင်လိုက်ရ၍ ကြိုးကြောင့်ကိုသည် ရက်ကန်းရက်  
နေသည်ကို ချက်ချင်းရပ်တန်းလိုက်လေသည်။ ထိုနောက် ကြိုးကြော  
င့်ကိုသည် ဒယီးဒယိုင်နှင့် ထိုလူထံလာပြီး “ကျွန်မဟာ အမှုန်တော့  
လူမဟုတ်ဘဲ ရှင်ကယ်တင်ခဲ့တဲ့ ကြိုးကြောင့်ပါ၊ အခု ရှင်တွေ့မြင်  
တဲ့အတိုင်း ကြိုးကြောင့်ဘဝက မလွှတ်သေးပါဘူး၊ ကျွန်မ ဒီနေရာ  
မှာ ဆက်ပြီးမနေ့နိုင်တော့ဘူး၊ ဒီနေရာက ထွက်ခွာရမှာ အင်မတန်  
ဝမ်းနည်းကြေကဲ့ရပါတယ်”

“သင်၏ကြောင်နာမှုကို ကျေးဇူးဆပ်တဲ့အနေနဲ့ အမျိုးသမီး  
ပုံသဏ္ဌာန် ဖန်ဆင်းပြီး အလုပ်အကျေးပြုနေတာပါ ကျွန်မကိုယ်တဲ့  
ဒီတစ်ဝက်တစ်ပျက် ရက်ထားတဲ့ အဝတ်စကို ချစ်ချစ်ခင်ခင် ယူယူ  
ယယ သိမ်းဆည်းထားပါ”ဟု ပြောပြီး ကောင်းကင်သို့ ပြန်တက်  
ကာ ပျောက်ကွယ်သွားလေ၏။ ထိုမှုစုံ ကြိုးကြောင့်ကိုသည် သူ၏  
ခင်ပွန်းဖြစ်သူထံသို့ ပြန်မလာတော့ချေး။

ဤပုံပြင်၏ ဂျပန်အမည်မှာ (Tsuruno Qn-gaeshi) (ဆုရုနေ့အွန်းကအဲရှိ) ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ငှက်ပုံပြင်များစွာ နှုပါသည်။ ထိပုံပြင်များတွင် လူက ငှက်ကို ကယ်တင်၏။ ငှက်က လူ၏ကျေးဇူးကို သိပြီး လူ၏ဇန်းအဖြစ် ဟန်ဆောင်ကာ ကျေးဇူး ဆပ်ခြင်း ဖြစ်သည်။ ထိပုံပြင်များထဲတွင် ဂျပန်ငှက်ကျား၊ တောဘ၊ တင်ကျည်းငှက်နှင့် ကြိုးကြာုံက် အပါအဝင် ငှက်မျိုးစုံလင်စွာ ပါဝင်သည်။ ပုံပြင်အများစုတွင် လူနှင့် သူ့ဇန်း (ငှက်) ပေါင်းသင်း ကြဖြီး ကြကွဲစွာ ခွဲခွာရခြင်း ဖြစ်သည်။ ရှုံးဂျပန်တို့သည် ငှက် တို့၏ အုပ်ဖွံ့ဖြိုးကောင်းသော စွမ်းရည်ကို ယုံကြည်ကြ၏။ ထိုယုံကြည် ချက်ဖြင့် ငှက်တို့၏ စွမ်းရည်ကို ပုံပြင်များတွင် ဖော်ပြခဲ့လေသည်။

## ပင်လယ်ရေ ဘာကြောင့်ငန်ရသလဲ “The Japanese Cornucopia”

ရွှေးရွှေးအခါက ဂျပန်နိုင်ငံတွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသော ညီအစ်ကိုနှစ်ညီးသည် ရွာတစ်ရွာတွင် နေထိုင်ကြ၏။ အစ်ကိုကြိုးသည် သူညီအား မိမိအိမ်မှ ခွဲထွက်၍ အိမ်ထောင်ပြုစေလိုသည်။ သို့သော် ညီငယ်သည် ပါးနပ်လိမ္မာ၍ မိမိအိမ်ကို လွှတ်လပ်သောအိမ်အဖြစ် ဆောက်ရန် စိတ်အားထက်သန်လျက်ရှိ၏။

မကြာမိ ညီငယ်သည် အမျိုးသမီးတစ်ညီးနှင့် လက်ထပ်၍ အခန်းငယ်တစ်ခန်းတွင် ငှားရမ်းနေထိုင်ကြလေသည်။ သူတို့သည် စားဝတ်နေရေးအတွက် တောက်တို့မယ်ရပါစွဲည်းများ ပျော်းလွှာသော အလုပ်ကိုသာ ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရသည်။ ဆောင်းဦးပေါက်ရောက်သော် သူတို့၏ဝင်ငွေမှာ တဖြည်းဖြည်း လျော့နည်းလာ၏။ နှစ်သစ်ကူးအကြိုးနေ့တွင်မှ သူတို့လင်မယား၌ စားစရာ ဆန်တစ်စွဲများပင် မရှိတော့ချေ။ ညီငယ်သည် အစ်ကိုကြီးထံ ဆန် (တစ်ရွှေ့) (၁.၆၃၈ ကွက်) ချေးရန်သွားရာ

မြှုသီတာစာပေ

ဆန်မရခဲ့သည့်အပြင် အစ်ကိုကြီးသည် သူ့အား “မင်းနှယ်တွာ စားစရာ ဆန်မှုမရှိဘဲနဲ့ ဘယ်လိုများ သားမယားကို လုပ်ကျေးမှုံးလှ”ဟု သရော်လိုက်လေသည်။

ညီငယ်သည် အလွန်ရှုက်သွားကာ တောင်ပေါ်သို့ မရှင်သော နှုလုံး၊ မပြုးနိုင်သော မျက်နှာနှင့် လမ်းလျောက်လာခဲ့၏။ တောင်ကြားလမ်းတစ်လမ်းသို့ ရောက်သောအခါ ထင်းခွဲနေသော မူတ်ဆိတ်မွေးဖြူဖြူနှင့် အဘိုးအိုတစ်ဦးကို တွေ့လေသည်။ အဘိုးအိုက လူရွှေယ်အား “ဘယ်ကိုသွားမလိုတုန်း”ဟု နှုတ်ဆက်၏။ လူရွှေယ်က “အော် . . . ဟုတ်ကဲ့၊ ကျွန်တော်မှာ နှစ်သစ်ကူးအကြိုး ပျက်ကြိုးဆိုပို့ ဆန်မရှိပါဘူး၊ ဒါကြောင့် ကျွန်တော်ဟာ ဒီနေရာမှာ ရည်ရွယ်ချက်မရှိဘဲ လမ်းသလားနေခြင်း ဖြစ်ပါတယ်”ဟု ပြန်ပြော၏။ အဘိုးအိုက “သနားစရာပဲကွာ”ဟု ညည်းညားလူရွှေယ်အား “ဒါတွေ ယူသွား”ဟု ပြောရင်း မူယောစပါးနှင့် ဂျုများကို ပေးလိုက်၏။

“ဒီမူယောစပါးနဲ့ ဂျုတွေကို ယူပြီး တောထဲမှာရှိတဲ့ ဘုရား ရှုပ်ပွားတော်ဆီ သွားပါ၊ ရှုပ်ပွားတော်နောက်မှာ လူပုကလေးတွေ နေတဲ့ ရှုတစ်လုံး ရှိတယ်၊ သူတို့ဟာ ဒီဂျုတွေကို အလွန်စားချင်နေကြတယ်၊ မင်းဆီက တောင်းကြလိမ့်မယ်၊ သူတို့တောင်းရင် ဒီဂျုတွေကို ပေးလိုက်ပါ၊ နောက်ပြီး ကျွန်တော် ငွေကို မလိုချင်ပါဘူး၊ ဒီဂျုတွေနဲ့ ခင်ဗျားတို့ဆီမှာရှိတဲ့ ကျောက်ဆုံးနဲ့ လျှော်ယူပါတယ်”လို့ ပြောဟု သင်ပေးလိုက်လေ၏။ လူရွှေယ်သည် အဘိုးအိုး ကျေးဇူးတင်စကားပြောကာ ပြန်ခဲ့လေသည်။

မြှုသီတာစာပေ



ထိနောက် လူရွှယ်သည် အဘိုးအိုးပြောလိုက်သည့်အတိုင်း  
တောထဲရှိ ရုပ်ပွားတော်ဆီသွားရာ ငှင်းနောက်တွင် ဂုဏ်လုံးကို  
ရှုတ်ရှုတ်သဲသဲ ပျောလောင်ခတ်ကာ လုပ်ကိုင်နေကြ၏။ သူသည်  
ဂူထဲသို့ ချောင်းကြည့်လိုက်၏။ လူပုဂ္ဂလေးများသည် အလွန်ကြီးမား  
သော ကျူးမျိုးကျူးပင်များကို စိတ်ဝင်စားစွာ ကြည့်နေကြသည်ကို  
သတိပြုမိသည်။

ထိုကြောင့် လူရွှယ်သည် လူပုဂ္ဂလေးများအတွက် ကျူးပင်  
ကျူးမျိုးများကို သယ်ဆောင်ကာ ဂူထဲသို့ ဝင်လာခဲ့သည်။ လူပုဂ္ဂလေး  
များသည် ကျူးမျိုးများကို သယ်ဆောင်လာသော လူရွှယ်အား “သိပ်  
အားသန်တဲ့လူပဲ”ဟု ဝမ်းသာအားရ ချိုးမွှမ်းကြ၏။

လူပုဂ္ဂလေးတစ်ယောက်က လူရွှယ်လက်ထဲရှိ မှုယော  
စပါးနှင့် ဂျုံများကို သတိပြုမိ၍ လူရွှယ်အား ရွှေများနှင့် ဂျုံများ  
ကို လဲလှယ်ရန် တောင်းဆို၏။ သို့သော် လူရွှယ်သည် အဘိုးအိုး  
မှာလိုက်သည့်အတိုင်း “ကျွန်တော် ရွှေတွေ မလိုချင်ပါဘူး၊ လိုချင်  
တာက ကျောက်ဆုံးပါ”ဟု ပြန်ပြော၏။

လူပုဂ္ဂလေးများက ထိုကျောက်ဆုံးသည် အဖိုးပဲဖြတ်နိုင်  
သည့် ပစ္စည်းဖြစ်သည်။ မည်သည့်အရာနှင့်မျှ အစားမထိုးနိုင်သော  
ရတနာတစ်ခုဖြစ်သည်ဟု ပြော၏။ “သို့သော် ကျွန်ုပ်တို့သည် ထို့  
ကျောက်ဆုံးကို ဂျုံမှုယောစပါးနှင့် လဲလှယ်မည်”ဟု ဆိုကာ ထို့  
လူရွှယ်လက်ထဲသို့ ကျောက်ဆုံးကို လွှဲပေးလိုက်လေသည်။

လူရွှယ်သည် တောင်ကြားသို့ ပြန်လာရာ ထင်းခွေနေ့ခဲ့  
ဖြစ်သော အဘိုးအိုးကို တွေ့ရှိပြန်သည်။ “ကျောက်ဆုံးနဲ့ မှုယော

စပါးကို မင်း လဲလှယ်ခဲ့ပြီမဟုတ်လား၊ ဒီကျောက်ဆုံးကို ဘယ်လို အသုံးပြုရမလဲဆိုတာ မင်းကို ငါ နည်းလမ်းပေးခဲ့မယ်၊ ကျောက်ဆုံး ညာဘက်ကို လူညွှန်လိုက်ရင် မူယောစပါးမှုအပ မင်းလိုချင်တာတွေ အားလုံး အဆက်မပြတ် ထွက်လာလိမ့်မယ်၊ ဆုံးကို ရပ်တန္ထုချင်ရင် ဘယ်ဘက်ကို ပြန်လူညွှန်လိုက်ရမယ်၊ မှတ်ထား："ဟု အဘိုးအိုက ပြောလေသည်။

လူရွှေယ်သည် အလွန်စိတ်ခွင်လန်းချမ်းမြေ့စွာဖြင့် တောင် ကြားရှိ သူ့အိမ်သို့ ပြန်ရောက်လာရာ အိမ်၌ အလိုမကျသဖြင့် နှိတ်ခဲမ်းစူးနေသော အနီးသည်ကို တွေ့ရသည်။ အနီးသည်က "နှစ်သစ် ကူးအကြိုနောနီးကာမှ ဘယ်ကိုများ သွားနေတာလဲ၊ ရှင့်အစ်ကိုကြီးဆီကော ဘာတွေများ ရခဲ့သလဲ"ဟု အော်ဟစ်ကြိမ်းမောင်းလေ တော့သည်။

ထိုအခါ လူရွှေယ်က "အေးပါ မိန်းမရာ . . . ဒီလောက်လ စိတ်ညစ်ပြီး ညည်းညှေ့မနေပါနဲ့၊ ကဲ . . . ကောက်ရှိုးဖျာတစ်ချုပ် ချက်ချင်း ဖြန့်ခင်းစမ်းပါကွာ၊ ငါ ပြစရာရှိတယ်"ဟု ချော့မေ့ရှု ပြောဆိုလေ၏။

သူသည် ကျောက်ဆုံးကို ဖျာပေါ်တွင်ချုပ် လက်ယာရစ် လူညွှန်ရင်း "ဆန်တွေ ထွက်လာလော့၊ ဆန်တွေ ထွက်လာလော့" ဟု ရေရှုတ်နေသည်။ ကျောက်ဆုံးထဲမှ ဆန်များသည် လောင်းချ လိုက်သကဲ့သို့ ဒလဟော ထွက်လာလေသည်။

ထိုနောက် လူရွှေယ်က ဆယ်လုမွန်ငါးတွေ ထွက်လာခဲ့လော့ ဆယ်လုမွန်ငါးတွေ ထွက်လာခဲ့လော့"ဟု ရေရှုတ်ပြန်၏။ ကျောက်

ဆုတဲမှ ငါးများ တစ်ကောင်ပြီးတစ်ကောင် ထွက်လာလေသည်။ လူရွှယ်အတွက် အလိုရှိသောအရာများနှင့် စားသောက်ဖွယ်ရာ များကို ကျောက်ဆုကြီးက ဖြည့်ဆည်းပေးနေသည်။ ထိုကြောင့် သူတို့လင်မယားသည် သူတို့တစ်သက်တာတွင် နှစ်ကူးအကြံနေ့ကို မကြုဖူးအောင် အပျော်ရွှင်ဆုံး ကျင်းပနိုင်ခဲ့လေသည်။

နှစ်သစ်ကူးသောနေ့တွင် အိပ်ရာမှ နှီးလာချိန်၌ လူရွှယ်သည် သူ့ဇီးအား “မိန်းမရယ် . . . အခု ကျေပိတ္ထိ သူငွေးဖြစ်နေပြီ၊ ဒါကြောင့် အခုလို အိမ်ငှားနေရည်းမှာလား”ဟု ပြောဆိုပြီး ကျောက်ဆုကို လှည့်လိုက်ရာ အလွန်လှပသော အိမ်တစ်လုံး၊ ဂိုဏာင်ကြီးတစ်လုံး၊ မြင်းကောင်းတစ်ခုနှင့် လှပ၍ လိမ္မာသော မြင်းခုနစ်ကောင်ကို ရရှိလေသည်။

ထိုနောက် ကျောက်ဆုကို မို့ချို (ဆန်ကိုတ်မူနှင့်)နှင့် ဆာကေးအရက်များ ထုတ်ပေးရန် အမိန့်ပေးလိုက်ပြန်လေ၏။ ဆွဲမျိုးများနှင့် အိမ်နီးနားချင်းများကို မို့ချိုကိုတ်မူနှင့်နှင့် ဆာကေးအရက်များပါသော စားသောက်ပွဲကြီးတစ်ပွဲဖြင့် ပည့်ခံကျွေးမွှေးလိုက်လေသည်။

ထိုစားသောက်ပွဲကြီး ကျင်းပပြီးနောက် နှုန်းညာချင်းချမ်းသာလာသည့် လူရွှယ်ကို လူရွှယ်၏အစ်ကိုကြီး အပါအဝင် ရွှာသားများက အလွန်အုံပြုနေကြ၏။ အစ်ကိုကြီးသည် သူ့ညီဘာအလုပ်တွေ လုပ်သည်၊ မည်သို့ချမ်းသာလာသည်ကို အနီးကပ် စောင့်ကြည့်လေ့လာရန် ဆုံးဖြတ်လိုက်၏။

မြှုသီတာစာပေ



ଗୋଟିଏ  
ବେଳେ

တစ်နှစ်သော် ညီငယ်သည် သူ့အိမ်ခန်းနှင့် ဘေးချင်းကပ်အခန်းတစ်ခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ ကျောက်ဆုံကိုလှည့်ပြီး “သကြားလုံးတွေ ထွက်ခဲ့ကြ၊ သကြားလုံးတွေ ထွက်ခဲ့ကြ”ဟု ရော်တိလိုက်ရာ သကြားလုံးများ ထွက်လာ၏။ ညီငယ်သည်ထိုသကြားလုံးများကို အည့်သည်များအား လက်ဆောင်အဖြစ် ပေးလိုက်သည်။

ညီငယ်၏ လုပ်ကိုင်နေပုံများကို အစ်ကိုကြီးသည် တစ်နေရာမှ ပုံန်းအောင်း၍ စောင့်ကြည့်ခဲ့၏။ အည့်သည်များ ပြန်သွားကြပြီး သူ့ညီလင်မယားလည်း အိပ်ရာဝင်သွားကြသည့်အခါ အစ်ကိုကြီးသည် ကျောက်ဆုံထားရာအခန်းထဲသို့ ပုံန်းလျှို့ကွယ်လျှိုးနှင့် ဝင်ရောက်ခဲ့၏။

သူသည် ကျောက်ဆုံကိုသာမက ကျွန်ုရီနေသေးသောသကြားလုံးများနှင့် မို့ချိုကိတ်မုန်များကို ခိုးယူ၍ ထွက်ပြီးခဲ့လေသည်။

ဤကဲ့သို့ ထွက်ပြီးခဲ့ရာ ကမ်းခြေတစ်ခုအနီးသို့ ရောက်သောအခါ ဆိုက်ကပ်ထားသော လျော်စင်းကို တွေ့ရသည်။ သူသည် လျော်ပေါ်သို့ထက်၍ ပင်လယ်ပြင်သို့ လျော်ခတ်သွားလေသည်။ သူ၏ရည်ရွယ်ချက်မှာ ဝေးကွာလှုသော တစ်နေရာသို့ လျော်ခတ်သွားကာ ကျောက်ဆုံကို လှည့်၍ သူအလိုရှိသောအရာများကို တောင်းဆိုရရှိပြီး ချမ်းသာလာစေရန် ဖြစ်လေသည်။

သူသည် လျောကကို အတန်ကြာမျှ လျော်ခတ်လာရ၍ သာ လောင်မွတ်သိပ်လာကာ သကြားလုံးနှင့် မို့ချိုကိတ်မုန်များကို အားငါး

ပါးရ ဝမ်းပိုက်ပြည့်အောင် စားလိုက်လေသည်။ ထိုသို့ ချီသော မူနှုန်းများ၊ သကြားလုံးများကို စားသောက်ပြီးနောက် ဆားအနည်း ငယ်ကို လျက်လိုပြန်၏။ ထိုကြောင့် သူသည် ကျောက်ဆုံးကို လက် ယာရစ်လှည့်ကာ “ဆားတွေ ထွက်လာခဲ့ကြ”ဟု ရေရှာတ်၏။ ထွက် လာသည့် ဆားထဲမှ အနည်းငယ်ကို လျက်လိုက်၏။ ထိုနောက် လည်ပတ်နေသော ကျောက်ဆုံးကို ရပ်တန်းသွားအောင် သူ မလုပ် တတ်တော့ချေ။

ထိုကြောင့် ကျောက်ဆုံးသည် လည်ပတ်မြဲ လည်ပတ်နေ ၏။ တစ်ချိန်တည်းမှုပင် ဆားများသည်လည်း အဆုံးမသတ်နိုင် အောင် ထွက်မြှုထွက်လျက် ရှိနေ၏။ မကြာမိ သူ၏ လျောသည် တောင်ပုံကြီးပမာ များပြားလှသောဆားများဖြင့် ပြည့်မောက်လာ ကာ နောက်ဆုံးတွင် လျောပါ နစ်သွားလေတော့သည်။ အစ်ကိုကြီး သည်လည်း လျောနှင့်အတူ နစ်မြှုပ်သေဆုံးသွားလေတော့သည်။

ထိုကျောက်ဆုံးရှိရာ အနီးတစ်ပိုက်တွင် ကျောက်ဆုံးလည် နေ၍ ဆားများထွက်နေခြင်းကို ရပ်တန်းသွားအောင် မည်သူမျှ မလုပ်နိုင်ကြချေ။ ထိုကြောင့် ကျောက်ဆုံးသည် ဆက်လက်၍ အဆက် မပြတ် လည်ပတ်လျက်ရှိရာ ဆားများသည်လည်း မရပ်မနား ထွက်မြှု ထွက်နေသောကြောင့် ပင်လယ်ရေသည်လည်း ငန်သည်ထက် ငန် လာလေသည်။ ထိုအဖြစ်ကြောင့် ပင်လယ်ရေသည် ငန်နေခြင်း ဖြစ်သည်ဟု လူများက ပြောစမှတ် ပြုခဲ့ကြလေသတည်း။



## ရှင်းလင်းချက်

ဤပုံပြင်၏ ဂျပန်အမည်မှာ (Shio-Fuki Usu) (ရှိဒ္ဓ  
ဖုန်းကိုအုပ်) ဖြစ်သည်။ ထိုပုံပြင်သည် ပင်လယ်ရေ ဘာကြောင့်  
ငန်ရသလဲဆိုသည့်သဘောကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖော်ပြ  
ပါသည်။ ထိုပြင် စိသမလောဘဖြင့် အကောက်ကြံသူ၏ ဆိုးကျိုး  
ရလဒ်ကို ထိမိအောင် ဖော်ဆောင်ပါသည်။ ထိုပုံပြင်နှင့် အလားတူ  
အမိပ္ပါယ်ဆောင်သော ပုံပြင်များသည် ဂျပန်နိုင်ငံ တစ်နိုင်ငံလုံး၌  
ပျော်လျက်ရှိပါသည်။ ထိုပုံပြင်နှင့် အမိပ္ပါယ်တူသော ပုံပြင်များ  
သည် ကိုရိုးယား၊ ဥရောပနှင့် တရာတ်ပြည်များတွင်လည်း ရှိနေ  
သည်မှာ စိတ်ဝင်စားဖွယ် ဖြစ်လေသည်။

၁၂၅

## ခေါင်းချပ်နိတန်းမြို့ “The Magic Hood”

အလွန်ရွှေ့ကျသော တစ်ခေတ်တစ်ခါတူန်းက ဂျပန်နိုင်ငံ၊ ရီ ရွာတစ်ရွာတွင် အဘိုးအိုးတစ်ဦး နေထိုင်သည်။ သူ့သည် ဆင်းရဲ သော်လည်း ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်လေသည်။

တစ်နှောက် ရွာဦးစေတိတွင် ဘုရားအာရုံပြုနေစဉ် ရာသီဥတု ပူပြင်းလာမှုကြောင့် အိပ်ချင်စိတ် ပေါ်ပေါက်ကာ ငိုက် မျဉ်းလျက် အိပ်ပျော်သွားလေသည်။

အိပ်ပျော်နေစဉ် အိပ်မက်ထဲ၌ မူတ်ဆိတ်ဖြာအရည်ကြီး နှင့် တန်ဦးရှင်တစ်ဦး ပေါ်ပေါက်လာကာ သူ့အား “အဘိုးအိုး သင်သည် အလုပ်ကို ကြိုးစားလုပ်ပြီး ရိုးသားသောကြောင့် သင့် အား ကောင်းမြတ်ခြင်း တစ်စုံတစ်ရာကို စွန့်ကြောမည်၊ ယခု ကျွန်ုပ် ပေးသော ခေါင်းစွဲနိုက် ဆောင်းလိုက်လျှင် ငှက်တို့ တစာစာ မြည်သံများနှင့် သစ်ပင်များ၏ တီးတိုးစကားပြောသံများကို လွှာသား များ စကားပြောနေဘိအလား သင်ကြားရလိမ့်မည်” ထိုသို့ ပြောဆို ပြီးနောက် ပျောက်ကွယ်သွားလေ၏။

မြှုပ်နှံတော်ဝါရီ



အဘိုးအို့ တစ်စုံတစ်ရာပြောဆိုမည်အပြုတွင် "ကောင်းပါပြီ၊ ကျေးလူအများကြီးတင်ပါတယ်"ဟု ပြောဆိုသဲ ကြားပြီး နောက် ရှုတ်တရက် နှီးလေသည်။

အဘိုးအို့သည် သူ့အိမ်မက်ထဲတွင် မြင်မက်ခဲ့သော ခေါင်းစွပ်နိကို သူ၏ပေါင်ပေါ်တွင် တွေ့ရ၍ အလွန်အုံမြှုနေသည်။ သူသည် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး သူဝတ်ဆင်ထားသော ကိုပို့ဆုံးအကျိုးထဲသို့ ထိုခေါင်းစွပ်ကို ရင်ဘတ်ထိတိုင် ထိုးထည့်လိုက်၏။ ထိုနောက် သူ့အိမ်သို့ ခမီးနှင့်ခဲ့လေသည်။ သူ့သည် အိမ်သို့ ရောကြီးသုတေသနပုံ လာခဲ့ရသောကြောင့် မောပန်းလာလေသည်။ ထိုကြောင့် လမ်းဘေးရှိ ထင်းရှုံးပင်အောက်တွင် ထိုင်ချလိုက်လေသည်။

ထိုအချိန်တွင် အရှေ့ဘက်အရပ်ဆီမှု ကျိုးတစ်ကောင် ပုံသန်းလာပြီး ထင်းရှုံးပင်၏အကိုင်းပေါ်တွင် နားလေသည်။ ထိုနောက် အနောက်ဘက်အရပ်ဆီမှု ကျိုးတစ်ကောင်သည်လည်း ပုံသန်းလာပြီး ထိုထင်းရှုံးပင်၏ အကိုင်းပေါ်တွင် နားသည်။ ကျိုးနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ကျိုးတို့သာဝါ အလျောက် စကားပြောဆိုကြလေ၏။

အဘိုးအို့မှာ ခေါင်းစွပ်နှီး (ဒီခိမိမိဇ္ဈကင်း)၏ အစွမ်းကို စမ်းသပ်ရန် အခွင့်အရေးရ၍ သဘောကျလျက်ရှိ၏။ သူ့သည် ထိုခေါင်းစွပ်နိကို ဦးခေါင်းတွင် စွပ်ထားလိုက်သည်။ ထိုအခါ ငြုက်များ တစ်ကောင်နှင့်တစ်ကောင် တီးတိုးစကား ပြောဆိုနေကြသည် ကို လုံးဝနားလည်နေလေသည်။ အလွန်အုံမြှုစာပင် ပြစ်သည်။

“အနောက်ရွှာက အဆွဲတော်ကျိုး၊ သင်နဲ့ နောက်ဆုံး  
တွေ့ပြီးကတည်းက မတွေ့တာကြာပြီးနော်၊ ဒါနဲ့ မင်းတို့အနောက  
ရွှာမှာ ဘာသတင်းများထူးသလဲ”ဟု အရှေ့ရွှာကျိုးက မေးသည်။

“ဟုတ်ပါရဲ့၊ အရှေ့ရွှာက အဆွဲတော်ကျိုးရယ်၊ အဆွဲ  
တော်နဲ့ မတွေ့ဘဲ ကွဲကွာနေတာ ကြာပါပြီ၊ အထူးအထွေတော့  
ပြောစရာမရှိလှပါဘူး၊ သော် ... ဒါနဲ့ တစ်ခုတော့ ပြောစရာ  
ရှိတယ်ပျ”

အနောက်ရွှာက သတင်းကို ပြောပြလေသည်။

“အနောက်ရွှာသူ့ကြီး ဖျားနေလို့ အိပ်ရာထဲ လဲနေတာ  
အတော်ကြာသွားပြီ၊ ဒီလိုဖျားနာနေရတဲ့ အကြောင်းရင်းကတော့  
သူကြီးရဲ့အိမ်မှာ ပစ္စည်းသို့လျှောင်ရုံတစ်ရုံ ဆောက်တယ်၊ ပျော်ပြား  
ကြားက အဲဒီတုန်းက မြွှေ့တစ်ကောင် ပိတ်မိနေခဲ့တယ်၊ ခုအချိန်  
အထိ ထိုမြွှေ့ဟာ အနာတရဖြစ်ပြီး လွှတ်အောင်ကြီးစားနေတယ်  
တကယ်တော့ လူတွေဟာ မိုက်မဲတဲ့သတ္တဝါတွေပဲဖျား၊ အဆွဲတော်  
လဲ သိပါတယ်၊ ဒီလို မြွှေ့ရဲ့သနားစရာအဖြစ်ကို လူတွေက ခုထိ  
နားမလည်ကြသေးဘူး”ဟု ပြောပြလေ၏။

ထိုနောက် တစ်ဆက်တည်းပင် ...

“ဒါနဲ့ အဆွဲတော်ရယ် ... အဆွဲတော်တို့ အရှေ့  
ရွှာမှာကော့ ဘာသတင်းထူးတွေများ ကြားသလဲ”ဟု မေးပြန်လေ  
သည်။

“ရှိတယ် အဆွဲတော်၊ ကျွန်ုပ်တို့ အရှေ့ရွှာမှာလဲ အဆွဲ  
တော်ပြောတဲ့အဖြစ်နဲ့တူတဲ့ အဖြစ်အပျက်လေးတစ်ခု ရှိတယ်၊ အဲသာ

မြှေသိတာစာပေ

ကတော့ အရှေ့ရွှေသူကြီးရဲ့သမီး ဖျားလို့ အိပ်ရာထ လဲနေပါတယ်၊ တစ်နေ့တော့ သူကြီးဟာ သူ့အိမ်မှာ ဧည့်ခန်းတစ်ခန်း ဆောက်ပါတယ်၊ အခုန်းဆောက်မယ့်နေရာပေါ်မှာ ဆိုက်ပရပ်ပင် လဲကျခဲ့တယ်၊ ဒီသစ်ပင်င့်တ်တိုပေါ်ကို အိမ်တံစက်မြှုတ်က မိုးရေမိုးပေါက်တွေက တစ်စက်တစ်စက် ကျေလာတယ်။

ကြာတော့ ဒီင့်တ်တို့ဟာ ဆွဲးမြည့်လာတယ်၊ ဒါပေမယ့်သစ်ပင်ဟာလဲ မသေဘဲ ရှင်နေတယ်၊ ဒါကြောင့် သစ်င့်တ်တို့ဟာ အပြင်းအထန် နာကျင်ပြီး ဒုက္ခအမျိုးမျိုး ခံစားနေရတယ်၊ နေရမလို သေမှုလိုနဲ့ ဖြစ်နေတယ်၊ သူကြီးသမီး ဖျားနာတာဟာ ဒီသစ်င့်တ်တို့ကြီးရဲ့ ကျိန်စာကြောင့်ဖြစ်တယ်၊ ဒါကို မိုက်မဲတဲ့ လူသားတွေက နားမလည်ပါဘူးဖြား”ဟု ပြောပြီးလေသည်။

အဘိုးအို့သည် ကိုးနှစ်ကောင် အချိအချု ပြောနေကြသည်ကို နားထောင်ပြီး အိမ်သို့ ပျော်ရွှင်စွာ ပြန်ခဲ့လေသည်။

နောက်တစ်နေ့သော် အဘိုးအို့သည် အနောက်ရွှေသို့ သွားပြီး အိမ်ရွှေတွင် ...

“ပေဒင်တွေ မှန်တယ်၊ ဟောစာတမ်းတွေ ရမယ်၊ လူတိုင်းအဖို့ ပေဒင်အမှန် ဟောနိုင်တယ်”ဟု အော်လေသည်။

သူမျှော်လင့်ထားသည့်အတိုင်း အိမ်ဖောကလေးတစ်ဦးသည် အပြင်သို့ ထွက်လာကာ ...

“ဒီမှာ ပေဒင်ဆရာကြီး၊ ကျူးပို့သခင် သူကြီးမင်း ဖျားနေတာ နည်းနည်းတော့ သက်သာလာပါပြီ၊ ဘာတွေများ အမှားအယွင်းရှိတယ်ဆိုတာ ဟောကြားနိုင်ပါမလား”ဟု မေးလေသည်။

မြှုသီတာစာပေ

အဘိုးအို့သည် သူကြီးအိမ်ခန်းထဲသို့ ဝင်ရောက်လာကာ  
တစ်ခက်မျှ မျက်စိမ့်တဲ့၍ ကမ္မာန်းထိုင်ဟန်ဆောင်ပြီး သူကြီးမင်း  
အား . . .

“သူကြီးဟာ မကြာသေးမိက အိမ်အတွက် သို့လျောင်ရှု  
တစ်လုံး ဆောက်ခဲ့တယ်၊ မဟုတ်ဘူးလား၊ ဒီသို့လျောင်ရှုကို ဆောက်  
တော့ မြှုတစ်ကောင် သစ်သားပြားထဲမှာ ပိတ်ပိန္တခဲ့တယ်၊ မြှု  
ဟာ ခုထိ သစ်သားပြားထဲမှာ နေပြီး အပြင်းအထန်ဆုံး ဝေါနာ  
ကို ခံစားနေရတယ်၊ ဒါကြောင့် ဒီသတ္တဝါကို သစ်သားပြားတွေ  
ကြားက ထုတ်ပြီး လွတ်လိုက်ပါ၊ ဒီလိုလုပ်လိုက်ရင် သူကြီးရဲ့ ဝေါနာ  
ဟာ အမှန်ပျောက်ကင်းသွားပါလိမ့်မယ်”ဟု အတပ်ဟောလိုက်  
လေသည်။

သူကြီးသည် ချက်ချင်းဆိုသလို လက်သမားအား ခေါ်စေ  
ပြီး သစ်သားပြားကို ဖယ်ရှားခိုင်းလိုက်သည့်အခါ ပိန်လို၍ အသား  
အရေ ဖျော့တော့နေသည့် မြှုတစ်ကောင်ကို တွေ့ရလေသည်။  
မြှုကို လွတ်လိုက်သောအခါ သူကြီး၏ ဝေါနာမှာလည်း မှုံး  
အတတ်နှင့် ကုသလိုက်သကဲ့သို့ လုံးဝပျောက်ကင်းသွားလေသည်။

သူကြီးသည် အလွန်အလွန် ပျော်ရွင်သွားကာ အဘိုးအို့  
အား ဆုလာဘ်အဖြစ် ငွေအမြှာက်အမြား ပေးလိုက်လေသည်။  
နောက်တစ်နေ့တွင်မူ အဘိုးအို့သည် အရှေ့ချာသို့ သွား  
လေသည်။ လွန်ခဲ့သောနေ့က အသုံးပြုခဲ့သည့် နည်းအတိုင်းပင်  
ဖောင်ဆရာဟန်ဆောင်၏။ ထိုချာသူကြီးသမီး ဖျားနာနေသည်  
အကြောင်းကို ဖော်ထုတ်ကုသရန် သူကြီးက အဘိုးအို့အား အိမ်သို့  
ပင့်ခေါ်ခဲ့လေသည်။



ကျော်  
ပြေ

၁၁၆ ● မင်းသူဟိန်း (ပညာ)

ထိုညွှန် သူသည် ဧည့်ခန်းဆောင်အပေါ်ထပ်တွင် ရှိနေသည်။ သန်းခေါင်ချိန်တွင် လေမတိုက်ဘဲ တဆုတ်ဆုတ်မြည်သံများ ကြားရလေသည်။

သူသည် ခေါင်းစွပ်နိကို ဦးခေါင်းဆောင်း၍ တံခါးကို တိတ်တဆိတ် ဖွင့်လိုက်သည်။

အဘိုးအိုးသည် ဥယျာဉ်ထဲတွင် တောင်ပေါ်မှ ထင်းရှုံးပင်သည် ဆိုက်ပရပ်ပင်ငါတ်တိအား စကားပြောနေသည်ကို ကြားရ၏။

“အဆွဲတော် ဆိုက်ပရပ်၊ ဒီနေ့ သင် ဘယ်လိုခံစားရသလ၊ ကျူးပတ္တု ဒီဆောင်းဦးပေါက်ချိန်မှာ ကောင်းမွန်တာတွေ ဖြစ်လာလိမ့်မယ်လို ထင်တာပဲ၊ ဒါကြာင့် စိတ်ပျက်ခြင်းမရှိဘဲ သည်းခံပြီး စောင့်ပါ”ဟု ထင်းရှုံးပင်ပြောသံကို ကြားရ၏။

နောက် ဝက်သစ်ချုပင်က ဆိုက်ပရပ်ပင်ကို အားပေးစကားများ ပြောသည်။ ထိုနောက်တွင်မူ သစ်ပင်မျိုးစုံက တစ်ပင်ပြီးတစ်ပင် ဆိုက်ပရပ်ပင်အား ညုလုံးပေါက် နှစ်သိမ့်စကား ပြောကြားလေသည်။

ခေါင်းစွပ်နိကို ဆောင်းထားသော အဘိုးအိုးသည် သစ်ပင်များပြောကြသည့် စကားများအားလုံးကို နားလည်၏။

နံနက်မြို့သောက်သော် အဘိုးအိုးက သူကြီးမိသားစုအား “ဥယျာဉ်အတွင်း ကျယ်ဝန်းသောနေရာတစ်နေရာတွင် ပြန်စိုက်လိုက်ပါ၊ ဒီလိုလုပ်လိုက်ရင် သူကြီးသမီး ဖျားနာနေတာ ချက်ချင်း ပျောက်ကင်းသွားပါလိမ့်မယ်”

မြှုပ်နည်းပေးသော

သူကြီး၏ အီမိသူဒါမိသားတို့သည် အဘိုးအိုး အကြုံပြု  
သည့်အတိုင်း ဆောင်ရွက်ကြသည်။ သူကြီးသမီး၏ ဝေဒနာများ  
အုံဖွယ်ကောင်းလောက်အောင် ယူပစ်သလို လုံးဝပျောက်ကင်းသွား  
လေသည်။

သူကြီးသည် အကြီးအကျယ် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ  
အဘိုးအိုးအား မြောက်မြားစွာသော ငွေများနှင့် လက်ဆောင်များ  
ကို ပေးလိုက်လေသည်။

‘ဒီမိမိမိန္တကင်း’ ခေါင်းစွပ်နိကြီး၏ ကျေးဇူးတော်အနတ္ထ  
ကြောင့် အဘိုးအိုးသည် မိမိ၏တစ်သက်တာဘဝတွင် ပေဒင်ဆရာ  
အကျော်အမော်အဖြစ် ချမ်းသာကြွယ်ဝပီး အေးချမ်းစွာ နေထိုင်  
သွားရလေတော့သတည်း။



## ရွင်းလင်းချက်

ဤပုံပြင်၏ ဂျပန်အမည်မှာ (Kiki - mimi - Zu Kin) (ခီဘီမိမိလူကင်း) ဖြစ်သည်။ ဂျပန်နိုင်ငံတွင် လူတို့တွေ့ကြုံရသည့် အခက်အခဲကို ကျော်လွှားရန် (သို့) အလုပ်တစ်ခုကို ပြီးစီးအောင် ဆောင်ရွက်ရန် တိရစ္ဆာန်များက လူကို ကူညီသော တိရစ္ဆာန်ပုံပြင် ဖြစ်ပါသည်။ ရွှေးဂျပန်တို့သည် တိရစ္ဆာန်တစ်ကောင်စီ၌ လည်း ကောင်း၊ အပင်တစ်ပင်စီ၌ လည်းကောင်း ဝိယာဉ်ရှိရှုံး စကား ပြောနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ ခေါင်းစွပ်နိုပုံပြင်ပါ ခေါင်းစွပ်သည် တိရစ္ဆာန်နှင့် အပင်တို့ ပြောစကားကို လူတို့ နား လည်အောင် စွမ်းဆောင်နိုင်လေသည်။ ထိုအချက်သည် ပုံပြင်၏ ထူးခြားသော ဝိသေသဖြစ်သည်။ ထိုပုံပြင်မှာ လူ၊ တိရစ္ဆာန်နှင့် အပင်တို့ အချင်းချင်းပြောသော စကားများကို နားလည်ရန် ဆက် သွယ်ပေးခြင်းပင် ဖြစ်လေသည်။

## မိုးနတ်ပယ်ကို လက်ထပ်သူ

“The man who married a heavenly  
Maiden”

ရွှေးအခါက ဂျပ်နှစ်နိုင်ငံရှိ ရွာဖြီးတစ်ရွာတွင် လယ်လုပ်၊  
ထင်းခွေ၍ အသက်မွေးဝမ်းကောင်းရသော လုလင်ပျိုတစ်ဦးသည်  
အဖော်တစ်စုနှင့်အတူ ထင်းခွေရန် တောင်ပေါ်သို့ သွားရောက်  
လေသည်။

လုလင်ပျိုသည် ထင်းများကို စုဆောင်းအပြီးတွင် တောင်  
ခြေရင်းရှိ ချောင်းသို့ ရေချိုးရန် ထွက်ခွာလာခဲ့လေသည်။ သူသည်  
နေ့စဉ် ရေချိုးနေကျနေရှုံး မချိုးလိုသဖြင့် ချောင်း၏ အထက်  
ပိုင်းသို့ လျှောက်ခဲ့လေ၏။ ချောင်းများအရောက်တွင် အလွန်တရာ  
ကြီးမားသော ရေအိုင်ကြီးတစ်အိုင်ရှိ လုလင်ပျို တွေ့ရှိလေသည်။

ထိုအိုင်ကြီးထဲတွင် အလွန်လှပသော လုပျိုဖြူတစ်စုသည်  
အချင်းချင်း ကျိုစယ်လျက် ဖျော်မြှော ရေကစားနေသည်ကို အုံ  
ပွဲယ တွေ့ရှိရလေသည်။

မြှုသီတာစာပေ



လုလင်ပျိုသည် သူ့တစ်သက်တာတွင် ဤမျှလောက် လွှာပသော လုပိုဖြူများကို တစ်ခါမှ မမြင်ဖူးခဲ့ပော့၊ သူသည် ချက်ချင်း ဆိုသလို သူ့ကိုယ်သူ ထင်းရှုံးပင်တစ်ပင်နောက်တွင် ကွယ်၍ ကိုယ် ယောင်ဖျောက်နေလိုက်သည်။

လုလင်သည် ထင်းရှုံးပင်နားအရောက်တွင် အပေါ်သို့ မေ့ကြည့်လိုက်ရာ သစ်ကိုင်းတစ်ကိုင်းပေါ်ဝယ် အမျိုးသမီးဝတ်စုံများ တွဲလဲကျနေသည်ကို တွေ့ရသည်။ အလွန်လှပသော ထိုအမျိုး သမီး ဝတ်စုံများသည် ငှက်မွေးကလေးများကဲ့သို့ ပေါ့ပေါ့ပါးပါး ဖြင့် လေထဲတွင် ပုံးလွင့်နေကြသည်။ သူသည် ဝတ်စုံတစ်စုံကို ယူလိုက်သည်။ ထိုနောက် လုပိုဖြူတစ်စုံ မမြင်နိုင်အောင် မိမိ ကိုယ်ကို နေရာပြောင်းရွှေ့ရန် ပုန်းနေလိုက်သည်။ လုပိုဖြူများ သည် ရေအိုင်အတွင်းတွင် ပျော်မြှေးနေကြဆဲပင် ဖြစ်သည်။

လုပိုဖြူများသည် ရေခါးပြီးသောအခါ ဝတ်စုံများ ချိတ်ဆွဲထားရာ ထင်းရှုံးပင်သို့ ရောက်လာပြီး အဝတ်အစားများ ကိုယ်စိတ်ဆင် ဝတ်ဆင်ကြသည်။ ထိုနောက် လုပိုဖြူ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားသည်။ မည်သည့်အေသသို့ ထွက်ခွာ ပျောက်ကွယ်သွားသည်ကိုမူ မသိရဘူး။

ထိုရေအိုင်နားတွင် လုပိုဖြူတစ်ဦးတည်းသာ ကျေန်ရှစ်ခဲ့လေသည်။ သူမခများ ချွဲတ်ထားခဲ့သော ဝတ်ချုလွှာကို ရှာမတွေ့၍ ထင်းရှုံးပင်အောက်တွင် တစ်ဦးတည်း ကျေန်ရှစ်ခဲ့ကာ ချုံးပွဲချုံး ကြွေးနေလေသည်။

၁၂၂ ● မင်းသူဟန်း (ပညာ)

လုလင်ပျိုသည် ပုန်းအောင်းတော်ကြည့်နေရာမှ လုပျိုဖြူ။  
ကလေးထံ ထွက်လာပြီး ခုပ်လှမ်းလှမ်းမှ မေးလိုက်သည်။

“ဒီက နှမကလေးရယ် . . . ဘာကြောင့် ရှိုက်ကြီးတင်  
ငိုကြွေးနေရတာလ”

လုလင်ပျို၏စကားကို ကြားရသောအခါ လုပျိုဖြူ၍ကလေး  
က အဖြော်ပေးသည်။

“မောင်ကြီးနှမဟာ . . . ဟို မိုးကောင်းကင်ပေါ်က ဆင်း  
သက်ပြီး လူပြည်ကို လာရောက်ရောကားတဲ့ မိုးနတ်မယ်ကလေး  
တစ်ဦးပါ၊ ရေချိုးအပြီး ဝတ်ဆင်ရန် ဝတ်ရှုပျောက်နေလို့ နေရပ်  
ကို မပြန်နိုင်တော့ဘူး၊ ဒါကြောင့် ငိုကြွေးနေရမြင်း ဖြစ်ပါတယ်”

လုပျိုဖြူ၍ကလေး၏အကြောင်းကို သိလိုက်ရလျှင် လုလင်  
သည် “အို . . . သနားစရာလေးပါကလား”ဟု ရေရှုတ်ပြီး နတ်  
ပြည်သို့ မပြန်နိုင်လျှင် သူ့အား လက်ထပ်ပါရန် ပြောကြားလေ  
သည်။

လုလင်ပျို၏ ချိုသာစွာ ပြောဆိုဖြားယောင်းမှုကြောင့်  
လုပျိုဖြူ၍ကလေးက သဘောတူခဲ့သည်။ လူချွောက်လည်း အဖျော်ကြံ  
ပျောကာ လုပျိုဖြူ၍ကလေးနှင့်အတူ လက်တွဲလျက် အိမ်သို့ ပြန်  
လေသည်။

အချိန်သည် တရွှေ့ရွှေ့ကုန်ခဲ့သည်။

လုလင်ပျိုနှင့် လုပျိုဖြူ၍ကလေးတို့၏ သားဦးရတနာသည်  
ပင် သုံးနှစ်သားအချွောက်သို့ ရောက်ခဲ့ပေပြီ။

မြေသီတာစာပေ

တစ်နေ့သော် လူပို့ဖြူကလေးသည် မိမိ၏ရင်နှစ်သည်းခြာ  
သားငယ်အား ချော့သိပ်ရင်း လဲလျောင်းနေရာမှ ဘီမီခေါင်မိုး  
ထုပ်တန်းတစ်နေရာသို့ မေ့ကြည့်လိုက်သည်။ ထိုနေရာတွင် ဝက္ခာ။  
ထုပ်တစ်ထုပ် ဂုဏ်ထားသည်ကို အမှတ်မထင် တွေ့လိုက်ရသည်။

သူမသည် ထိုအထုပ်ကို ယူပြီး ဖွင့်ကြည့်လိုက်သည်။ ထို  
အထုပ်တွင် တစ်ချိန်က သူ ရေကူးနေစဉ် ချွတ်ထားသော ဝတ်ခုံ  
လွှာကို တွေ့လိုက်ရသည်။ သူ့ခင်ပွန်းဖြစ်သူမသည် မည်သူမျှ မသိ  
အောင် ဂုဏ်ထားလိုက်ခြင်းဖြစ်သည်ကို သတိပြုမိလိုက်သည်။

သူမသည် ဝတ်စုံကို ကိုင်ထားရင်း ဒေါသထွက်လာသည်။  
နတ်ပြည်ကို လွမ်းဆွတ်လာသည်။ မွေးရပ်ဌာနေသို့ ပြန်လိုပိတ်များ  
တဖွားဖွားဖြစ်ပေါ်လာသည်။

တစ်နေ့သော် ခင်ပွန်းဖြစ်သူ ခရီးဝေးသို့ သွားနေခိုက်တွင်  
လူပို့ဖြူကလေးသည် နတ်ဝတ်စုံနက်ကို အမြန်ဝတ်ဆင်ကာ ရင်နှစ်  
သည်းခြာကို ခေါ်ပြီး နတ်ပြည်သို့ ပြန်ရန် ပြင်ဆင်လိုက်လေသည်။

ချက်ချင်းဆိုသလိုပင် မိုးတိမ်တိုက်ကြီးတစ်တိုက်သည်  
ကောင်းကင်မှ ကျေဆင်းလာပြီး လူပို့ဖြူကလေးအား တင်ဆောင်၍  
နတ်ပြည်သို့ ပြန်လည်ခေါ်ဆောင်သွားလေသည်။

ထိုအချိန်သည် သူမ၏ ခင်ပွန်းသည် အီမီသို့ ပြန်ရောက်  
လာချိန်နှင့် ကြုံကြိုက်နေသည်။

ဇနီးသည်သည် မိုးနတ်မယ်အသွင်ဖြင့် ကောင်သို့  
ပုံတက်သွားသည်ကို တွေ့ရ၍ အလွန်အုံသွား “ချစ်ဇနီးရယ်၊  
ဘယ်ကို သွားမလိုလဲ”ဟု အော်မေးသည်။

၁၂၄ ● မင်းသူဟိန်း (ပညာ)

ထိုအခါ လျပြောဖြေကလေးက “ကျွန်မ ရှင့်ကို ချစ်ပေးမယ် ကျွန်မဝေတ်စုံပြန်ရလို့ နတ်ပြည်ကို ပြန်ရတော့မယ်၊ ကျွန်မကို ရှင် လွမ်းဆွတ်တဲ့အခါ ‘ဗိုးရို့’ (ကောက်ရိုးခြေည်ပိန်) အရန် တစ် ထောင် ပြုလုပ်ပြီး နတ်ပြည်သို့ တက်ခဲ့ပါ”ဟု ပြောရင်း တိမ်လိပ် ပေါ်သို့ တက်ကာ မိုးကောင်းကင်ထုတ္တု ပျောက်သွားလေတော့သည်။

လူလင်ပျိုးများ အထိုးကျွန်ဘဝနှင့် လွမ်းဆွတ်လျက် ကျွန် ရစ်လေတော့သည်။ အနီးဖြစ်သူ မှာကြားသွားသော ကောက်ရိုး ခြေည်ပိန်များကို တစ်နေဝါင် တစ်နေထွက် အဆက်မပြတ် ပြုလုပ်နေ၏။ နတ်ပြည်သို့လည်း အမြန်နိုင်ဆုံးနည်းဖြင့် လိုက်သွားရန် စိတ်တောကာ ရင်မောနေဖို၏။

တစ်ထောင်မျှ အရေအတွက်ရှိသည့် များပြားလှသော ကောက်ရိုးခြေည်ပိန်များ ရရှိအောင် ကြိုးစားလုပ်နေရ၍ အခို့ မှာလည်း ကြာလှပေသည်။

လူလင်ပျိုးသည် ကိုးရာကိုးဆယ့်ကိုးရန်မြောက်ပိန် ပြုလုပ် နေစဉ် စိတ်အားလျော့ကာ ကြိုးစားချင်စိတ် ပျောက်သွားတော့သည်။

ထိုအချိန်တွက် လူလင်ပျိုးအား ခေါ်ဆောင်မည့် တိမ်ညြှိ တိမ်လိပ်များသည် မိုးကောင်းကင်မှ ကျွမ်းလာလေ၏။ လူလင်သည် တိမ်လိပ်ပေါ်သို့ ခုန်တက်ကာ နတ်ပြည်သို့ လိုက်ပါလာ လေသည်။

ထိုသို့ လိုက်ပါလာခဲ့ရာ လူလင်ပျိုးသည် နတ်ပြည်သို့ ရောင် လုနိုင်းအချိန်တွင် သတ်မှတ်ထားသည့် ကောက်ရိုးခြေည်ပိန် အေ

တစ်ယောက်ပြည့်ရန် တစ်ရန်လိုနေသေး၍ ကောင်းကင်သို့ နောက်  
ထပ် ဆက်လက်မတက်နိုင်တော့ပေ။

လူလင်ပျိုအား စောင့်ကြည့်နေသော အနီးသည် မိုးနတ်  
မယ်သည် နတ်ပြည့်သို့ ရောက်ခါနီးမှ စိတ်ရှုပ်ထွေးသွားရသော  
မိမိခင်ပွန်းသည်ကို အလွန်သနားမိလေသည်။ ထိုကြောင့် သစ်သား  
တုတ်တစ်ချောင်းဖြင့် နတ်ပြည့်သို့ ဆွဲတင်လိုက်လေ၏။

လူလင်ပျိုသည် နတ်ပြည့်သို့ရောက်ရန် ကြီးစားပြီးမှ ရောက်  
ခဲ့ရသော်လည်း မိုးနတ်မယ်၏ မိဘများက လူလင်ပျိုအား မနှစ်  
သက်ချော်။ မိုးနတ်မယ်၏ မိဘများသည် လူလင်ပျိုအား ခက်ခဲပြီး  
မဖြစ်နိုင်သည့်အလုပ်များကို တစ်ခုပြီးတစ်ခု လုပ်ခိုင်း၏။

တစ်နှောက် သူတို့သည် လူလင်ပျိုအား ခြင်းတောင်း  
တစ်လုံးကို ပေးပြီး ရောပ်ရန် တာဝန်ပေး၏။ သို့သော် အနီးဖြစ်သူ  
နတ်မိမယ်က သူ့ခင်ပွန်းသည် ရောပ်နိုင်ရန် ခြင်းတောင်းထဲတွင်  
ဆိစိမ်စက္ကာကို မသိမသာ လျှို့ဝှက်စွာ ဖြန့်ခင်းထားပေး၏။

နောက်တစ်နှောက်တွင် မိဘနှစ်ပါးက သူ့အား လယ်ကွက်ထဲ  
တွင် နှုံးများပြောင်းမျိုးစွေများကို ကြခိုင်းပြန်သည်။ သူသည် မျိုးစွေ  
များ ကြချုပြီး အိမ်ပြန်အားရောက်တွင် မျိုးစွေများကို နောက်တစ်ခါ  
ပြန်ကောက်ခိုင်းပြီး ပြန်ယူလာရန် အမိန့်ပေးလေသည်။

ထိုသို့စေခိုင်းသည်ကို လူလင်ပျို မလုပ်နိုင်ဘဲ ကြံရာမရ  
ဖြစ်နေကြောင်း အနီးသည်က သိ၏။ ထိုကြောင့် မျိုးစွေများကို  
ကောက်ရန် ချိုးငှက်အမြောက်အမြား လွှတ်လိုက်လေသည်။ ဤ  
နည်းအားဖြင့် အနီးသည်၏ အကူအညီကို ရယူကာ ခက်ခဲသော  
မြှေသာနာကို ကျော်နှင်းလွှတ်မြောက်ခဲ့လေသည်။



သို့သော လူလင်ပျိုသည် အလွန်ကြောက်စရာကောင်းသော အများတစ်ခုကို ကျူးလွန်မိလေသည်။

နတ်ပြည်တွင် ဖရဲသီးခွဲစားခြင်းကို တားမြစ်ထားသည်။ ဖရဲသီးကို ခွဲ၍ ထွက်လာသော ရေများသည် နတ်ပြည်တစ်ရှစ်းလုံးကို ရေထွမ်းမိုးပြီး အန္တရာယ်ဖြစ်နိုင်သည်ဟု အယူရှိလေသည်။

အလွန်ပူပြင်းသော နောက်နေ့တွင် လူလင်ပျိုသည် မခဲ့နိုင်လောက်အောင် ရေဝတ်လှ၍ နတ်ပြည်၌ တားမြစ်ထားခြင်းကို ဂရုမပြုနိုင်တော့ဘဲ ဖရဲသီးတစ်လုံးကို ခွဲစိတ်၍ စားမည်အပြုတွင် ဖရဲသီးမှ ရေများသည် မြစ်ရေစီးဆင်းသကဲ့သို့ မရပ်မနား ပန်းထွက်လျက်ရှိရာ နောက်ဆုံးတွင် နတ်ပြည်တစ်ပြည်လုံးကို ရေလွမ်းမိုးသွားလေ၏။

လူလင်ပျိုသည် ရေလွမ်းမိုးမှုဒဏ်ကြောင့် ရေနှင့်အတူ များပါသွားကာ သူ့အနီးနှင့် ကွဲကွာခဲ့ရလေသည်။

ထိုသို့ ရေကြီးခြင်းကြောင့် ဆောင်းဦးလှ အခါသမယ များ၌ မိုးကောင်းကင်တွင် နဂါးငွေ့တန်း ဖြစ်ပေါ်လာနေသည်ကို ပေါ်လွှင်ထင်ရှားစွာ မြင်နိုင်သည်ဟု ပြောစမှတ်ပြုကြသည်။

လူလင်ပျိုသည် (အောင်လုတိုင်ယာ) ခေါ် စွားကောင်းသားကြယ့်စွဲဖြစ်လာ၍၊ သူ၏ အနီးသည်မှာ (ပိုကို) ခေါ် ရက်ကန်းသည်မှ ကြယ့်စွဲအသွင် ပြောင်းလဲသွားခဲ့လေသည်။ ချစ်ကြင်သူ အနီးမောင်နှင့် သည် ကိုနှုန်းမောင်နှင့် ချောင်းခြားသည့်အလား တကဲ့တပြား ဖြစ်ကာ တစ်ဦးကိုတစ်ဦး လွမ်းဆွဲတုပူဗျား ရတက်မအေးနိုင်အောင် ရှိနေရှာတော့သတည်း။

မြှုသီတာစာပေ

၁၂၈ ● မင်းသူဟိန်း (ပညာ)

ရွင်းလင်းချက်

ဤပုံပြင်၏ ဂျပန်အမည်မှာ (Hagoromo) (ဟာဂိုရိမိ) ဖြစ်သည်။ ဂျပန်နိုင်ငံတွင် နတ်ပြည်မှု နတ်မိမယ်များသည် လူပြည်သို့ ဆင်းလာကာ လူသားများနှင့် ချစ်ကြိုက်၍ လက်ထပ်ကြသည်။ နတ်မိမယ်တို့ ဝတ်ဆင်သော ဝတ်ရုံများသည် ပေါ်ပါးပြီး ငှက်မွေးများသဖွယ် အလွန်နှုံးညုံ၍ ရွှေးလူကြီးများက ထိုငှက်မွေး ဝတ်ရုံကို (ဟာဂိုရိမိ)ဟု ခေါ်ကြသည်။

မြေသီတာစာပေ

## အက်သော ပြဿနာသုံးရုပ်

“The old man and his affectionate son”

ရွှေ့ရွှေ့အခါက ဖခင်အိုအား အလွန်ချစ်ခင်၍ ဝတ္ထား  
ကျော်မျှနဲ့သော သားတစ်ယောက် ရှိလေသည်။ ထိုအခါန်အခါက  
ဂျပန်နိုင်ငံတွင် အလုပ်မလုပ်နိုင်ကြသော အိုမင်းမစွမ်း မိဘများ  
အား လူအများက ဂိုင်းပယ်ကာ တောင်ပေါ်သို့ သွားပစ်ထားကြ  
သည့် အစဉ်အလာတစ်ရပ် ရှိခဲ့လေသည်။

သားဖြစ်သူ အလွန်ချစ်မြတ်နီးသော ဖခင်သည် အိုမင်း  
မစွမ်းဖြစ်လာကာ အလုပ်လည်း မလုပ်နိုင်ချေ။ တစ်နှစ်သော် ရွှေ့  
ထုံးတမ်းအစဉ်အလာအရ သားဖြစ်သူသည် ဖခင်အား စွန့်ပစ်ရန်  
အခါန်ရောက်လာပြီဖြစ်၍ ဖခင်အား ကျော်ပိုးကာ တောနက်ကို  
ဖြတ်၍ တောင်ပေါ်သို့ ခရီးနှင့်ခဲ့သည်။ ဖခင်ကလည်း သားဖြစ်သူ  
အား အလွန်ချစ်ခင်သည်။ သား၏ ကျောကုန်းပေါ်တွင် လိုက်ပါ  
လာစဉ် သူ့သား အိမ်အပြန်တွင် လမ်းမှားမည်ကို စိုးရိမ်၍ လမ်း  
တစ်လျှောက်ရှိ၊ သစ်ပင်များမှ သစ်ခက်ကလေးများကို ချီးလျက်  
မြေပေါ်သို့ ချကာ အမှတ်အသားပြုခဲ့သည်။

မြေသီတာစာပေ



တောင်ပေါ်ရှိ အလွန်ဝေးကွာသောနေရာသိဒ္ဓရောတ်  
တွင် သားဖြစ်သူသည် မိုးလွှတ်ကင်းသောတစ်နေရာ၌ သစ်ရွက်  
များ ခင်းကျင်းကာ ဖခင်အား ချထားလိုက်၏။ ထိုနောက် သား  
ဖြစ်သူက ဖခင်အား “ချစ်လျပါသော အဖော့ ကျွန်တော် ဒီနေရာ  
ကပဲ နှုတ်ဆက်ပါတယ်”ဟု ပြောလေ၏။ ထိုအခါ ဖခင်က အနီးနှုံး  
သစ်ပင်မှ သစ်ခက်ကိုချိုးကာ သားကို ပြ၍ “ချစ်သော သားငယ်၊  
မင်းအိမ်အပြန် လမ်းများမှာစိုးလို့ ဒီသစ်ခက်ကလေးတွေကို ချိုးပြီး  
မြေပေါ်မှာ ချုခဲ့တယ်၊ ဒီသစ်ခက်တွေက မင်းအိမ်အပြန်လမ်းကို  
ပြသွားပါလိမ့်မယ် သားရယ်၊ မင်းသွားပေတော့၊ အဖော့ နှုတ်ဆက်  
ပါတယ်”ဟု ဝမ်းနည်းကြကွဲစွာ ပြောလေသည်။

ဖခင်ကြီးပြောလိုက်သောစကားကို ကြားရသော သား  
ခများသည် ဖခင်ကြီး၏ ချစ်ခြင်းမေတ္တာကို အလေးအနေက်သိပြီး  
မျက်ရည်များ ဖြုင်ဖြုင်ကျကာ ငို့ယို့နေလေသည်။ သူ့ဖခင်ကိုလည်း  
တောင်ပေါ်မှာ မထားရက်နိုင်တော့ဘဲ တောင်အောက်သို့ ပြန်  
ခေါ်ခဲ့လေသည်။

သားသည် ဖခင်အား တောင်ပေါ်တွင် မစွန်ပစ်ခဲ့ဘဲ ပြန်  
ခေါ်လာသည့်အကြောင်းကို မြှုံးဝန်မင်း သိသွားပါက သူတို့နှုန်း  
စလုံးအား ရက်စက်စွာ ကြီးလေးသည့် အပြစ်ဘက်ပေးခြင်း အော်  
ပေမည်။ ထို့ကြောင့် သားဖြစ်သူသည် အိမ်နောက်ရှိ ခြံးစွမ်းတစ်  
နေရာတွင် လိုက်ရှုတူးကာ သူ့ဖခင်အား ဝှက်ထား၏။ တစ်ခါ  
တစ်ရုံ စားကောင်းသောက်ဖွယ်များ ရှိပါကလည်း ဖခင်ကြီးအား  
ကျွေးမွေးရန် မပျက်ကွဲက်ခဲ့ခြော့။

၁၃၂ ● မင်းသူဟိန်း (ပညာ)

တစ်နှစ်သော် မြို့ဝန်မင်းသည် မြို့သူမြို့သားများအား ဆင့်ခေါ်၍ မီးလောင်ထားသော ပြာများဖြင့် ကြိုးတစ်ချောင်း ကျစ်ပေးရန် အမိန့်တစ်ရပ် ထုတ်ပြန်သည်။ အဘယ်သို့ ပြာနှင့် ကြိုးကို ကျစ်၍ရပါမည်နည်း။ မည်သူမျှ မသိကြချေ။ ထိုအခါ ဖင် အပေါ် ဝတ္ထားကျေပွန်လှသော သားရော၊ ရွှာသူရွှာသားများပါ ခက်ခဲသော ပြဿနာကို မည်သူမျှ မဖြေရှင်းနိုင်ကြပေ။

ထိုအကြောင်းကို ကြားသိရသောဖင်သည် သားဖြစ်သူ အား “မာကျွမ်းနေအောင် ကျစ်ထားသော ကြိုးတစ်ချောင်းကို သစ် သားပြားတစ်ခုပေါ်တွင် တင်ပြီး မီးရှိပါ”ဟု ပြော၏။ ဖင်ပြာ သည့်အတိုင်း ပြုလုပ်ရာ ပြာဖြင့် ပြုလုပ်သော ကြိုးတစ်ချောင်း ဖြစ်လာ၏။ သားငယ်သည် ထိုခက်ခဲလှသော ကြိုးပြဿနာကို ဖြေရှင်းနိုင်၍ မြို့ဝန်၏ အမြင့်မားဆုံးဆုံး ခုံးမြှင့်ခြင်း ခံရလေ သည်။

တစ်ဖန် မြို့ဝန်မင်းသည် တုတ်တစ်ချောင်းကို ပြုပြီး အရင်း နှင့် အဖျား ခွဲခြားရန် အမိန့်ပေးပြန်သည်။

သားဖြစ်သူသည် မြို့ဝန်ပေးလိုက်သော တုတ်ချောင်းကို ဖင်ထဲ ယူလာပြီး အရင်းနှင့် အဖျား ခွဲခြားပေးပါရန် ပြာကြား လေသည်။ ဖင်က သားအား “တုတ်ချောင်းကို ရေထဲသို့ တဖြည်း ဖြည်း ချကြည့်ပါ၊ အဖျားပိုင်းက ပေါ့ပါးတဲ့အတွက် ရေပေါ်မှာ ပေါ်နေလိမ့်မယ်၊ အရင်းပိုင်းက လေးလံနေတဲ့အတွက် နစ်သွား လိမ့်မယ်”ဟု ပြာဆုံးညွှန်ကြားလိုက်လေသည်။

မြှုသိတာစာပေ

သားသည် ဖခ်ဆွဲနို့ကြားသည့်အတိုင်း စမ်းသပ်ပြုလုပ်ပြီး အဖြေကို မြို့ဝန်ထံ အစိရင်ခံလိုက်လေသည်။ မြို့ဝန်၏ ဒုတိယ ခက်ခဲသော ပြဿနာကို သားငယ်က ပါးနပ်စွာ ဖြေရှင်းနိုင်သဖြင့် သဘောကျော် ငွေများကို ထပ်မံချိုးမြှင့်ပြန်လေသည်။

အဖြေနှစ်ခုပေးနိုင်သည်ကို မြို့ဝန်မင်း မကျေနပ်သေးပေး ယခင်က ပေးခဲ့သော ပြဿနာနှစ်ခုထက် ဂိုမိုရှုပ်ထွေးခက်ခဲသည့် တတိယပြဿနာတစ်ခုကို ဖြေရှင်းရန် သားငယ်အား တာဝန်ပေး ပြန်လေ၏။ ထိုပြဿနာမှာ မတီးခတ်ဘဲ အသမြို့သော ဗုံးတစ်လုံး လုပ်ပေးရန် ဖြစ်၏။

သားငယ်သည် ထိုပြဿနာကို ဖခ်နှင့် တိုင်ပင်ရပြန် လေသည်။ ဖခ်က ချက်ချင်းဆိုသလို အဖြေကို ပေးလေသည်။ “သားရယ် . . . ဒီပြဿနာထက် လွယ်ကူတာ ဘာရှိမလဲ၊ အလွယ် လေးပါ သားရယ်၊ သားရေပါးပါးတစ်ချပ် သွားဝယ်ပါ၊ ဒီနောက် တောင်ပေါ်တက်ပြီး ပျားအုံတစ်အုံကို ယူခဲ့”ဟု ပြောလေသည်။

သားငယ်သည် ဖခ်ဆွဲနို့ကြားသည့်အတိုင်း လိုက်နာ၍ ဆောင်ရွက်၏။ ဖခ်က သားအား ဗုံးတစ်လုံးပြုလုပ်ပေးပြီး ပျားအုံ ကို ထိုဗုံးအတွင်းသို့ ထည့်သွင်းပေးလိုက်၏။ သားသည် ဗုံးကို ချက်ချင်း ယူကာ မြို့ဝန်ထံ သွားရောက်ပြသလေသည်။

မြို့ဝန်သည် ဗုံးကို လက်ဖြင့် တီးလိုက်ရာ ဗုံးထဲရှိ ပျားများ သည် လန်းဖျော်ပြီး ထပ်ကြလေသည်။ ထိုပျားများသည် အတွင်း ဘက်ကို ဝင်တိုးမိကြ၍ မည်သူမျှ မတီးရဘဲ မြည်နေပေ၏။

မြှုသီတာစာပေ



ထို့နောက် မြို့ဝန်သည် ဤမျှလောက် ခက်ခဲသည့် ပြဿနာ များကို ဘာကြောင့် လွယ်ကူစွာ ဖြေရှင်းနိုင်သလဲ”ဟု လုလင်ငယ် အား မေးမြန်းလေ၏။

မြို့ဝန်သည် ထိုတတိယပြဿနာကို ဖြေရှင်းနိုင်၍ သဘော ကျ နှစ်သက်လေသည်။ မြို့ဝန်သည် ခက်ခဲသော ပြဿနာသုံးခါ ကို ထူးထူကဲ ဆက်တိုက်အောင်မြင်စွာ ဖြေရှင်းနိုင်သည့် လုလင် ငယ်အား ဆုတော်ငွေများ ထပ်မံချိုးမြှင့်လေသည်။

လုလင်ငယ်က “ကျွန်ုပ်သည် အသက်ငယ်ချွယ်သူဖြစ်၍ အတွေ့အကြုံရော၊ အသိဉာဏ်ပါ ပြည့်စုံခြင်း မရှိသေးသဖြင့် မည် သည့်ပြဿနာများကိုမှ မိမိကိုယ်တိုင် မဖြေရှင်းနိုင်ခဲ့ပါ၊ အမှန်ဆုံး ရသော် အတွေ့အကြုံနှင့် အသိဉာဏ် ပြည်ဝရင့်သန်သော ကျွန်ု တော်မျိုးဖောင်အိုကြီးထံမှ ပြဿနာများ၏ အဖြေများကို ရယူခဲ့ပါသည်”ဟု ဖြေကြားလေသည်။

ထို့နောက် သားငယ်သည် မှက်ရည်များကျလျက် “ကျွန်ုပ် ဖောင်ကို အရာရာများ ယုံကြည်အားကိုးနေရပါတယ်၊ ဒါကြောင့် ဖောင်ကြီးကို တောင်ပေါ်မှာ စွန့်ပစ်မထားနိုင်ဘဲ အိမ်ဝင်းထဲမှာပင် ဝှက်ထားခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဟုတ်တိုင်းမှန်ရာ လျောက်ထား လေသည်။

မြို့ဝန်သည် လုလင်ငယ်အဖြစ်ကို သိရှိသွားပြီးနောက် စိတ်ထိခိုက်သွားကာ အိမင်းသော လူကြီးများသည် အမြော်အမြင် ရှိ၍ တန်ဖိုးရှိကြောင်း ရွှေ့ယခင်က မသိခဲ့ပေ။ ယနေ့ကဝါး မည်သူ မျှ အိမင်းသောများကို တောင်ပေါ်တွင် စွန့်ပစ်ထားရန် မလို ကြောင်း” အမိန့်ချမှတ်လေသည်။

## ၁၃၆ ● မင်းသူတိန်း (ပညာ)

ထိအချိန်ကစ၍ အိမင်းမစွမ်းသော လူကြီးများသည် ငှင်း  
တို့သားမြေးများနှင့် အတူတက္ခ သက်ဆုံးတိုင် ပျော်ရွှင်စွာ နေထိုင်  
ကြလေသည်။



### ရှင်းလင်းချက်

ဤပုံပြင်၏ ရွှေပန်အမည်မှာ (Oya Sute Yama) (အိယ  
စုတဲ့ယာမ)ဟု ခေါ်သည်။ ထိပုံပြင်တွင် အကြောင်းအရင်း နှစ်ချက်  
ပါဝင်သည်။ ပထမအချက်မှာ ဖခင်ကို သစ္စာရှိပြီး အလွန်ချစ်ခင်  
လေးစားသော သားအကြောင်း ဖြစ်သည်။ ဒုတိယအချက်မှာ ခက်ခဲ  
သော စကားထားများကို တစ်ခုပြီးတစ်ခု အောင်မြင်စွာ ဖြေရှင်း  
နိုင်ခြင်း ဖြစ်သည်။ ပုံပြင်ကို ဝမ်းနည်းခြင်းနှင့် စတင်ခဲ့သော်လည်း  
ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ထားခြင်း ဖြစ်လေသည်။ ထိုပြင် ပုံပြင်  
၏ အမိကအကြောင်းရင်းမှာ လူအိုများ၏ ပြဿနာပင် ဖြစ်သည်။

ထိုပြဿနာသည် ယနှစ်ထက်တိုင် ရွှေပန်လူ၊ အဆွဲ၊ အစည်း  
တွင် ကြီးများသော ပြဿနာတစ်ခု ဖြစ်နေပေသည်။ လူအိုများ  
သည် ကြွယ်ဝသော ဉာဏ်ပညာနှင့် ရင့်ကျက်သော အတွေ့အကြုံ  
ရှိသူများဖြစ်၍ သူတို့အား တန်ဖိုးထားရမည်ဟူသော ယဉ်ဆချက်  
ကို ရေးထားသည်။ လူကျင့်ဝတ်ကို လိုက်နာရန် သင်ခန်းစာ ပေး  
သည်ကို တိုက်ရှိက်မပေးဘဲ ပါးနှစ်စွာ တင်ပြထားလေသည်။ ဤ  
သည်မှာ ပုံပြင်၏ အကောင်းဆုံးနှင့် အဆွဲဆောင်နိုင်ဆုံးအချက်  
ပင် ဖြစ်လေသည်။

မြေသီတာစာပေ

## တန်ခိုးကြီးသော ပံ့နှင့် နှာခေါင်းရည်

### “Gengoro's ascent to Heaven”

ရွှေးအခါက ဂျပန်နိုင်ငံရှိ ရွာတစ်ရွာတွင် ဝင်းငော်ရှိ  
ဆိုသော လူရွယ်တစ်ဦး နေထိုင်သည်။

တစ်နှစ်သော် သူသည် မြစ်ကမ်းပါးတစ်လျှောက် လမ်း  
လျှောက်လာရာ အုံအြဖွယ်ကောင်း၍ ဆန်းကြယ်လွှာပသော ပုံး  
တစ်လုံးကို ကောက်ယူရရှိလေသည်။ သူသည် ထိုဗုံးကို တီးပြီး  
“နှာခေါင်းရည်ထွက်လေ့၊ နှာခေါင်းရည်ထွက်လေ့”ဟု ရေချွတ်  
နေလေသည်။ ထိုအခါ သူ၏နှာခေါင်းသည် ရည်ထွက်လာလေ  
သည်။ တစ်ဖန် “နှာခေါင်းတို့လေ့၊ နှာခေါင်းတို့လေ့”ဟု ဆိုလိုက်  
ပြန်ရာ သူ၏နှာခေါင်းမှာ ရှုံးတွန်းသွားလေသည်။ “အလွန်အုံအြ  
ဖွယ်ကောင်းသော ပုံပါကလား”ဟု ရေချွတ်လျက် သူသည် အလွန်  
ဝင်းသာပျော်ရွှေ့ငါးကာ ပုံကို ယူပြီး အိမ်သို့ ပြန်ခဲ့လေသည်။ ဝင်း  
ငော်ရှိသည် သူ၏ ရင်းနှီးသော သူငယ်ချင်းနှင့် တိုင်ပင်ကာ ထို့  
ပုံနှင့်အတူ ခမိုးရည်ထွက်ရန် ဆုံးဖြတ်ကြသည်။

မြသိတာစာပေ



ကောင်း  
ပြည့်

သူတို့နှစ်ဦးသည် ရွှေတစ်ရွာသို့ ရောက်လာသည်။ လမ်းပေါ်၌ လုပသော အမျိုးသမီးတစ်ဦး လမ်းလျောက်နေသည်ကို တွေ့ရလေသည်။

ငင်းငါးရှိုးသည် “ဒီအမျိုးသမီးနှာခေါင်း ရှည်ထွက်လေး” ဟု တီးတိုးရေရှာတဲ့ လူသူမမြင်အောင် သတိပြုပြီး ဗုံကို တီးလိုက်လေသည်။ အမျိုးသမီး၏နှာခေါင်းသည် ချက်ချင်းဆိုသလိုပင် ရှည်ထွက်လာလေတော့သည်။ အမျိုးသမီးသည် အလွန်အုံညွှေး ကာ ရှက်သွေးဖြာလျက် မျက်နှာကို လက်နှင့်အုပ်ကာ အိမ်သို့ ပြန်ပြီးလေတော့သည်။

သူမသည် ထိုရွာရှိုး အချမ်းသာဆုံးမိသားစုံမှ ပေါက်ဖွားလာသော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ အမျိုးသမီး၏ မိဘနှစ်ပါးသည် ကောက်ရှိုးဖျာပေါ်တွင် ရှည်လျားသောနှာခေါင်းကို ဖြန့်လျက် ငိုကြေးနေသော သမီးကို တွေ့ရ၍ အလွန်စိတ်ပူပန်လျက် ရှိုးနေကြသည်။

သူမ၏ ထူးဆန်းသောရောဂါအတွက် စိုးရိမ်လျက်ရှိသော မိဘနှစ်ပါးသည် ဓာတ်ပိဋက္ခာဆရာကြီးများ၊ ပယောဂဆရာများကို ပင့်ခေါ်ကာ ကုသ၏။ ထိုပြင် သူတို့ညက်မိသမျှ ကုသနိုင်သည့်နည်းမျိုးစုံကို ကြိုးစားရှာဖွေကြသည်။ မည်သို့ပင် ကြိုးစားကုသပါသောလည်း ရှည်ထွက်နေသော နှာခေါင်းမှာ ရှုံးတွန်းသွားရန် အရိပ်အယောင်ပင် မပေါ်ချေး။

သူမ၏ မိသားစုံသည် မိတ်သောကရောက်ကာ စိုးရိမ်ပူပန်လျက် ရှိုးသည်။ ထိုအချိန်တွင် ငင်းပေါ်ရှိုး၏ ကြံရာပါမိတ်ဆွဲ

## ၁၄၀ ● မင်းသူတိန်း (ပညာ)

သည် ရှင်တိဘုန်းကြီး အယောင်ဆောင်၍ သူမအိမ်ရွှေ့သို့ ရောက်လာ၏။ အိမ်ရွှေ့တွင် နှာခေါင်းရှည်ထွက်နေသော သမီးအတွက် ကောင်းချီးထောပနာပြု၍ ဆုတောင်းပေးသည်။

ထိုနောက် သူသည် မိဘနှစ်ပါးအား “ဒီရောဂါမှာ ထူးဆန်း၍ ရှင်တိဘုန်းကြီးများ၊ ဗုဒ္ဓဘာသာရဟန်းများနှင့် သမားတော်ကြီးများ၊ မကုသနိုင်ကြောင်း၊ သမီး၏ နှာခေါင်းကို မူလအရွယ်အတိုင်း ပြန်လည်လုပ်ပေးနိုင်သူအား ထိုက်သင့်သော ဆုငွေများ ပေးမည်”ဟု ကြေညာသင့်ကြောင်း အကြံပေး၏။

“ရေနှစ်နေသည့်လူသည် ကောက်ရိုးမျှင်လေးတစ်ချာင်း ကိုပင် လူမ်းဆွဲသည်”ဟူသော ဆိုရိုးအတိုင်း အယောင်ဆောင် ရှင်တိဘုန်းကြီး၏ အကြံပေးချက်ကို လိုလိုချင်ချင်နှင့်ပင် လက်ခံလိုက်လေသည်။ ထိုနောက် သူတို့သမီးကိစ္စကို တစ်စွာလုံး အနဲ့ အပြား သိရှိအောင် ကြေညာမောင်းခတ်လေသည်။

မကြောမိအချိန်တွင် ငင်းငော်ရှိသည် ထိုချမ်းသာသည် မိသားစုအိမ်ရွှေ့သို့ ရောက်လာပြီး “ရှည်ထွက်နေသော နှာခေါင်းကို ကုသနိုင်သည့် ဆေးဝါးကောင်းများ ရနိုင်ပါတယ်၊ ရှည်ထွက်နေသော နှာခေါင်းကို ကုသနိုင်သည့် ဆေးဝါးကောင်းများ ရနိုင်ပါတယ်”ဟု ရေရှုတော်လေသည်။ မိဘများမှာ စိတ်အား အလွန် တက်လာပြီး ချက်ချင်းဆိုသလို ငင်းငော်ရှိအား အိမ်ထဲသို့ စိတ်ခေါ်လေသည်။

သူတို့သမီး၏ နှာခေါင်းသည် အိမ်၏မျက်နှာကြက် ထိန်းပါးမှာ ရှည်လျားလျက် ရှိသည်။ ငင်းငော်ရှိသည် အရေးတကြီး

မြှုပ်နည်းပေါ်

ဆောင်ရွက်ရမည့်ဟန်ဖြင့် “နှာခေါင်းက အတော်ရှုည်ထွက်နေတာပါ၊ လွယ်လွယ်နဲ့ ကုမ္ပဏီတို့ ဘာပဲဖြစ်ဖြစ်လေ၊ ကျွန်တော်ကြီးစားကုသရမှာပဲ”ဟု ပြောလေသည်။

ထိုနောက် သူ့အား မည်သူမျှ မမြင်နိုင်ရန်အတွက် သူ့တွင် ပါလာသော ခေါက်ထားသည့် လိုက်ကာကြီးကို မိန်းကလေးခုတင်ပတ်လည်တွင် ကာခံထားလိုက်လေသည်။

ထိုအနာက် သူသည် ဗုံကို ခပ်ဖွွ့ဖိုးကာ . . .

“နှာခေါင်းကြီး ရှုံးတွန်းလော့၊ နှာခေါင်းကြီး ရှုံးတွန်းလော့?”

ဟု တိုးတိုးပြောလေသည်။

ထိုသို့ ပြောလိုက်သည်နှင့် မိန်းကလေး၏ နှာခေါင်းသည် ရှုံးတွန်းစပ်လာလေသည်။

င်းငော်ရှုံးသည် ဗုံကို ရှုတ်တရက် အတိုးရပ်လိုက်သည်။ ခုနစ်ရက်မျှထား၍ အေးဆေးစွာ တဖြည်းဖြည်းနှင့် မူလနှာခေါင်းပုံစံသို့ ပြန်လည်ရောက်ရှုံးသည်အထိ ကုသသွားမည် ဖြစ်လေသည်။

မိဘနှစ်ပါးက အလွန်တရာ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး င်းငော်ရှုံးအား ဆုတွေအမြောက်အမြား ပေးလိုက်လေသည်။

င်းငော်ရှုံးနှင့် မိတ်ဆွေတို့သည် အိမ်သီးပြန်ကာ အေးအေးဆေးနှင့် ပျော်ရွင်စွာ နေထိုင်ကြလေသည်။ တစ်နေ့သော် င်းငော်ရှုံးသည် အပန်းဖြေအနားယဉ်ရန်အတွက် လယ်ကွင်းထဲတွင် လဲလျောင်းနေစဉ် သူ့နှာခေါင်းသည် မည်မျှလောက်ထိ ရှည်မည် ကို စမ်းသပ်ရန် စဉ်းစားမိလေသည်။

မြေသီတာစာပေ



စဉ်းစားမိသည့်အတိုင်း လက်တွေ့ပြုလုပ်လေရာ၊ သူ၏  
မိတ်ဆွေသည် ဗုံကို မရပ်မနားဘဲ တီးနေ၍ သူ၏နှာခေါင်းသည်  
ဆက်လက်၍သာ ရှည်ထွက်လာလေသည်။

မည်မျှအထိ ရှည်ထွက်လာသနည်းဟူမူ တောင်ထိပ်ဖျား  
ပေါ်သို့ လည်းကောင်း၊ ထိုထက် မြင့်မားသော တိမ်လိပ်များပေါ်  
သို့ လည်းကောင်း ရှည်ထွက်လာလေသည်။ နောက်ဆုံးတွင်မှ သူ၏  
နှာခေါင်းဖျားသည် မော်ကြီးမှ မမြင်နိုင်လောက်အောင် မိုးပေါ်ထိ  
ရှည်ထွက်လာလေသည်။

ထိုအချိန်တွင် နတ်ပြည်မှ လက်သမားသည် နတ်ပြည်၏  
မြှုပ်တစ်မြှုပ်ကို ဖြတ်လျက် တံတားဆောက်လုပ်နေလေသည်။ သူ  
သည် ရှုတ်တရက်ဆိုသလို သစ်သားချွှန်တစ်ခုနှင့် အလွန်တူသော  
ထူးဆန်းသည့်အရာတစ်ခုသည် ကမ္ဘာမြေလမ်းကြောင်းမှ လွင့်ပုံး  
တက်လာပြီး ချက်ချင်းပင် တံတားကောင်အား ထိုးစိုက်သွားသည်  
ကို တွေ့မြင်လိုက်ရလေသည်။

ထိုဖြစ်ရပ်ကို လုံးဝသတိမမူမိသော လူပြည်မှ ငင်းငော်ရှု  
၏ မိတ်ဆွေသည် ဗုံကို ဆက်လက်တီးခတ်နေလေသည်။

နှုတ်ကလည်း “မူလနှာခေါင်းအတိုင်း ပြန်ရောက်လာ  
အောင် နှာခေါင်းရှုံးတွန်လေ့”ဟု ရေရှးတ်နေပြန်သည်။

ထိုထူးဆန်းသည့်အရာကား ငင်းငော်ရှု၏ နှာခေါင်းကြီး  
ပင် ဖြစ်သည်။ သူ၏နှာခေါင်းထိပ်ဖျားသည် နတ်ဘုံမှ မြှုပ်ကို  
ဖြတ်ထားသော တံတား၌ သံမှိုက်ထားသကဲ့သို့ မြှုပ်စွာ ရှိနေ  
သည်။

မြှုပ်သံတာစာပေ

၁၄၄ ● မင်းသူဟိန်း (ပညာ)

ဂင်းငေါရိ၏ နှာခေါင်းသည် ရှုံးတွန်နေသောကြောင့် သူ့အား နှစ်ဘုံဆီသို့ ဖြည့်ဖြည့်မှန်မှန် ဆွဲတင်လျက် ရှိသည်။ နောက်ဆုံးတွင်မူ သူသည် နတ်ပြည်သို့ ရောက်သွားလေတော့သည်။

ထိုအချိန်တွင် ကောင်းကင်မှ မိုးကြီးနတ်သည် သူ့အနားမှ ဖြတ်ကျော်သွားကာ သူက ဂင်းငေါရိ၏ နှာခေါင်းကို တံတားကောင်မှ စွာပေးလိုက်ပြီး “ငါအတွက် ဘာတွေအကျိုးပြုမလဲ”ဟုမေးလေသည်။

ဤသို့ဖြင့် ဂင်းငေါရိသည် မိုးကြီးနတ်၏ လက်ထောက်တစ်ဦး ဖြစ်လာသည်။

သူသည် နှေ့စဉ်နှေ့တိုင်း တိမ်လိပ်များပေါ်တွင် ပြေးလွှားကာ နေလေသည်။ တိမ်ညိုတိမ်ဓမည်းများကိုလည်း ပုံးနှုံးလွှင့်စင်အောင်သော် လည်းကောင်း၊ မိုးကို ရွာစေရန် လည်းကောင်း ဆောင်ရွက်ရလေသည်။

ဂင်းငေါရိသည် မိုးကို သွန်ချုလိုက်သကဲ့သို့ ရွာစေသောအခါ လူ့ပြည်မှ အိမ်ရှင်များသည် လျှော်စရာအဝတ်များကိုရေးကြီးသုတ်ပျား လျှော်ဖွံ့ဖြိုးကြလေသည်။

ထိုသို့ လျှော်ဖွံ့ဖြိုးရင်း “ရေစက်တွေ . . . ရေစက်တွေ”ဟု ဝမ်းသာအားရ အော်ဟစ်နေကြ၏။ ဂင်းငေါရိသည် လူ့ပြည်၌ တွေ့ရသော မြှင်ကွင်းကို အလွန်သဘောကျကာ တိမ်လိပ်များပေါ်တွင် ပျော်ရွင်မြှုံးတူးစွာ ပြေးလွှားနေပြန်လေသည်။

နောက်ဆုံးတွင်မူ သူသည် နတ်ပြည် ‘အိုဓိ’ ဒေသရှိ(ပင်လယ်) ဘိဝါရေအိုင်ကြီးထဲသို့ ခြေချော်ကာ တလိမ့်ခေါက်ကွေးကျသွားလေတော့သည်။

မြှုပ်နည်းပညာ

သူသည် ရေအိုင်ကြီးထဲသို့ ကျပြီး ရေနှင့် ထိတွေ့လိုက် သည်နှင့် တစ်ပြိုင်နက် ငါးသိုင်းငါးတစ်ကောင်အသွင်သို့ ပြောင်း လဲသွားလေ၏။

ထိုအချိန်မှစ၍ ယနေ့တိုင် ဘိဝါရေအိုင်ထဲပြုနေကြသော ငါးသိုင်းများကို 'ငင်းငော်ရှိ'ဟု ခေါ်ဆိုကြ၏။ အဘယ်ကြောင့်ဆို သော် ထိုငါးသိုင်းများသည် ငင်းငော်ရှိ၏ သားမြေးများဖြစ်သည် ဟု အများက ဆိုစမှတ်ပြနေကြသောကြောင့်ပင်တည်း။



### ရှင်းလင်းချက်

ဤပုံပြင်၏ ရွှေပန်ဘမည်မှာ (Gengoro Buna) 'ငင်းငော်ရှိဘန်' ဖြစ်သည်။

ဤပုံပြင်သည် ရွှေပန်နိုင်ငံ၌ နှစ်လိုဖွယ်ကောင်းသော ဟာသ ပုံပြင်များထဲတွင် စပြုထိုက်သော ပုံပြင်ဖြစ်ပါသည်။ ထူးခေါ်းသော ပုံသည် နှာခေါင်းကို ရှည်စေရန်၊ တို့စေရန် တတ်နိုင်စွမ်းရှိခြား ပုံပြင်ထဲတွင် အမိကအရေးပါသည့်အခန်းမှ ပါဝင်လေသည်။ ထို ပုံပြင်နှင့် ဆင်တူသော ပုံများသည် လယ်ယာစိုက်ပျိုးသော အချို့ ဒေသများ၌ ရှိလေသည်။ ရှင်ကန်း၏ ရစ်တံ့သီးသည် ချည်ကို ရစ်ထုတ်ရာ နှာခေါင်းသည် ရှည်တွေက်လာ၍၊ ဘီးကို ရစ်သွင်းလျှင် နှာခေါင်းသည် ရှုံးသွားလေသည်ဟူ၍ မူကွဲ၏။



କବିତା  
ପରମା

## စန္ဒာဒေဝါ လျကော်

“The Princess from the Moon”

ရွှေးရွှေးအခါက ရွာတစ်ရွာတွင် အဘိုးအို့တစ်ဦး နေထိုင်  
လေသည်။ သူသည် နှေ့စဉ် ဝါးပင်ခုတ်၍ ရောင်းရသောအလုပ်  
ဖြင့် အသက်မွေးဝမ်းကျောင်းရသူ ဖြစ်သည်။

တစ်နှေ့သော ဝါးပင်များကို ခုတ်လှုနေစဉ် ဝါးပင်တစ်ပင်  
၏ အမြစ်ဆုံးကြီးထဲမှ အလင်းရောင်များ တံလက်လက် ထွက်ပေါ်  
လာသည်ကို အုံပြုဖွယ် တွေ့ရရှိ။ အဘိုးအို့သည် အလွန်အုံပြုး  
အနီးကပ် ကြည့်လိုက်ရာ လျပသော မိန့်ကလေးငယ်တစ်ဦးကို  
တွေ့လေသည်။ ထိုမိန်းမလှကလေးသည် အရပ် ဆယ်စင်တိမိတာ  
ခန့်သာ နှိုးသည်။ သူမသည် အလင်းရောင်များ တံလက်လက်  
ထွက်နေသည့် ဝါးပင်၏ ပင်စည်ခေါင်းပေါက်ထဲတွင် ထိုင်နေလေ  
သည်။

အဘိုးအို့လင်မယားတွင် သားသမီး မထွန်းကားချေ။ ထို့  
ကြောင့် အဘိုးအို့သည် ထိုမိန်းကလေးကို အိမ်သို့ ချက်ချင်း ခေါ်  
ဆောင်လာပြီး သမီးအဖြစ် ချစ်ခင်ယုယွာ မွေးစားလိုက်လေ

မြှုသီတာစာပေ

၁၄၈ ● မင်းသူဟိန်း (ပညာ)

သည်။ ထိုသို့ မိန်းကလေးကို မွေးစားပြီးနောက်ပိုင်းတွင် အဘိုးအိုး ခုတ်လှုသော ဝါးပင်စည်များထဲမှ ရွှေဒရိုးပြားများကို မကြာခက ဆိုသလို တွေ့ရှိလေသည်။ ထိုကြောင့် အဘိုးအိုးသည် နေ့ချင်းညာချင်းကြီးပွားချမ်းသာလာခဲ့လေသည်။

သို့ဖြစ် သုံးလကြာသော မိန်းကလေးမှာလည်း ကြီးပြင်း အရွယ်ရောက်လာလေသည်။ မိန်းကလေးသည် အလှသရှုံးဆောင်း နှင့်လောက်အောင် လှပသူတစ်ဦး ဖြစ်လေသည်။ အဘိုးအိုးလင် မယားမှာ သမီးကို အလွန်ချစ်ခင်မြတ်နိုးကာ ပျော်ရွှေ့နေကြ၏။ သမီးအား “ကာဂုဏ်မင်းသမီး”ဟု အမည်ပေးထားသည်။ (ကာဂုဏ်၏ အဓိပ္ပာယ်မှာ အလင်းဆောင်နှင့်သူ ဖြစ်၏။) အဘိုးအိုးလင် မယားသည် သမီးကလေးကို အလွန်ချစ်ခင်ကြသည်။ သူမကို တွေ့မြင်ရှုနှင့် သူတို့၏ နာကြည်းဖွယ်ရာ၊ ရင်နာစရာဘဝကိုပင် မေ့ပျောက်ခဲ့ကြ၏။

ကာဂုဏ်၏ ချိုးမွမ်းဖွယ်ရာ အလှဂုဏ်သတင်းမှာ တစ်နှင့်လုံးသို့ တောမီးပမာ ပုံးနှံးသွားလေတော့သည်။ လူပျို့လူချွေ့များသည် မိန်းကလေးအား အပြိုင်အဆိုင် ချစ်ရေးဆိုနိုင်ရေးအတွက် ရောက်ရှုလာကြသည်။ မိန်းကလေးသည် မိမိအား ချစ်ရေးဆိုရန် လာသူများကို မနှစ်သက်၍ ထိုသူတို့ လက်လျော့ကာ ပြန်ကြရလေသည်။

သို့သော စိတ်ဓာတ်မလျော့ဘဲ နွဲရှိသူ ငါးဦးတို့သည် သူမအား လက်ထပ်နိုင်ရေးအတွက် နေ့စဉ်နှင့်အမျှ ကြီးစားအားထုတ်နေကြလေသည်။ သူတို့၏ ကြီးစားမှုမှာလည်း မအောင်မြင်ရှု ပြန်ကြရလေသည်။

အသိုးအို့သည် လူပျိုလှည့်လာသူ ငါးဦးထဲမှ စွဲရှိသူ တစ်ဦးဦးကို သတို့သားအဖြစ် ရွေးချယ်ရန် လိုလား၏။ သို့သော် မိန့်ကလေးသည် အသိုးအို့၏ စကားကို နားထောင်ရှုမက လူပျိုလှည့်ရန် လာသူ ငါးဦးအား ခက်ခဲ့သော တာဝန်တစ်ခုစီ ပေးလိုက်လေ သည်။

ထိုသို့ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်သူအား လက်ထပ်မည်ဟု ကတိပေးလေသည်။ ထိုတာဝန်မှာ အလွန်ရှားပါး သည့် လက်ဆောင်တစ်ခုစီကို ရှာဖွေပေးရန် ဖြစ်လေသည်။

ထိုလက်ဆောင်ငါးခုများ . . .

- (၁) ဓာဒမြတ်စွာဘုရား ပွင့်တော်မူပြီး သမ္မတ ရွှေညာက်တော်၊ ရစဉ်တ အသုံးပြုခဲ့သော သပိတ်တစ်လုံး။
- (၂) သမုဒ္ဒရာအဆုံးမှ ကျွန်းပေါ်ရှိ တောင်တွင် ပေါက်နေသော ငွေရောင်သစ်မြစ်၊ ရွှေရောင်ပင်စည်တွင် အဖြူရောင် ပတ္တဗြားအသီးသီးနေသည့် သစ်ပင်မှ သစ်ခက်တစ်ခက်။
- (၃) တရှတ်နိုင်ငံမှ မီးကွင်းသော ခွေးသားရေနှင့် ရက်ထားသည့် အဝတ်စတ်စာ။
- (၄) အရောင်ငါးမျိုးတောက်ပသော ကျောက်မျက်ရတနာများ ရှိသည့် နဂါးဦးခေါင်းဗျား။
- (၅) ပျော်ရွှေးငှက်တံဆိပ်ပါသော ခရာခွံပြားတစ်ခု တို့ ဖြစ်လေသည်။

၁၅၀ ● မင်းသူဟိန်း (ပညာ)

ကာဂုယ်မင်းသမီးအား လက်ထပ်ရန် စိတ်အားထက်သန့်  
နေကြသူ မျှော်းမတ်ရာ၊ သူငွေးသူကြော်ယိုမှာ သူတို့၏ ရာထူး  
ဂုဏ်ထူးကို လည်းကောင်း၊ စည်းစိမ်္မာစ္စကို လည်းကောင်း စွမ့်လွတ်  
ကာ သတ်မှတ်ထားသော လက်ဆောင်ပစ္စည်းများကို ကြိုးစား  
ရှာဖွေကြသည်။ သို့သော လက်ဆောင်ပစ္စည်းများကို မည်သူမျှ  
ရှာဖွေ၍ မတွေ့နိုင်ကြပေ။ အမှန်ဆုံးရသော လက်ဆောင်ပစ္စည်း  
ဆန်းများမှာ လူ့လောက်၌ တွေ့ရှိနိုင်သည့် ပစ္စည်းများ မဟုတ်ခဲ့။

ထိုအချိန်တွင် မိန်းမလှကလေးက မည်သူ့ကိုမှ လက်  
မထပ်နိုင်ကြောင်း စကားသည် ဘုရင်ကြီးနားသို့ပင် ပေါက်ကြား  
လေ၏။ ဘုရင်ကြီးကလည်း ထိုအလှပဂေးမိန်းကလေးကို လက်ထပ်  
လို၍ သူ့ကို ဆက်သရန် အဘိုးဒုံးအား အမိန့်ဆင့်လိုက်လေသည်။

အဘိုးဒုံးသည် အမိန့်ကို ကြားရသောအခါ အလွန် ဝမ်း  
မြောက်ဝမ်းသာဖြစ်သော်လည်း မင်းသမီးကမူ ဘုရင်ကြီးအား  
လက်ထပ်ရန် ပြင်းသည်။ အကယ်၍ ဘုရင်ကြီးအား အတင်းအမွှ  
တိုက်တွန်းပါက မိမိကိုယ်ကို သတ်သေမည်ဖြစ်ကြောင်း ပြောဆို  
လေ၏။

တစ်နှစ်သော ဘုရင်ကြီးသည် ရှတ်တရက် ရောက်လာပြီး  
မိန်းမလှကလေး “ကာဂုယ်”ကို နှစ်းတော်သို့ ခေါ်ဆောင်သွားရန်  
ကြိုးစားလေသည်။ သို့သော မင်းသမီးကလေးသည် ဘုရင်ကြီး၏  
မြင်ကွင်းမှ ရှတ်တရက် ပျောက်ကွယ်သွား၏။ မင်းသမီးမှာ သာမန်  
လူသားတစ်ဦး မဟုတ်သည်ကို ဘုရင်ကြီးသိ၍ မိဖုရားမြောက်ရန်  
အကြံ လက်လျှော့လိုက်လေသည်။

မြေသီတာစာပေ

သူမသည် ဆောင်းဦးပေါက်ကာလ လသာသော်များ၌  
ဘယ်ဝယ်ဘယ်ဆီ တမ်းတကာ လွမ်းရမည်ကို မသိ။ စိတ်ကူးယဉ်  
ကာ ဝမ်းနည်းမူ အရိပ်အယောင်များကို ပြသခဲ့၏။ တစ်ခါတစ်ရု  
တွင် ဖိုးရွှေလမင်းကို ငေးစိုက်ကြည့်နေရင်း သူမ၏ ပါးပြင်ပေါ်ဝယ်  
မျက်ရည်စက်များ၊ စီးဆင်းနေသည်ကို တွေ့ရလေသည်။

အချိန်ကာလ ကြောညာင်းခဲ့သည်နှင့်အမူ သူမ၏ ဝမ်း  
နည်းပူဇွေးမူများမှာလည်း ဝိုဓိ၍ နက်ရှိုင်းလာလေတော့သည်။  
နောက်ဆုံးတွင် အဘိုးအိုးသည် သူမ၏ ပူဇွေးတမ်းတ နှမ်းလျှေ  
နေသည်အဖြစ်ကို မကြည့်ရက်နိုင်တော့ချေ။ အဘိုးအိုက “အို ...  
သမီးလေးရယ်၊ လမင်းကို ကြည့်နေတဲ့ အချိန်တိုင်းမှာ ဘာကြောင့်  
အခုလို မျက်ရည်တွေ ကျနေရတာလဲ၊ ဖေဖေ သိချင်လျပါတယ်”  
ဟု မေးမြန်းလေသည်။

ထိုအခါ မင်းသမီးက “ဟူတ်ကဲပါ ဖေဖေရယ်၊ ကျွန်မ<sup>၁</sup>  
ဘဝအမှုန်ကို ပြောပြချင်တာ ကြောပါပြီ၊ ဒါပေမယ့် ပြောပြဖို့ နောင့်  
နေးခဲ့ပါတယ်၊ အခုတော့ ကျွန်မဘဝအကြောင်းကို ပြောပြပါတော့  
မယ်”ဟု ဆိုကာ ဆက်လက်ပြောပြလေသည်။

“ကျွန်မဟာ လက္မာက လာခဲ့သူပါ၊ ကျွန်မဟာ မကောင်းမူ  
တစ်ခုကို ကျွဲ့လွန်ခဲ့မိပါတယ်၊ ကျွန်မကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့  
လူပြည်ကို ခေတ္တခကာ သွားရောက်နေထိုင်ဖို့ စေလွှတ်လိုက်တာပါ၊  
အခု ကျွန်မဟာ ဒီအပြစ်က ကင်းလွတ်သွားပါပြီ၊ ဒါကြောင့် လ  
က္မာက အထူးစေလွှတ်လိုက်တဲ့အဖွဲ့က လသာတဲ့ ဒီနှစ် ညြဂုတ်လ  
(၁၅)ရက်နော်မှာ ပြန်ခေါ်ကြပါလိမ့်မယ်”

မြှုသိတာစာပေ

## ၁၅၂ ● မင်းသူဟိန်း (ပညာ)

(မှတ်ချက်။) ။ ပြက္ဗဒီန်အဆိုအရ ဉာဏ်လ (၁၅)ရက်နေ့သည်  
လပြည့်နေ့ပြုဖြစ်၍ အလွန်လှပသည်။

“ဒါကြောင့်မို့ လူပြည့်မှာ နေခဲ့တဲ့အချိန်မှာ ကျွန်ုမာပေါ်  
ကြင်နာယုယ္စာ ပြုစုကျွေးမွေးပေးခဲ့တဲ့ ဖေဖေနဲ့ အခြားမိတ်ဆွဲ  
များကို နှုတ်ဆက်ခဲ့ပါတယ်၊ ဒါကြောင့် ကျွန်ုမှာ မျက်ရည်နဲ့  
မျက်ခွက်ဆိုသလို အမြတ်း ငိုကြွေးနေခြင်း ဖြစ်ပါတယ်”ဟု သနား  
စဖွယ် ပြောရှာလေသည်။

အဘိုးအို့သည် မင်းသမီးလေး၏ ဘဝဖြစ်ကြောင်းကုန်စင်  
ကို ကြားသိရသောအခါ အလွန်တရာ့ ထိတ်လန့်ခဲ့၍ ဝမ်းနည်း  
သွားလေသည်။

အဘိုးအို့သည် မင်းသမီးလေးအား “သမီးကို မခွဲနိုင်ပါ  
ဘူး၊ ငယ်ငယ်ကတည်းက ဝါးပင်စည်ထဲက ကောက်ယူကျွေးမွေး  
လာခဲ့တာ၊ အခု လက္မာဆီသို့ သမီးပြန်သွားမယ်ဆိုတော့ ဖေဖေ  
တို့ ဝမ်းနည်းလို့ ဆုံးတော့မှာ မဟုတ်ဘူးကွယ်”ဟု ရင်ထုမနာ  
ပြောလေသည်။

အဘိုးအို့သည် ကြံရာမရဖြစ်လာကာ သမီးကလေး၏  
အကြောင်းကို ဘုရင်ကြီးထံ လျောက်ထားလိုက်လေသည်။

ထိုသတင်းကို ကြားလိုက်ရသောအခါ ဘုရင်ကြီးသည်  
မင်းသမီးကလေး “ကာဂူယ်”အား လက္မာဆီသို့ ပြန်လည်ခေါ်  
ဆောင်ခြင်းကို တားရန် ဆုံးဖြတ်လိုက်လေသည်။ သူ၏နှစ်းတော်ရှိ  
ကိုယ်ရဲတော်တပ်ဖွဲ့မှ ပိုလ်ချုပ်ကြီးနှင့်အတူ စစ်သည်တော်နှစ်တော်  
ကို ဉာဏ်လ (၁၅)ရက်နေ့ပြုတွင် အဘိုးအို့၏ အိမ်ကို ပိုင်းဝန်း  
စောင့်ကြပ်ရန် တာဝန်ချထားလိုက်သည်။

**မြေသိတာစာပေ**



အဘိုးအိုး၏ အီမံခေါင်မိုးနှင့် မြိုင်ငံးထဲတွင် လေးသည်  
တော်တပ်များကို ပြည့်နှုက်ဖောင် ချထားလိုက်လေတော့သည်။  
ထိုလေးသည်တော်များသည် မိုးကောင်းကင်တွင် ညာက်၌ ရွှေ  
လျားသွားလာနေသည့် အရာဝတ္ထုမှန်သမျှ ပစ်ချရန် အဆင်သင့်  
ရှိနေကြလေသည်။

မင်းသမီးကလေး “ကာဂုယ်”အား သီးသန့်အခန်းထဲတွင်  
လျှို့ဝှက်ထားကာ အနီးကပ် အစောင့်ချထားလေသည်။ ထိုနေ့ညာ  
က ညျဉ်သန်းခေါင်ယံအချိန် ဖြစ်သော်လည်း အိမ်၏ ပတ်ဝန်းကျင်  
သည် နေကဲ့သို့ အလင်းရောင်များ တောက်ပနေလေသည်။ ထိုစဉ်  
မိုးကောင်းကင်တစ်နေရာမှ လူပြည့်တွင် မမြင်ယူးသည့် ထူးဆန်း  
သော အဝတ်တန်ဆာများ ဝတ်ဆင်ထားသူ လူတစ်စုသည် တိုင်  
လိပ်ပေါ်မှ ဆင်းသက်လာကြ၏။ ထိုအခါ စစ်သည်တော်များသည်  
ထိုလူတစ်စုကို မြားများဖြင့် ပစ်ခတ်ရန် ကြုံးစားကြသော်လည်း  
သူတို့တွင် တိုက်ခိုက်လိုစိတ် မရှိသည်မှာ အုံဖွယ်ရာဖြစ်လေသည်။

စစ်သည်တော်များသည် ထိုလူထူးလူဆန်းများကို ကြည့်၍  
အုံအားသင့်ကာ ပစ်ခတ်ရန် မလှုပ်ရှားဘ မတ်တတ်ရပ်လျက်  
နေကြ၏။ လက္ခဏာမှ လူပြည့်သို့ ဆင်းသက်လာသောလူများသည်  
ကျွန်းတစ်ကျွန်းကို ဆိတ်ပြိုစွာ ဖြတ်သန်းလာသကဲ့သို့ပင် အဘိုးအိုး၏  
၏ ဥယျာဉ်ကို ဖြတ်သန်းလာကြ၏။ ထိုမှာတစ်ဖန် အိမ်ထဲသို့ ဝင်  
ရောက်ကာ မင်းသမီးကလေး ကာဂုယ်အား လျှို့ဝှက်အခန်းထဲမှ  
ခေါ်ဆောင်ပြီး ပန်းရထားတစ်စီးပေါ်သို့ တင်ပေးလိုက်လေ၏။

မြှုသီတာစာပေ

ထိုပန်းရထားပေါ်တွင် မင်းသမီးကလေးသည် မူလဝတ်ဆင်  
ထားသည့် အဝတ်အစားများကို ချွတ်ကာ နတ်ပြည်မှ ယဉ်ဆောင်  
ခဲ့သည့် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်လေသည်။ “ကာဂုယ်”  
သည် သူမ ချစ်ခင်မြတ်နှီးသူများကို ခွဲခွာရသည့်အတွက် ဝမ်းနည်း  
ကြော် ငိုးကြွေးနေလေသည်။

မင်းသမီးကလေးမှာ ကမ္ဘာတွင် ပြိုင်ဖက်ကင်းလောက်  
အောင် လှပသောအသွင်သို့ ပြောင်းသွားတော့သည်။

ပန်းရထားသည် လကမ္ဘာဆီသို့ တဖြည်းဖြည်း မြင့်တက်  
ပျောက်ကွယ်သွားလေတော့သည်။

အဘိုးအို့လင်မယားမှာ ကြော်စွာ ငိုးကြွေးလွမ်းဆွတ်  
ကျွန်ရစ်ခဲ့လေတော့သတည်း။



၁၅၆ ● မင်းသူဟိန်း (ပညာ)

ရှင်းလင်းချက်

ကြိုပုပြင်၏ ဂျပန်အမည်မှာ (Kaguya Hime) (ကဲဂ္ဂယ  
ဟိမ့်) ဖြစ်သည်။ ဂျပန်မိန္ဒီရာပုပြင်များထဲတွင် စာပေါရသ အကြွယ်ဝ  
ဆုံး ဖြစ်သည်။ ဂျပန်ဘိုးစဉ်ဘောင်ဆက်မှာ ထိုပုပြင်ကို အလွန်  
စွဲမက်ကြ၏။ ထိုပုပြင် ဂျပန်မိန္ဒီငံရှိ အထက်တန်းလွှာများအား ပြောင်  
လျှောင်သရော်ထားသည့် ပုပြင်လည်း ဖြစ်လေသည်။

၁၉ ရာစုခန့်တွင် ထိုပုပြင်ကို ရေးသားခဲ့သည်။ ဂျပန်  
ဝတ္ထုတိများ၏ အခြေခံဟု ဆိုနိုင်ရာ၏။

မင်းသူဟိန်း (ပညာ)

မြေသီတာစာပေ